

ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်

ပြန်တမ်း

အမှတ် ၁၁ | ရန်ကုန်မြို့ { ၁၃၈၁ ခုနှစ်၊ တပေါင်းလပြည့်ကျော် ၅ ရက်
(၂၀၂၀ ပြည့်နှစ်၊ မတ်လ ၁၃ ရက်) } သောကြာနေ့ | အတွဲ ၇၃

ဤအပိုင်းကို သီးခြားစုပေါင်း၍တွဲထားနိုင်ရန် သီးခြားစာမျက်နှာတပ်ထားပါသည်။

အပိုင်း ၁

ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်

နိုင်ငံတော်သမ္မတရုံး

အမိန့်အမှတ် (၄/၂၀၂၀)

၁၃၈၁ ခုနှစ်၊ တပို့တွဲလဆန်း ၁၁ ရက်
(၂၀၂၀ ပြည့်နှစ်၊ ဖေဖော်ဝါရီလ ၄ ရက်)

မူလစစ်ဘက်တာဝန်ဝတ္တရားများ ပြန်လည်ထမ်းဆောင်စေခြင်း

ပြည်ထောင်စုအစိုးရအဖွဲ့သည် ပြည်ထောင်စုဝန်ကြီးတာဝန်ထမ်းဆောင်လျက်ရှိသော ဒုတိယဗိုလ်ချုပ်ကြီး
ကျော်ဆွေ အား မူလစစ်ဘက်တာဝန်ဝတ္တရားများ ပြန်လည်ထမ်းဆောင်စေမည်ဖြစ်သဖြင့် ခွင့်ပြုလိုက်သည်။

(ပုံ) ဝင်းမြင့်

နိုင်ငံတော်သမ္မတ

ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်

ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်

နိုင်ငံတော်သမ္မတရုံး

အမိန့်အမှတ် (၅/၂၀၂၀)

၁၃၈၁ ခုနှစ်၊ တပို့တွဲလဆန်း ၁၁ ရက်
(၂၀၂၀ ပြည့်နှစ်၊ ဖေဖော်ဝါရီလ ၄ ရက်)

ဒုတိယဗိုလ်ကြီးများ ခန့်အပ်တာဝန်ပေးခြင်း

ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် ဖွဲ့စည်းပုံအခြေခံဥပဒေပုဒ်မ ၂၃၄၊ ပုဒ်မခွဲ (က)၊ (ဃ) နှင့်
ပြည်ထောင်စုအစိုးရအဖွဲ့ဥပဒေပုဒ်မ ၁၆၊ ပုဒ်မခွဲ (ခ)၊ ပုဒ်မခွဲငယ် (၉) တို့ပါ ပြဌာန်းချက်များအရ အောက်ပါ
ပုဂ္ဂိုလ်များကို ယှဉ်တွဲပါ ပြည်ထောင်စုဝန်ကြီးဌာနအသီးသီးတွင် ဒုတိယဗိုလ်ကြီးများအဖြစ် ခန့်အပ်တာဝန်
ပေးလိုက်သည်-

(၁) ဦးမင်းလွင်

ဒုတိယဗိုလ်ကြီး

နိုင်ငံတော်အတိုင်ပင်ခံရုံးဝန်ကြီးဌာန

(၂) ဦးမြင့်ကြိုင်

ဒုတိယဗိုလ်ကြီး

အလုပ်သမား၊ လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာန

(ပုံ) ဝင်းမြင့်

နိုင်ငံတော်သမ္မတ

ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်

ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်

နိုင်ငံတော်သမ္မတရုံး

အမိန့်ကြော်ငြာစာအမှတ် (၂၆/၂၀၂၀)

၁၃၈၁ ခုနှစ်၊ တပို့တွဲလဆန်း ၁၁ ရက်
(၂၀၂၀ ပြည့်နှစ်၊ ဖေဖော်ဝါရီလ ၄ ရက်)

ဝန်ထမ်းအဖွဲ့အစည်းအကြီးအမှူး ခန့်ထားခြင်း

ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် နိုင်ငံတော်သမ္မတသည် လျှပ်စစ်နှင့် စွမ်းအင်ဝန်ကြီးဌာန၊ လျှပ်စစ်ဓာတ်အားပို့လွှတ်ရေးနှင့် ကွပ်ကဲရေးဦးစီးဌာနမှ ဒုတိယညွှန်ကြားရေးမှူးချုပ် ဦးရဲတိုးသွင် ကို လျှပ်စစ်ဓာတ်အားဖြန့်ဖြူးရေးလုပ်ငန်း ဦးဆောင်ညွှန်ကြားရေးမှူးအဖြစ် တာဝန်ဝတ္တရားများကို စတင် ဆောင်ရွက်သည့်နေ့မှစ၍ အစမ်းခန့်ထားလိုက်သည်။

(ပုံ) ဝင်းမြင့်

နိုင်ငံတော်သမ္မတ

ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်

ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်

နိုင်ငံတော်သမ္မတရုံး

အမိန့်ကြော်ငြာစာအမှတ် (၂၇/၂၀၂၀)

၁၃၈၁ ခုနှစ်၊ တပို့တွဲလဆန်း ၁၂ ရက်
(၂၀၂၀ ပြည့်နှစ်၊ ဖေဖော်ဝါရီလ ၅ ရက်)

ဝန်ထမ်းအဖွဲ့အစည်းအကြီးအမှူးများ ခန့်ထားခြင်း

ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် နိုင်ငံတော်သမ္မတသည် အောက်ဖော်ပြပါပုဂ္ဂိုလ်များကို ယင်းတို့နှင့် ယှဉ်တွဲဖော်ပြထားသည့် ဝန်ထမ်းအဖွဲ့အစည်းအကြီးအမှူး ရာထူးနေရာများတွင် တာဝန်ဝတ္တရား များကို စတင်ဆောင်ရွက်သည့်နေ့မှစ၍ အစမ်းခန့်ထားလိုက်သည်-

အမည်၊ ရာထူး၊ ဌာန

ခန့်ထားသည့် ရာထူး၊ ဌာန

- (၁) ဦးထွန်းဇော်
ဒုတိယညွှန်ကြားရေးမှူးချုပ်
ငွေရေးကြေးရေးကြီးကြပ်စစ်ဆေးရေး
ဦးစီးဌာန
စီမံကိန်း၊ ဘဏ္ဍာရေးနှင့် စက်မှုဝန်ကြီးဌာန
- (၂) ဦးဝင်းဇော်အောင်
ဒုတိယညွှန်ကြားရေးမှူးချုပ်
လူဝင်မှုကြီးကြပ်ရေးဦးစီးဌာန
အလုပ်သမား၊ လူဝင်မှုကြီးကြပ်ရေးနှင့်
ပြည်သူ့အင်အားဝန်ကြီးဌာန

- ညွှန်ကြားရေးမှူးချုပ်
အမျိုးသားမှတ်တမ်းများမော်ကွန်းတိုက်
ဦးစီးဌာန
စီမံကိန်း၊ ဘဏ္ဍာရေးနှင့် စက်မှုဝန်ကြီးဌာန
- ညွှန်ကြားရေးမှူးချုပ်
ပြည်သူ့အင်အားဦးစီးဌာန
အလုပ်သမား၊ လူဝင်မှုကြီးကြပ်ရေးနှင့်
ပြည်သူ့အင်အားဝန်ကြီးဌာန

(ပုံ) ဝင်းမြင့်

နိုင်ငံတော်သမ္မတ

ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်

ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်

ပြည်ထောင်စုအစိုးရအဖွဲ့**အမိန့်ကြော်ငြာစာအမှတ် (၄/၂၀၂၀)**၁၃၈၁ ခုနှစ်၊ တပို့တွဲလဆန်း ၁၃ ရက်
(၂၀၂၀ ပြည့်နှစ်၊ ဖေဖော်ဝါရီလ ၆ ရက်)**မွေးဖွားမှုနှင့် သေဆုံးမှုမှတ်ပုံတင်ခြင်းဆိုင်ရာ လုပ်ငန်းစာရင်းဇယားများ
ပူးပေါင်းဆောင်ရွက်ရေးအဖွဲ့ ပြင်ဆင်ဖွဲ့စည်းခြင်း**

၁။ မြန်မာနိုင်ငံ၏ မွေးဖွားမှုနှင့် သေဆုံးမှုမှတ်ပုံတင်ခြင်းစနစ် ပိုမိုအားကောင်းလာစေရေး၊ နိုင်ငံတကာ အဆင့်အတန်းမီသော စနစ်ဖြစ်လာစေရေး၊ မွေးဖွားမှုနှင့် သေဆုံးမှုစာရင်းအင်းများ မှန်ကန်စွာရရှိနိုင်ပြီး သဘာဝအလျောက် လူဦးရေတိုးနှုန်းနှင့် မွေးဖွားမှုနှင့် သေဆုံးမှုစာရင်းအင်းညွှန်းကိန်းများ မှန်ကန်စွာတွက်ချက် ခန့်မှန်းနိုင်ရေးတို့အတွက် မွေးဖွားမှုနှင့် သေဆုံးမှုမှတ်ပုံတင်ခြင်းဆိုင်ရာ လုပ်ငန်းစာရင်းဇယားများ ပူးပေါင်း ဆောင်ရွက်ရေးအဖွဲ့အသီးသီးကို ဆောင်ရွက်နိုင်ရန် အောက်ပါအတိုင်း ပြင်ဆင်ဖွဲ့စည်းလိုက်သည်-

(က) ဗဟိုမွေးဖွားမှုနှင့် သေဆုံးမှု မှတ်ပုံတင်ခြင်းဆိုင်ရာ လုပ်ငန်းစာရင်းဇယားများ ပူးပေါင်း ဆောင်ရွက်ရေးအဖွဲ့

- | | |
|---|------------------|
| (၁) ဒုတိယဝန်ကြီး | ဥက္ကဋ္ဌ |
| ပြည်ထောင်စုအစိုးရအဖွဲ့ရုံးဝန်ကြီးဌာန | |
| (၂) အမြဲတမ်းအတွင်းဝန် | ဒုတိယဥက္ကဋ္ဌ (၁) |
| စီမံကိန်း၊ ဘဏ္ဍာရေးနှင့် စက်မှုဝန်ကြီးဌာန | |
| (၃) အမြဲတမ်းအတွင်းဝန် | ဒုတိယဥက္ကဋ္ဌ (၂) |
| ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာန | |
| (၄) အမြဲတမ်းအတွင်းဝန် | ဒုတိယဥက္ကဋ္ဌ (၃) |
| အလုပ်သမား၊ လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာန | |
| (၅) ညွှန်ကြားရေးမှူးချုပ် | အဖွဲ့ဝင် |
| အပြည်ပြည်ဆိုင်ရာအဖွဲ့အစည်းများနှင့် စီးပွားရေးဦးစီးဌာန | |
| (၆) ညွှန်ကြားရေးမှူးချုပ် | အဖွဲ့ဝင် |
| အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန | |
| (၇) ညွှန်ကြားရေးမှူးချုပ် | အဖွဲ့ဝင် |
| ပညာရေးနှင့် လေ့ကျင့်ရေးဦးစီးဌာန | |
| (၈) ညွှန်ကြားရေးမှူးချုပ် | အဖွဲ့ဝင် |
| စီမံကိန်းရေးဆွဲရေးဦးစီးဌာန | |
| (၉) ညွှန်ကြားရေးမှူးချုပ် | အဖွဲ့ဝင် |
| ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန | |
| (၁၀) ဦးဆောင်ညွှန်ကြားရေးမှူး | အဖွဲ့ဝင် |
| မြန်မာ့ဆက်သွယ်ရေးလုပ်ငန်း | |
| (၁၁) ညွှန်ကြားရေးမှူးချုပ် | အဖွဲ့ဝင် |
| လူဝင်မှုကြီးကြပ်ရေးဦးစီးဌာန | |
| (၁၂) ညွှန်ကြားရေးမှူးချုပ် | အဖွဲ့ဝင် |
| အမျိုးသားမှတ်ပုံတင်နှင့် နိုင်ငံသားဦးစီးဌာန | |
| (၁၃) ညွှန်ကြားရေးမှူးချုပ် | အဖွဲ့ဝင် |
| ပညာရေးသုတေသနစီမံကိန်းနှင့် လေ့ကျင့်ရေးဦးစီးဌာန | |

- (၁၄) ညွှန်ကြားရေးမှူးချုပ် အဖွဲ့ဝင်
လူမှုဝန်ထမ်းဦးစီးဌာန
 - (၁၅) ညွှန်ကြားရေးမှူးချုပ် အဖွဲ့ဝင်
ပြည်ထောင်စုရွှေ့နေချုပ်ရုံး
 - (၁၆) ညွှန်ကြားရေးမှူးချုပ် အတွင်းရေးမှူး
ဗဟိုစာရင်းအင်းအဖွဲ့
 - (၁၇) ညွှန်ကြားရေးမှူးချုပ် တွဲဖက်အတွင်းရေးမှူး (၁)
ပြည်သူ့ကျန်းမာရေးဦးစီးဌာန
 - (၁၈) ညွှန်ကြားရေးမှူးချုပ် တွဲဖက်အတွင်းရေးမှူး (၂)
ပြည်သူ့အင်အားဦးစီးဌာန
- (ခ) ဗဟိုမွေးဖွားမှုနှင့် သေဆုံးမှု မှတ်ပုံတင်ခြင်းဆိုင်ရာလုပ်ငန်းစာရင်းဇယားများ ပူးပေါင်းဆောင်ရွက်ရေး အဖွဲ့၏ လုပ်ငန်းတာဝန်များမှာ အောက်ပါအတိုင်းဖြစ်သည်-
- (၁) တိုင်းဒေသကြီး သို့မဟုတ် ပြည်နယ် မွေးဖွားမှုနှင့် သေဆုံးမှု မှတ်ပုံတင်ခြင်းဆိုင်ရာ လုပ်ငန်းစာရင်းဇယားများ ပူးပေါင်းဆောင်ရွက်ရေးအဖွဲ့မှ တင်ပြလာသည့် စာရင်းဇယားများကို စိစစ်အကဲဖြတ်၍ သက်ဆိုင်ရာ ဌာနများနှင့်ပူးပေါင်း၍ မူဝါဒ၊ လုပ်ထုံးလုပ်နည်းနှင့်အညီ လမ်းညွှန်ချက်များ ထုတ်ပြန်ခြင်း၊
 - (၂) အစိုးရအဖွဲ့က ယင်းမူဝါဒ၊ လုပ်ထုံးလုပ်နည်းနှင့် လမ်းညွှန်ချက်များကို အတည်ပြုချမှတ်ပြီးပါက သက်ဆိုင်ရာ ဌာနများ၊ ဒေသများအလိုက် ဆောင်ရွက်မည့် ဌာန၊ အဖွဲ့အစည်း၊ ပုဂ္ဂိုလ် သတ်မှတ်၍ လက်တွေ့ဆောင်ရွက်နိုင်ရေးသင်တန်းများ ပေါင်းစပ်ညှိနှိုင်းစီစဉ်ပေးခြင်း၊
 - (၃) သင်တန်းပေးပြီးပါက လက်ရှိဆောင်ရွက်နေသောစနစ်မှ စာရင်းဇယားကောက်ယူခြင်း၊ မှတ်ပုံတင်ခြင်း၊ ထိန်းသိမ်းခြင်း၊ အချက်အလက်သွင်းခြင်းလုပ်ငန်းများ စတင်ဆောင်ရွက်ရေး အတွက် လိုအပ်သောအမိန့်ညွှန်ကြားချက်၊ လုပ်ထုံးလုပ်နည်းထုတ်ပြန်နိုင်ရေး ပြည်ထောင်စု အစိုးရအဖွဲ့ရုံးသို့ တင်ပြခြင်း၊
 - (၄) စာရင်းဇယားကောက်ယူစုစည်းပုံ နည်းလမ်းများမှန်ကန်ရေးနှင့် စာရင်းဇယားပြည့်စုံစွာ ရရှိမှုအားသာချက်၊ အားနည်းချက်များ ပြန်လည်လေ့လာသုံးသပ်နိုင်ရေး သုံးလတစ်ကြိမ် ဆန်းစစ်မှု ညှိနှိုင်းအစည်းအဝေးများကျင်းပပြီး တိုးတက်မှုအစီရင်ခံစာကို ပြည်ထောင်စု အစိုးရအဖွဲ့ရုံးသို့ တင်ပြခြင်း၊
 - (၅) နောင်တွင် စာရင်းဇယားများကို တစ်နေရာတည်းစုစည်းထားရှိရန်နှင့် မြို့နယ်ဗဟိုစာရင်းအင်း အဖွဲ့နှင့်ချိတ်ဆက်၍ ပေါင်းစပ်ညှိနှိုင်းဆောင်ရွက်ခြင်း၊
 - (၆) အဆင့်အသီးသီးရှိ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနဝန်ထမ်းများ၊ မွေးဖွားမှုနှင့် သေဆုံးမှု မှတ်ပုံတင်ခြင်းဆိုင်ရာလုပ်ငန်းစာရင်းဇယားများ ကောက်ယူနိုင်ရေးလုပ်ဆောင်နေသော ကျန်းမာရေးဝန်ထမ်းများနှင့် ဗဟိုစာရင်းအင်းအဖွဲ့ဝန်ထမ်းများ၏ ပူးပေါင်းဆောင်ရွက်မှုကို အားပေးမြှင့်တင်ခြင်း၊
 - (၇) ပြည်သူ့ရေးရာမှတ်ပုံတင်ခြင်းနှင့် မွေးဖွားမှုနှင့် သေဆုံးမှုစာရင်းအင်းဆိုင်ရာ ဥပဒေပြဋ္ဌာန်း နိုင်ရေးအတွက် ပြည်ထောင်စုရွှေ့နေချုပ်ရုံး၏ အကူအညီဖြင့် ပူးပေါင်းဆောင်ရွက်ခြင်း၊
 - (၈) မွေးဖွားမှုနှင့် သေဆုံးမှု မှတ်ပုံတင်ခြင်းဆိုင်ရာလုပ်ငန်းစာရင်းဇယားများ ကောက်ယူနိုင်ရေး ဆောင်ရွက်နိုင်ရန် သက်ဆိုင်ရာဌာနများမှ လုပ်ငန်းဆောင်ရွက်နိုင်ရေး ငွေကြေးအရင်းအမြစ်များ ရရှိနိုင်ရန် စီမံကိန်းရေးဆွဲနိုင်ရေးကြိုးကြပ်ခြင်း။
- (ဂ) နေပြည်တော်၊ တိုင်းဒေသကြီး သို့မဟုတ် ပြည်နယ် မွေးဖွားမှုနှင့် သေဆုံးမှု မှတ်ပုံတင်ခြင်းဆိုင်ရာ လုပ်ငန်းစာရင်းဇယားများ ပူးပေါင်းဆောင်ရွက်ရေးအဖွဲ့
- (၁) အုပ်ချုပ်ရေးမှူး အဖွဲ့ခေါင်းဆောင်
နေပြည်တော်၊ တိုင်းဒေသကြီး/ပြည်နယ်
အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန

- (၂) ညွှန်ကြားရေးမှူး
တိုင်းဒေသကြီး/ပြည်နယ်စည်ပင်သာယာရေးအဖွဲ့ အဖွဲ့ဝင်
- (၃) တိုင်းဒေသကြီး/ပြည်နယ်ဦးစီးမှူး
စီမံကိန်းရေးဆွဲရေးဦးစီးဌာန အဖွဲ့ဝင်
- (၄) တိုင်းဒေသကြီး/ပြည်နယ်ဦးစီးမှူး
မြန်မာ့ဆက်သွယ်ရေးလုပ်ငန်း အဖွဲ့ဝင်
- (၅) တိုင်းဒေသကြီး/ပြည်နယ်ဦးစီးမှူး
လူဝင်မှုကြီးကြပ်ရေးဦးစီးဌာန အဖွဲ့ဝင်
- (၆) တိုင်းဒေသကြီး/ပြည်နယ်ဦးစီးမှူး
အမျိုးသားမှတ်ပုံတင်နှင့် နိုင်ငံသားဦးစီးဌာန အဖွဲ့ဝင်
- (၇) တိုင်းဒေသကြီး/ပြည်နယ်ပညာရေးမှူး
အခြေခံပညာဦးစီးဌာန အဖွဲ့ဝင်
- (၈) တိုင်းဒေသကြီး/ပြည်နယ်ဦးစီးမှူး
လူမှုဝန်ထမ်းဦးစီးဌာန အဖွဲ့ဝင်
- (၉) တိုင်းဒေသကြီး/ပြည်နယ်ဥပဒေအရာရှိ
တိုင်းဒေသကြီး/ပြည်နယ်ဥပဒေရုံး အဖွဲ့ဝင်
- (၁၀) တိုင်းဒေသကြီး/ပြည်နယ်ဦးစီးမှူး
ဗဟိုစာရင်းအင်းအဖွဲ့ အတွင်းရေးမှူး
- (၁၁) တိုင်းဒေသကြီး/ပြည်နယ်ဦးစီးမှူး
ပြည်သူ့ကျန်းမာရေးဦးစီးဌာန တွဲဖက်အတွင်းရေးမှူး (၁)
- (၁၂) တိုင်းဒေသကြီး/ပြည်နယ်ဦးစီးမှူး
ကုသရေးဦးစီးဌာန တွဲဖက်အတွင်းရေးမှူး (၂)
- (ဃ) နေပြည်တော်၊ တိုင်းဒေသကြီး သို့မဟုတ် ပြည်နယ် မွေးဖွားမှုနှင့် သေဆုံးမှု မှတ်ပုံတင်ခြင်းဆိုင်ရာ လုပ်ငန်းစာရင်းဇယားများ ပူးပေါင်းဆောင်ရွက်ရေးအဖွဲ့၏ လုပ်ငန်းတာဝန်များမှာအောက်ပါ အတိုင်းဖြစ်သည်-
- (၁) ခရိုင်အဆင့် မွေးဖွားမှုနှင့် သေဆုံးမှု မှတ်ပုံတင်ခြင်းဆိုင်ရာလုပ်ငန်းစာရင်းဇယားများ ဆောင်ရွက်မည့်အဖွဲ့မှ ပေးပို့လာသော မွေးဖွားမှုနှင့် သေဆုံးမှုစာရင်းများအားစိစစ်၍ လဆန်း (၈) ရက်နေ့အတွင်း အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန (ရုံးချုပ်) သို့ လိပ်မူ၍ ပြည်သူ့ကျန်းမာရေးဦးစီးဌာနနှင့် ဗဟိုစာရင်းအင်းအဖွဲ့သို့ မိတ္တူပေးပို့တင်ပြခြင်း၊
- (၂) အခြေခံကျန်းမာရေးဝန်ထမ်းများမှ မွေးဖွားမှုနှင့် သေဆုံးမှု စာရင်းဇယားများ ပုံမှန် ကောက်ယူရေးနှင့် မြို့နယ်ဆရာဝန်များ မွေးဖွားမှု သို့မဟုတ် သေဆုံးမှုအတွက် လက်မှတ် များကို အချိန်နှင့်တစ်ပြေးညီထုတ်ပေးရေးကြိုးကြပ်ခြင်း၊
- (၃) စွန့်ပစ်ကလေး၊ မိဘမဲ့ကလေးအစရှိသည့် ကလေးများကိုမွေးဖွားမှုမှတ်ပုံတင်ပေးနိုင်ရေး ကြိုးကြပ်ခြင်း၊
- (၄) အဆင့်အသီးသီးရှိ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနဝန်ထမ်းများ၊ မွေးဖွားမှုနှင့် သေဆုံးမှု မှတ်ပုံတင်ခြင်းဆိုင်ရာ လုပ်ငန်းစာရင်းဇယားများကောက်ယူနိုင်ရေးလုပ်ငန်းများ လုပ်ဆောင်နေသော ကျန်းမာရေးဝန်ထမ်းများနှင့် ဗဟိုစာရင်းအင်းအဖွဲ့ဝန်ထမ်းများ၏ ပူးပေါင်းဆောင်ရွက်မှုကို အားပေးမြှင့်တင်ခြင်း၊
- (၅) လုပ်ငန်းကော်မတီအဆင့်ဆင့်မှ တင်ပြချက်နှင့် မူဝါဒရေးဆွဲခြင်းအတွက်လည်းကောင်း၊ အခြား မွေးဖွားမှုနှင့် သေဆုံးမှု မှတ်ပုံတင်ခြင်းဆိုင်ရာ လုပ်ငန်းစာရင်းဇယားများကောက်ယူ နိုင်ရေးလုပ်ငန်းများကို ကြိုးကြပ်ဆောင်ရွက်ခြင်းနှင့် လပတ်အစည်းအဝေးများကို ဆောင်ရွက်ခြင်းအတွက် ပံ့ပိုးပေးခြင်း။

- (င) ခရိုင် မွေးဖွားမှုနှင့် သေဆုံးမှုမှတ်ပုံတင်ခြင်းဆိုင်ရာ လုပ်ငန်းစာရင်းဇယားများ ပူးပေါင်းဆောင်ရွက်ရေးအဖွဲ့
- (၁) ဒုတိယခရိုင်အုပ်ချုပ်ရေးမှူး အဖွဲ့ခေါင်းဆောင်
အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန
 - (၂) ခရိုင်ဦးစီးမှူး အဖွဲ့ဝင်
တိုင်းဒေသကြီး/ပြည်နယ်စည်ပင်သာယာရေးအဖွဲ့
 - (၃) ခရိုင်ဦးစီးမှူး အဖွဲ့ဝင်
စီမံကိန်းရေးဆွဲရေးဦးစီးဌာန
 - (၄) ခရိုင်ဦးစီးမှူး အဖွဲ့ဝင်
မြန်မာ့ဆက်သွယ်ရေးလုပ်ငန်း
 - (၅) ခရိုင်ဦးစီးမှူး အဖွဲ့ဝင်
လူဝင်မှုကြီးကြပ်ရေးဦးစီးဌာန
 - (၆) ခရိုင်ဦးစီးမှူး အဖွဲ့ဝင်
အမျိုးသားမှတ်ပုံတင်နှင့် နိုင်ငံသားဦးစီးဌာန
 - (၇) ခရိုင်ပညာရေးမှူး အဖွဲ့ဝင်
အခြေခံပညာဦးစီးဌာန
 - (၈) ခရိုင်ဦးစီးမှူး အဖွဲ့ဝင်
လူမှုဝန်ထမ်းဦးစီးဌာန
 - (၉) ခရိုင်ဥပဒေအရာရှိ အဖွဲ့ဝင်
တိုင်းဒေသကြီး/ပြည်နယ်ဥပဒေရုံး
 - (၁၀) ခရိုင်ဦးစီးမှူး အတွင်းရေးမှူး
ဗဟိုစာရင်းအင်းအဖွဲ့
 - (၁၁) ခရိုင်ဦးစီးမှူး တွဲဖက်အတွင်းရေးမှူး (၁)
ပြည်သူ့ကျန်းမာရေးဦးစီးဌာန
 - (၁၂) ခရိုင်ဦးစီးမှူး တွဲဖက်အတွင်းရေးမှူး (၂)
ကုသရေးဦးစီးဌာန
- (စ) ခရိုင် မွေးဖွားမှုနှင့် သေဆုံးမှု မှတ်ပုံတင်ခြင်းဆိုင်ရာ လုပ်ငန်းစာရင်းဇယားများ ပူးပေါင်းဆောင်ရွက်ရေးအဖွဲ့၏ လုပ်ငန်းတာဝန်များမှာ အောက်ပါအတိုင်းဖြစ်သည်-
- (၁) မြို့နယ်အဆင့်မွေးဖွားမှုနှင့် သေဆုံးမှု မှတ်ပုံတင်ခြင်းဆိုင်ရာ လုပ်ငန်းစာရင်းဇယားများ ဆောင်ရွက်သည့်အဖွဲ့ကပေးပို့လာသော မွေးဖွားမှုနှင့် သေဆုံးမှုစာရင်းများကိုစိစစ်၍ လဆန်းတစ်ရက်နေ့မှ ခြောက်ရက်နေ့အတွင်း နေပြည်တော်၊ တိုင်းဒေသကြီး သို့မဟုတ် ပြည်နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနသို့ လိပ်မူ၍ ပြည်သူ့ကျန်းမာရေးဦးစီးဌာနနှင့် ဗဟိုစာရင်းအင်းအဖွဲ့သို့ မိတ္တူပေးပို့တင်ပြခြင်း၊
 - (၂) လုပ်ငန်းကော်မတီအဆင့်ဆင့်မှ တင်ပြချက်နှင့် မူဝါဒရေးဆွဲခြင်းအတွက်လည်းကောင်း၊ အခြား မွေးဖွားမှုနှင့် သေဆုံးမှုမှတ်ပုံတင်ခြင်းဆိုင်ရာ လုပ်ငန်းစာရင်းဇယားကောက်ယူ နိုင်ရေးဆိုင်ရာ လုပ်ငန်းများကို ကြီးကြပ်ဆောင်ရွက်ခြင်းနှင့် လပတ်အစည်းအဝေးများ ဆောင်ရွက်ခြင်းအတွက်လည်းကောင်း ပံ့ပိုးပေးခြင်း။
- (ဆ) မြို့နယ် မွေးဖွားမှုနှင့် သေဆုံးမှုမှတ်ပုံတင်ခြင်းဆိုင်ရာ လုပ်ငန်းစာရင်းဇယားများ ပူးပေါင်းဆောင်ရွက်ရေးအဖွဲ့
- (၁) ဒုတိယမြို့နယ်အုပ်ချုပ်ရေးမှူး အဖွဲ့ခေါင်းဆောင်
အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန

- (၂) မြို့နယ်ဦးစီးမှူး အဖွဲ့ဝင်
တိုင်းဒေသကြီး/ပြည်နယ်စည်ပင်သာယာရေးအဖွဲ့
- (၃) မြို့နယ်ဦးစီးမှူး အဖွဲ့ဝင်
စီမံကိန်းရေးဆွဲရေးဦးစီးဌာန
- (၄) မြို့နယ်ဦးစီးမှူး အဖွဲ့ဝင်
မြန်မာ့ဆက်သွယ်ရေးလုပ်ငန်း
- (၅) မြို့နယ်ဦးစီးမှူး အဖွဲ့ဝင်
လူဝင်မှုကြီးကြပ်ရေးဦးစီးဌာန
- (၆) မြို့နယ်ဦးစီးမှူး အဖွဲ့ဝင်
အမျိုးသားမှတ်ပုံတင်နှင့် နိုင်ငံသားဦးစီးဌာန
- (၇) မြို့နယ်ပညာရေးမှူး အဖွဲ့ဝင်
အခြေခံပညာဦးစီးဌာန
- (၈) မြို့နယ်ဦးစီးမှူး အဖွဲ့ဝင်
လူမှုဝန်ထမ်းဦးစီးဌာန
- (၉) မြို့နယ်ဥပဒေအရာရှိ အဖွဲ့ဝင်
တိုင်းဒေသကြီး/ပြည်နယ်ဥပဒေရုံး
- (၁၀) မြို့နယ်ဦးစီးမှူး အတွင်းရေးမှူး
ဗဟိုစာရင်းအင်းအဖွဲ့
- (၁၁) မြို့နယ်ဦးစီးမှူး တွဲဖက်အတွင်းရေးမှူး (၁)
ပြည်သူ့ကျန်းမာရေးဦးစီးဌာန
- (၁၂) မြို့နယ်ဦးစီးမှူး တွဲဖက်အတွင်းရေးမှူး (၂)
ကုသရေးဦးစီးဌာန
- (ဇ) မြို့နယ် မွေးဖွားမှုနှင့် သေဆုံးမှုမှတ်ပုံတင်ခြင်းဆိုင်ရာ လုပ်ငန်းစာရင်းဇယားများပူးပေါင်း
ဆောင်ရွက်ရေးအဖွဲ့၏ လုပ်ငန်းတာဝန်များမှာ အောက်ပါအတိုင်းဖြစ်သည်-
- (၁) ရပ်ကွက် သို့မဟုတ် ကျေးရွာအုပ်စုအဆင့် မွေးဖွားမှုနှင့် သေဆုံးမှုမှတ်ပုံတင်ခြင်းဆိုင်ရာ
လုပ်ငန်းစာရင်းဇယားများဆောင်ရွက်သည့်အဖွဲ့မှ ပေးပို့လာသောမွေးဖွားမှုနှင့် သေဆုံးမှု
စာရင်းများကို စိစစ်၍ လဆန်းတစ်ရက်နေ့မှ လေးရက်နေ့အတွင်း ခရိုင်အထွေထွေ
အုပ်ချုပ်ရေးဦးစီးဌာနသို့ လိပ်မူ၍ ပြည်သူ့ကျန်းမာရေးဦးစီးဌာနနှင့် ဗဟိုစာရင်းအင်းအဖွဲ့သို့
မိတ္တူပေးပို့တင်ပြခြင်း၊
- (၂) စွန့်ပစ်ကလေး၊ မိဘမဲ့ကလေးအစရှိသည့်ကလေးများကို မွေးဖွားမှု မှတ်ပုံတင်ပေးနိုင်ရေး
အတွက် ပံ့ပိုးပေးနိုင်ရေးဆောင်ရွက်ခြင်း၊
- (၃) လပတ်အစည်းအဝေးခေါ်ယူခြင်းနှင့် အစည်းအဝေးမှတ်တမ်းပြုစုခြင်း၊
- (၄) အခြေခံကျန်းမာရေးဝန်ထမ်းများမှ မွေးဖွားမှုနှင့် သေဆုံးမှုစာရင်းဇယားများ ပုံမှန်ကောက်ယူရေး၊
မြို့နယ်ဆရာဝန်များမှ မွေးဖွားမှု သို့မဟုတ် သေဆုံးမှုအတွက် လက်မှတ်များကို အချိန်နှင့်
တစ်ပြေးညီထုတ်ပေးနိုင်ရေး ကြီးကြပ်ခြင်း၊
- (၅) မွေးဖွားမှုနှင့် သေဆုံးမှု မှတ်ပုံတင်ခြင်းကို ဥပဒေ၊ လုပ်ထုံးလုပ်နည်း၊ ညွှန်ကြားချက်နှင့်အညီ
ဆောင်ရွက်ခြင်း။
- (စ၂) ရပ်ကွက် သို့မဟုတ် ကျေးရွာအုပ်စု မွေးဖွားမှုနှင့် သေဆုံးမှု မှတ်ပုံတင်ခြင်းဆိုင်ရာ လုပ်ငန်းစာရင်း
ဇယားများ ပူးပေါင်းဆောင်ရွက်ရေးအဖွဲ့
- (၁) ရပ်ကွက် သို့မဟုတ် ကျေးရွာအုပ်ချုပ်ရေးမှူး အဖွဲ့ခေါင်းဆောင်
- (၂) ကျန်းမာရေးဝန်ထမ်း အဖွဲ့ဝင်

- (၃) ရပ်ကွက် သို့မဟုတ် ကျေးရွာအုပ်စုစာရေး အဖွဲ့ဝင်
အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန
- (၄) အများပြည်သူလူထုကြည်ညိုလေးစားသော
ရပ်မိရပ်ဖုဂိုဏ်းတစ်ဦး အဖွဲ့ဝင်
- (၅) လူမှုဝန်ထမ်းစိတ်ရှိပညာတတ် ရပ်ရွာနေလူငယ် (၁) ဦး အဖွဲ့ဝင်
- (ည) ရပ်ကွက် သို့မဟုတ် ကျေးရွာအုပ်စု မွေးဖွားမှုနှင့် သေဆုံးမှုမှတ်ပုံတင်ခြင်းဆိုင်ရာ လုပ်ငန်းစာရင်း
ဇယားများပူးပေါင်းဆောင်ရွက်ရေးအဖွဲ့၏ လုပ်ငန်းတာဝန်များမှာ အောက်ပါအတိုင်းဖြစ်သည်-
- (၁) မွေးဖွားခြင်း သို့မဟုတ် သေဆုံးခြင်းတို့နှင့်စပ်လျဉ်း၍ အိမ်ရှင်ကဖြစ်စေ၊ ယင်းအိမ်တွင်
နေထိုင်သော အရွယ်ရောက်သူတစ်ဦးဦးကဖြစ်စေ မွေးဖွားသည့် သို့မဟုတ် သေဆုံးသည့်
နေ့ရက်မှ သုံးရက်အတွင်း တိုင်ကြားရန် ညွှန်ကြားခြင်းနှင့် ကြီးကြပ်ခြင်း၊
- (၂) မွေးဖွားလာကြောင်း လာရောက်တိုင်တန်းလျှင် မှတ်ပုံတင်စာအုပ်တွင် ရေးသွင်းထားပြီး
သက်ဆိုင်ရာကျန်းမာရေးဌာနသို့ အကြောင်းကြားခြင်း၊
- (၃) သေဆုံးကြောင်း တိုင်တန်းချက်ရရှိလျှင် မှတ်ပုံတင်စာအုပ်တွင် ရေးသွင်းထားပြီး သက်ဆိုင်ရာ
ကျန်းမာရေးဌာနသို့ အကြောင်းကြားခြင်း၊
- (၄) ကျန်းမာရေးဌာနမှ ပြုစုထားသောမွေးဖွားမှုနှင့် သေဆုံးမှုစာရင်းများကို ရပ်ကွက် သို့မဟုတ်
ကျေးရွာအုပ်စုအုပ်ချုပ်ရေးမှူးထံသို့ ပေးပို့တင်ပြခြင်း၊
- (၅) လကုန်ရက်အထိ ကောက်ခံရရှိသောမွေးဖွားမှုနှင့် သေဆုံးမှုစာရင်းများအား စိစစ်၍
လဆန်းတစ်ရက်နေ့တွင် မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနသို့ လိပ်မူ၍ ပြည်သူ့
ကျန်းမာရေးဦးစီးဌာနနှင့် ဗဟိုစာရင်းအင်းအဖွဲ့သို့ မိတ္တူပေးပို့ တင်ပြခြင်း။

၂။ ပြည်ထောင်စုအစိုးရအဖွဲ့၏ ၂၀၁၆ ခုနှစ်၊ ဧပြီလ ၁၉ ရက်စွဲပါ အမိန့်ကြော်ငြာစာအမှတ် (၆/၂၀၁၆) ကို
ဤအမိန့်ကြော်ငြာစာဖြင့် လွှမ်းမိုးလိုက်သည်။

အမိန့်အရ

ဇော်သန်းသင်း
အတွင်းရေးမှူး
ပြည်ထောင်စုအစိုးရအဖွဲ့

ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်
ပြည်သူ့လွှတ်တော်
အမိန့်ကြော်ငြာစာအမှတ် (၂/၂၀၂၀)
၁၃၈၁ ခုနှစ်၊ တပို့တွဲလဆန်း ၁၄ ရက်
(၂၀၂၀ ပြည့်နှစ်၊ ဖေဖော်ဝါရီလ ၇ ရက်)

ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်နေရာ လစ်လပ်ကြောင်းကြေညာခြင်း

၁။ မကွေးတိုင်းဒေသကြီး၊ အောင်လံမဲဆန္ဒနယ်မှ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးအောင်ထူးမြင့်
သည် ၂၀၂၀ ပြည့်နှစ်၊ ဖေဖော်ဝါရီလ ၆ ရက်နေ့တွင် ကွယ်လွန်သွားပါသဖြင့် ၂၀၁၂ ခုနှစ်၊ ပြည်သူ့
လွှတ်တော်ဆိုင်ရာဥပဒေပုဒ်မ ၂၃၊ ပုဒ်မခွဲ (စ) အရ လွှတ်တော်ကိုယ်စားလှယ်အဖြစ်မှ ရပ်စဲပြီး ဖြစ်ပါသည်။

၂။ သို့ပါ၍ ၂၀၁၃ ခုနှစ်၊ ပြည်သူ့လွှတ်တော်ဆိုင်ရာ နည်းဥပဒေ ၁၁၄၊ နည်းဥပဒေခွဲ (က) အရ
၎င်းရက်မှစ၍ မကွေးတိုင်းဒေသကြီး၊ အောင်လံမဲဆန္ဒနယ်တွင် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်နေရာ
လစ်လပ်ကြောင်း ကြေညာအပ်ပါသည်။

(ပုံ) တိခွန်မြတ်
ဥက္ကဋ္ဌ
ပြည်သူ့လွှတ်တော်

ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်

အမျိုးသားလွှတ်တော်

အမိန့်ကြော်ငြာစာအမှတ် (၂/၂၀၂၀)

၁၃၈၁ ခုနှစ်၊ တပို့တွဲလဆန်း ၆ ရက်
(၂၀၂၀ ပြည့်နှစ်၊ ဇန်နဝါရီလ ၃၀ ရက်)

၂၀၁၃ ခုနှစ်၊ အနည်းဆုံးအခကြေးငွေဥပဒေကို ပြင်ဆင်သည့် ဥပဒေကြမ်း ထုတ်ပြန်ကြေညာခြင်း

ဦးကျော်ထွေး၊ ရန်ကုန်တိုင်းဒေသကြီး၊ မဲဆန္ဒနယ်အမှတ် (၈) (ဥက္ကဋ္ဌ၊ လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်တွင်း ပြည်ပ အလုပ်သမားဆိုင်ရာကော်မတီ) က တင်သွင်းသော ၂၀၁၃ ခုနှစ်၊ အနည်းဆုံးအခကြေးငွေ ဥပဒေကို ပြင်ဆင်သည့် ဥပဒေကြမ်း ကို ၂၀၁၅ ခုနှစ်၊ အမျိုးသားလွှတ်တော်ဆိုင်ရာ နည်းဥပဒေ ၁၈၅ အရ ထုတ်ပြန်ကြေညာအပ်ပါသည်။

(ပုံ) မန်းဝင်းခိုင်သန်း

ဥက္ကဋ္ဌ

အမျိုးသားလွှတ်တော်

၂၀၁၃ ခုနှစ်၊ အနည်းဆုံးအခကြေးငွေဥပဒေကို ပြင်ဆင်သည့်ဥပဒေ (မူကြမ်း)

(၂၀၁၉ ခုနှစ်၊ ပြည်ထောင်စုလွှတ်တော်ဥပဒေအမှတ် II)

၁၃၈၁ ခုနှစ်၊ နတ်တော်လဆန်း ရက်
(၂၀၁၉ ခုနှစ်၊ ဒီဇင်ဘာလ ရက်)

ပြည်ထောင်စုလွှတ်တော်သည် ဤဥပဒေကို ပြဋ္ဌာန်းလိုက်သည်။

- ၁။ ၂၀၁၃ ခုနှစ်၊ အနည်းဆုံးအခကြေးငွေဥပဒေနိဒါန်းပိုဒ်ကို အောက်ပါအတိုင်း အစားထိုးရမည်-
“နိုင်ငံတော်သည် အလုပ်သမားများ၏ အခြေခံလိုအပ်ချက်များကို ပြည့်မီစေရေးအတွက်လည်းကောင်း၊ အလုပ်သမားများ၏ စွမ်းဆောင်ရည်မြှင့်တင်ရေးနှင့် ယှဉ်ပြိုင်နိုင်စွမ်းတိုးတက်ရေးတို့အတွက်လည်းကောင်း၊ အလုပ်သမားဈေးကွက်တွင် မျှတစွာဖွံ့ဖြိုးစေရေးတို့အတွက်လည်းကောင်း ရည်ရွယ်၍ ပြည်ထောင်စု လွှတ်တော်သည် ဤဥပဒေကို ပြဋ္ဌာန်းလိုက်သည်။”
- ၂။ ၂၀၁၃ ခုနှစ်၊ အနည်းဆုံးအခကြေးငွေဥပဒေအခန်း (၁) ခေါင်းစဉ်ကို အောက်ပါအတိုင်း အစားထိုး ရမည်-

“အခန်း (၁)

အမည်နှင့် အဓိပ္ပာယ်ဖော်ပြချက်”

- ၃။ ၂၀၁၃ ခုနှစ်၊ အနည်းဆုံးအခကြေးငွေဥပဒေပုဒ်မ ၁ ကို အောက်ပါအတိုင်း အစားထိုးရမည် -
“ဤဥပဒေကို ၂၀၁၃ ခုနှစ်၊ အနည်းဆုံးအခကြေးငွေဥပဒေကိုပြင်ဆင်သည့်ဥပဒေဟု ခေါ်တွင်စေရမည်။”
- ၄။ ၂၀၁၃ ခုနှစ်၊ အနည်းဆုံးအခကြေးငွေဥပဒေပုဒ်မ ၂ တွင်-
- (က) ပုဒ်မခွဲ (က) ၏ ခြေဆင်းစကားရပ်နှင့် ပုဒ်မခွဲငယ် (၁)၊ (၃) တို့ကို အောက်ပါအတိုင်း အစားထိုး ရမည်-
- “(က) အလုပ်သမား ဆိုသည်မှာ လုပ်ငန်းတစ်ခုခုတွင် လုပ်ကိုင်ရန် အလုပ်ရှင်နှင့် သဘောတူညီသည့် အလျောက် မိမိ၏ကာယအား၊ ဉာဏအားကို အသုံးပြုပြီး အချိန်ပိုင်းအလုပ်၊ ယာယီအလုပ်၊ အမြဲတမ်းအလုပ်ကို အခကြေးငွေဖြင့်လုပ်ကိုင်၍ အသက်မွေးဝမ်းကျောင်းပြုသူကို ဆိုသည်။ သို့ရာတွင် ဤဥပဒေသည် အောက်ပါပုဂ္ဂိုလ်များနှင့် သက်ဆိုင်ခြင်းမရှိစေရ-
- (၁) အလုပ်ရှင်နှင့်အတူနေပြီး အလုပ်ရှင်၏အလုပ်ကို လုပ်ကိုင်နေသည့် အလုပ်ရှင်၏ မိသားစုဝင်ဖြစ်သော ဇနီး၊ ခင်ပွန်း၊ သားသမီး၊ မိဘနှင့် ညီအစ်ကိုမောင်နှမအရင်းများ၊
- (၃) ဝန်ကြီးဌာနက အမိန့်ထုတ်ပြန်၍ သတ်မှတ်ထားသူများ။”

(ခ) ပုဒ်မခွဲ (ခ) ၏ ခြေဆင်းစကားရပ်နှင့် ပုဒ်မခွဲငယ် (၃) နှင့် (၅) တို့ကို အောက်ပါအတိုင်း အစားထိုးရမည်-

“(ခ) အလုပ်ရှင် ဆိုသည်မှာ လုပ်ငန်းတစ်ခုခုအတွက် လိုအပ်သောလုပ်အားကိုရရှိစေရန် အလုပ်သမားအား နှစ်ဖက်သဘောတူညီချက်ဖြင့် အလုပ်လုပ်ခိုင်းပြီး အခကြေးငွေပေးရန် တာဝန်ရှိသူကို ဆိုသည်။ ယင်းစကားရပ်တွင် အောက်ပါပုဂ္ဂိုလ်များလည်း ပါဝင်သည်-

(၃) အလုပ်ရှင်သေဆုံးသည့်အခါ လုပ်ငန်းကို တရားဝင်ဆက်ခံသူ သို့မဟုတ် ယင်း၏ တရားဝင်ကိုယ်စားလှယ်၊

(၅) မြန်မာနိုင်ငံကုမ္ပဏီများ ဥပဒေအရ ဖွဲ့စည်းတည်ထောင်သောကုမ္ပဏီများ၊ မှတ်ပုံတင်ထားသောကုမ္ပဏီများနှင့် ယင်းလုပ်ငန်းကို ကြီးကြပ်အုပ်ချုပ်သည့် ဒါရိုက်တာအဖွဲ့ဝင်များနှင့် အရာရှိများ၊

(ဂ) ပုဒ်မခွဲ (ခ)၊ ပုဒ်မခွဲငယ် (၆) ၏ နောက်တွင် ပုဒ်မခွဲငယ် (၇) အဖြစ် အောက်ပါအတိုင်း ဖြည့်စွက်ရမည်-

“(၇) အစိုးရ သို့မဟုတ် အစိုးရမဟုတ်သော အဖွဲ့အစည်းတစ်ခုခု သို့မဟုတ် လူပုဂ္ဂိုလ်တစ်ဦးဦးထံမှ လုပ်ငန်းတင်ဒါအပ်နှံခံရပြီး၊ အလုပ်သမားများအား အခကြေးငွေဖြင့် ငှားရမ်းလုပ်ကိုင်သည့် ကန်ထရိုက်တာ သို့မဟုတ် တစ်ဆင့်ခံကန်ထရိုက်တာများ။”

(ဃ) ပုဒ်မခွဲ (ဂ) နှင့် (ဃ) တို့ကို ပယ်ဖျက်ရမည်။

(င) ပုဒ်မခွဲ (င) တွင် ပုဒ်မခွဲငယ် (၃) ကို ပယ်ဖျက်ရမည်။

(စ) ပုဒ်မခွဲ (င) တွင် ပုဒ်မခွဲငယ် (၇) ကို အောက်ပါအတိုင်း အစားထိုးရမည်-

“(၇) ဝန်ကြီးဌာနက အမိန့်ကြော်ငြာစာထုတ်ပြန်သတ်မှတ်ထားသော အခကြေးငွေများ။”

(ဆ) ပုဒ်မခွဲ (င) ၏ နောက်တွင် ပုဒ်မခွဲ (ဃ) အဖြစ် အောက်ပါအတိုင်း ဖြည့်စွက်ရမည်-

“(ဃ) အနည်းဆုံးအခကြေးငွေ ဆိုသည်မှာ သတ်မှတ်ပြဌာန်းထားသည့်အလုပ်တွင် အလုပ်သမားတစ်ဦးချင်းအတွက် တစ်နာရီ၊ တစ်ရက်၊ တစ်လ လုပ်ခအပေါ်မူတည်၍ ပြည်ထောင်စုအစိုးရအဖွဲ့က သတ်မှတ်ပြဌာန်းထားသော အနိမ့်ဆုံး လုပ်ခကြေးငွေကို ဆိုသည်။”

(ဇ) ပုဒ်မခွဲ (ည) ကို အောက်ပါအတိုင်း အစားထိုးရမည်-

“(ည) ဝန်ကြီးဌာန ဆိုသည်မှာ ပြည်ထောင်စုအစိုးရအဖွဲ့က ဤကိစ္စအလို့ငှာ တာဝန်ပေးအပ်သဖြင့် ဤဥပဒေကို ကိုင်တွယ်ကျင့်သုံးသည့် ဝန်ကြီးဌာနကို ဆိုသည်။”

(ဈ) ပုဒ်မခွဲ (ဋ) ကို အောက်ပါအတိုင်း အစားထိုးရမည်-

“(ဋ) စစ်ဆေးရေးအရာရှိ ဆိုသည်မှာ ဤဥပဒေနှင့် ဤဥပဒေအရ ထုတ်ပြန်သည့် နည်းဥပဒေ၊ စည်းမျဉ်း၊ စည်းကမ်း၊ အမိန့်ကြော်ငြာစာ၊ အမိန့်ညွှန်ကြားချက်၊ လုပ်ထုံးလုပ်နည်းများနှင့် အညီ သက်ဆိုင်အကျိုးဝင်သူများက လိုက်နာဆောင်ရွက်ခြင်း ရှိ မရှိ စစ်ဆေးရန် တာဝန်ပေးအပ်ခြင်းခံရသည့် အရာရှိ တစ်ဦးကို ဆိုလိုသည်။”

၅။ ၂၀၁၃ ခုနှစ်၊ အနည်းဆုံးအခကြေးငွေဥပဒေပုဒ်မ ၃ တွင်-

(က) ပုဒ်မခွဲ (က) ကို အောက်ပါအတိုင်း အစားထိုးရမည်-

“(က) အလုပ်သမားများအတွက် အနည်းဆုံးအခကြေးငွေ သတ်မှတ်နိုင်ရန်အလို့ငှာ စီမံကိန်းနှင့် ဘဏ္ဍာရေးဆိုင်ရာ၊ အလုပ်သမားရေးဆိုင်ရာနှင့် စီးပွားရေးဆိုင်ရာ ဝန်ကြီးဌာနများ၏ တိုင်းဒေသကြီး သို့မဟုတ် ပြည်နယ်ကိုယ်စားပြုဝန်ကြီးများ၊ အလုပ်သမားအဖွဲ့အစည်း သို့မဟုတ် အလုပ်သမားများ၏ ကိုယ်စားလှယ်များ၊ အလုပ်ရှင်အဖွဲ့အစည်း သို့မဟုတ် အလုပ်ရှင်များ၏ ကိုယ်စားလှယ်များ၊ ပြင်ပမှပညာရှင်များနှင့် အလုပ်သမားဈေးကွက်ဆိုင်ရာ ကျွမ်းကျင်သူများပါဝင်သည့် အမျိုးသားကော်မတီကို အမိန့်ကြော်ငြာစာ ထုတ်ပြန်၍ ဖွဲ့စည်းရမည်။”

- (ခ) ပုဒ်မခွဲ (ဂ) ကို အောက်ပါအတိုင်း အစားထိုးရမည်-
- “(ဂ) ပုဒ်မခွဲ (က) အရ ဖွဲ့စည်းသော အမျိုးသားကော်မတီ၏ သက်တမ်းသည် ပြည်ထောင်စု အစိုးရအဖွဲ့၏ သက်တမ်းအတိုင်းဖြစ်ပြီး ယင်းသက်တမ်းအတွင်း လိုအပ်ပါက ပြင်ဆင်ဖွဲ့စည်း နိုင်သည်။ အစားထိုးခန့်အပ်နိုင်သည်။”
- ၆။ ၂၀၁၃ ခုနှစ်၊ အနည်းဆုံးအခကြေးငွေဥပဒေပုဒ်မ ၄ ကို ပယ်ဖျက်ရမည်။
- ၇။ ၂၀၁၃ ခုနှစ်၊ အနည်းဆုံးအခကြေးငွေဥပဒေပုဒ်မ ၅ တွင်-
- (က) ပုဒ်မခွဲ (က) အဖြစ် အောက်ပါအတိုင်း ဖြည့်စွက်ရမည်-
- “(က) အမျိုးသားကော်မတီသည် ပြည်ထောင်စုအစိုးရအဖွဲ့ကို တာဝန်ခံရမည်။”
- (ခ) ပုဒ်မခွဲ (င) ကို အောက်ပါအတိုင်း အစားထိုးရမည်-
- “(င) အနည်းဆုံးအခကြေးငွေသတ်မှတ်နိုင်ရေးအတွက် နိုင်ငံတစ်ဝန်းလုံးအတွက်သော်လည်းကောင်း၊ တိုင်းဒေသကြီး သို့မဟုတ် ပြည်နယ်အလိုက်သော်လည်းကောင်း၊ ကဏ္ဍအလိုက်သော်လည်းကောင်း၊ လုပ်ငန်းအမျိုးအစားအလိုက်သော်လည်းကောင်း၊ သတ်မှတ်နိုင်ရေးအတွက် တိုင်းဒေသကြီးနှင့် ပြည်နယ်ကော်မတီများ၏ အကြံပြုချက်များကို လေ့လာစိစစ်ပြီး သတ်မှတ်သင့်သည့် အနည်းဆုံး အခကြေးငွေနှုန်းထားများအပေါ် အကြံပြုချက်ကို တစ်နှစ်တစ်ကြိမ် ပြည်ထောင်စုအစိုးရအဖွဲ့သို့ တင်ပြရမည်။”
- (ဂ) ပုဒ်မခွဲ (စ) နှင့် (ဆ) တို့ကို ပယ်ဖျက်ရမည်။
- (ဃ) ပုဒ်မခွဲ (ဇ) ကို အောက်ပါအတိုင်း အစားထိုးရမည်-
- “(ဇ) နိုင်ငံတော်၏ စီးပွားရေးနှင့် ငွေရေးကြေးရေး အခြေအနေအရပ်ရပ်ကို စဉ်ဆက်မပြတ် သုံးသပ်ပြီး အနည်းဆုံးအခကြေးငွေ ပြန်လည်သတ်မှတ်သင့်သည့်အခါတိုင်း ပြည်ထောင်စု အစိုးရအဖွဲ့သို့ တင်ပြရမည်။”
- ၈။ ၂၀၁၃ ခုနှစ်၊ အနည်းဆုံးအခကြေးငွေဥပဒေ အခန်း (၄) ခေါင်းစဉ်ကို ပယ်ဖျက်ရမည်။
- ၉။ ၂၀၁၃ ခုနှစ်၊ အနည်းဆုံးအခကြေးငွေဥပဒေပုဒ်မ ၆ ကို အောက်ပါအတိုင်း အစားထိုးရမည်-
- “၆ အမျိုးသားကော်မတီသည် ဤဥပဒေပါအနည်းဆုံးအခကြေးငွေဆိုင်ရာ ပြဌာန်းချက်များနှင့် သက်ဆိုင်စေရမည့် လုပ်ငန်းအမျိုးအစားကဏ္ဍအလိုက် အမိန့်ကြော်ငြာစာထုတ်ပြန်၍ သတ်မှတ် ရမည်။ ထို့အပြင် အဆိုပါလုပ်ငန်းများကို ပြောင်းလဲလာသော အခြေအနေနှင့်အညီ အခါအားလျော်စွာ ပြင်ဆင်သတ်မှတ်နိုင်သည်။”
- ၁၀။ ၂၀၁၃ ခုနှစ်၊ အနည်းဆုံးအခကြေးငွေဥပဒေပုဒ်မ ၇ တွင်-
- (က) ပုဒ်မခွဲ (က) (ဂ) (ဆ) နှင့် (ဇ) တို့ကို ပယ်ဖျက်ရမည်။
- (ခ) ပုဒ်မခွဲ (ဃ) ကို အောက်ပါအတိုင်း အစားထိုးရမည်-
- “(ဃ) ငွေကြေးဖောင်းပွမှုနှုန်းနှင့် စားသုံးသူ ဈေးဆနှုန်း၊”
- ၁၁။ ၂၀၁၃ ခုနှစ်၊ အနည်းဆုံးအခကြေးငွေဥပဒေပုဒ်မ ၈ နှင့် ၉ တို့ကို ပယ်ဖျက်ရမည်။
- ၁၂။ ၂၀၁၃ ခုနှစ်၊ အနည်းဆုံးအခကြေးငွေဥပဒေပုဒ်မ ၁၀ တွင်-
- (က) ပုဒ်မ ၁၀ ၏ ခြေဆင်းစကားရပ်နှင့်ပုဒ်မခွဲ (က) ကို အောက်ပါအတိုင်း အစားထိုးရမည်-
- “၁၀။ ပြည်ထောင်စုအစိုးရအဖွဲ့သည်-
- (က) အမျိုးသားကော်မတီ၏ တင်ပြချက်အပေါ်စိစစ်ပြီး အနည်းဆုံးအခကြေးငွေပြင်ဆင် သတ်မှတ်ရန် လိုအပ်ပါက အနည်းဆုံးအခကြေးငွေသတ်မှတ်မည့် အဆိုပြု အမိန့် ကြော်ငြာစာကို အများပြည်သူသိရှိစေရန်နှင့် အကြံပြုချက်များ၊ ကန့်ကွက်လိုပါက ကန့်ကွက်ချက်များ ပေးပို့နိုင်ရန် ရက်ပေါင်း ၆၀ ကြိုတင်၍ နိုင်ငံတော်ပြန်တမ်းနှင့် သတင်းစာများတွင် ထုတ်ပြန်ကြော်ငြာရမည်။”

(ခ) ပုဒ်မခွဲ (ခ) ကို အောက်ပါအတိုင်း အစားထိုးရမည်-

“(ခ) အကြံပြုချက်များ၊ ကန့်ကွက်ချက်များရှိပါက အမျိုးသားကော်မတီနှင့် ပြန်လည်ညှိနှိုင်းပြီး အနည်းဆုံးအခကြေးငွေနှုန်းထားကို သတ်မှတ်အတည်ပြုရမည်။”

၁၃။ ၂၀၁၃ ခုနှစ်၊ အနည်းဆုံးအခကြေးငွေဥပဒေပုဒ်မ ၁၁ ကို ပယ်ဖျက်ရမည်။

၁၄။ ၂၀၁၃ ခုနှစ်၊ အနည်းဆုံးအခကြေးငွေဥပဒေပုဒ်မ ၁၂ တွင်-

(က) ပုဒ်မခွဲ (ခ)၊ (ဃ)၊ (င) တို့ကို ပယ်ဖျက်ရမည်။

(ခ) ပုဒ်မခွဲ (ဂ) ကို အောက်ပါအတိုင်း အစားထိုးရမည်-

“(ဂ) တည်ဆဲအခကြေးငွေပေးချေရေးဥပဒေ၊ နည်းဥပဒေများပါ ပြဋ္ဌာန်းချက်တစ်ရပ်ရပ်အရ ဖြတ်တောက်ခြင်းမှအပ အခြားမည်သည့်အကြောင်းကြောင့်မျှ အလုပ်သမားတစ်ဦး ရခွင့် ရထိုက်ရှိသော အနည်းဆုံးအခကြေးငွေကို ဖြတ်တောက်နုတ်ယူခြင်း မရှိစေရ။”

၁၅။ ၂၀၁၃ ခုနှစ်၊ အနည်းဆုံးအခကြေးငွေဥပဒေပုဒ်မ ၁၃ တွင်-

(က) ပုဒ်မခွဲ (က) တွင် ပါရှိသော “သက်ဆိုင်ရာအလုပ်သမားများ” ဆိုသည့် စကားရပ်၏နောက်တွင် “နားလည်နိုင်သောဘာသာစကားဖြင့်” ဆိုသည့်စကားရပ်ကို ဖြည့်စွက်ရမည်။

(ခ) ပုဒ်မခွဲ (ဂ) နှင့် (စ) တို့ကို ပယ်ဖျက်ရမည်။

(ဂ) ပုဒ်မခွဲ (င) ကို အောက်ပါအတိုင်း အစားထိုးရမည်-

“(င) သတ်မှတ်ပြဋ္ဌာန်းထားသည့် လုပ်ငန်းခွင်များသို့ စစ်ဆေးရေးအရာရှိက ဝင်ရောက်စစ်ဆေး ခြင်းကို ခွင့်ပြုရမည်ဖြစ်ပြီး လိုအပ်သောအကူအညီများ ပေးရမည်။”

၁၆။ ၂၀၁၃ ခုနှစ်၊ အနည်းဆုံးအခကြေးငွေဥပဒေပုဒ်မ ၁၄ တွင်-

(က) ပုဒ်မခွဲ (ခ) တွင် ပါရှိသော “ပိုမိုရရှိသောအခကြေးငွေကို ဆက်လက်ခံစားခွင့်ရှိသည်။” ဆိုသည့် စကားရပ်ကို “မူလရရှိသောအခကြေးငွေကို ဆက်လက်ခံစားခွင့်ရရှိစေရမည်။” ဆိုသည့်စကားရပ်ဖြင့် အစားထိုးရမည်။

(ခ) ပုဒ်မခွဲ (ဂ) တွင် ပါရှိသော “အနည်းဆုံးအခကြေးငွေထက်” ဆိုသည့် စကားရပ်ကို “အနည်းဆုံး အခကြေးငွေအောက်” ဆိုသည့်စကားရပ်ဖြင့်လည်းကောင်း၊ “ရထိုက်ခွင့်ရှိသည်” ဆိုသည့် စကားရပ်ကို “ခံစားခွင့်ရရှိစေရမည်” ဆိုသည့် စကားရပ်ဖြင့်လည်းကောင်း အသီးသီးအစားထိုးရမည်။

(ဂ) ပုဒ်မခွဲ (ဃ) တွင်ပါရှိသော “အလုပ်နှစ်ခု သို့မဟုတ် နှစ်ခုထက်ပိုသော” ဆိုသည့်စကားရပ်၏ ရှေ့တွင် “လုပ်ငန်းခွင်မတူသော” ဆိုသည့် စကားရပ်ကို ဖြည့်စွက်၍ “ခံစားခွင့်ရှိသည်။” ဆိုသည့် စကားရပ်ကို “ခံစားခွင့်ရရှိစေရမည်။” ဆိုသည့် စကားရပ်ဖြင့် အစားထိုးရမည်။

(ဃ) ပုဒ်မခွဲ (စ) ကို ပယ်ဖျက်ရမည်။

(င) ပုဒ်မခွဲ (ဆ) တွင် ပါရှိသော “အခကြေးငွေရထိုက်ခွင့်ရှိသည်။” ဆိုသည့် စကားရပ်ကို “အခကြေးငွေ ရရှိခံစားစေရမည်။” ဆိုသည့် စကားရပ်ဖြင့် အစားထိုးရမည်။

(စ) ပုဒ်မခွဲ (ဈ) ကို အောက်ပါအတိုင်း အစားထိုးရမည်-

“(ဈ) ကူးသန်းရောင်းဝယ်ရေးလုပ်ငန်း၊ ကုန်ထုတ်လုပ်ငန်းနှင့် ဝန်ဆောင်မှုလုပ်ငန်းများတွင် လုပ်ကိုင်သောအလုပ်သမားဖြစ်ပါက အနည်းဆုံးအခကြေးငွေကို ငွေသားဖြင့်ဖြစ်စေ၊ အလုပ်ရှင်နှင့်အလုပ်သမား သဘောတူညီချက်ဖြင့်ဖြစ်စေ ရထိုက်ခွင့်ရှိသည်။ ထို့ပြင် သီးခြား အကျိုးခံစားခွင့်များ၊ အကျိုးအမြတ်များ၊ အခွင့်အလမ်းများကို ပေးရန်ရှိပါက သတ်မှတ်ချက် များနှင့်အညီ ငွေသားဖြင့်ဖြစ်စေ၊ အလုပ်သမားများ၏ဆန္ဒအရ ငွေသားတချို့တစ်ဝက်နှင့် ဒေသပေါက်ဈေးနှုန်းဖြင့် သတ်မှတ်သောပစ္စည်းတချို့တစ်ဝက် တွဲဖက်၍ဖြစ်စေ ရထိုက်ခွင့် ရှိသည်။”

၁၇။ ၂၀၁၃ ခုနှစ်၊ အနည်းဆုံးအခကြေးငွေဥပဒေပုဒ်မ ၁၅၊ ပုဒ်မခွဲ (က) တွင် ပါရှိသော “အခြားခံစားခွင့်များ ရရှိရေးအတွက် ရထိုက်ခွင့်ရှိသည့်နေ့မှ တစ်နှစ်အတွင်း” ဆိုသည့်စကားရပ်ကို “အခြားခံစားခွင့်များ ရထိုက်ကြောင်း သိရှိသည့်အချိန်မှစ၍ ခံစားခွင့်များကို ရရှိရေးအတွက်” ဆိုသည့်စကားရပ်ဖြင့် အစားထိုးရမည်။

၁၈။ ၂၀၁၃ ခုနှစ်၊ အနည်းဆုံးအခကြေးငွေဥပဒေပုဒ်မ ၁၆ ကို အောက်ပါအတိုင်း အစားထိုးရမည်-
“၁၆။ ဤဥပဒေအရ သတ်မှတ်ထားသော အနည်းဆုံးအခကြေးငွေနှင့် အခြားခံစားခွင့်များကို အလုပ် သမားအား ပေးရန်ပျက်ကွက်ခြင်းကြောင့်သော်လည်းကောင်း ထိုအနည်းဆုံးအခကြေးငွေအောက် လျော့နည်း၍ အလုပ်သမားအား ပေးခြင်းကြောင့်လည်းကောင်း၊ အလုပ်ရှင်အပေါ် တရားရုံးက ပြစ်ဒဏ်ချမှတ်သည့်အခါတွင် သက်ဆိုင်ရာအလုပ်သမား၏ ရထိုက်ခွင့်ရှိသည့် အခကြေးငွေ များအား အပြည့်အဝရရှိစေရန် သက်ဆိုင်ရာ အလုပ်သမားဦးစီးဌာနမှ တောင်းခံပေးရမည်။”

၁၉။ ၂၀၁၃ ခုနှစ်၊ အနည်းဆုံးအခကြေးငွေဥပဒေပုဒ်မ ၁၉ ကို အောက်ပါအတိုင်း အစားထိုးရမည်-
“၁၉။ ဦးစီးဌာနသည် ဤဥပဒေအရ သတ်မှတ်ထားသော အနည်းဆုံးအခကြေးငွေပေးဆောင်ရန် ပျက်ကွက်သည့် အလုပ်ရှင်ထံမှလည်းကောင်း၊ အနည်းဆုံးအခကြေးငွေပေးဆောင်ရန်ကျန်ရှိသော အလုပ်ရှင်ထံမှလည်းကောင်း၊ အလုပ်သမားက ရရန်ရှိသော အခကြေးငွေများကို ပြည်ထောင်စုနယ်မြေ ကော်မတီ၊ တိုင်းဒေသကြီးကော်မတီ သို့မဟုတ် ပြည်နယ်ကော်မတီသို့ တင်ပြ၍ ထိုကော်မတီ၏ ဆုံးဖြတ်ချက်အရ တောင်းခံပြီး သက်ဆိုင်ရာ နစ်နာသူအလုပ်သမားကို ပေးရမည်။”

၂၀။ ၂၀၁၃ ခုနှစ်၊ အနည်းဆုံးအခကြေးငွေဥပဒေပုဒ်မ ၂၂၊ ပုဒ်မခွဲ (က) တွင် ပါရှိသော “ပေးဆောင်ရန် ပျက်ကွက်ခြင်းမရှိစေရ။” ဆိုသည့် စကားရပ်ကို “ပေးချေရန် ပျက်ကွက်ခြင်းမရှိစေရ။” ဆိုသည့် စကားရပ်ဖြင့် အစားထိုးရမည်။

၂၁။ ၂၀၁၃ ခုနှစ်၊ အနည်းဆုံးအခကြေးငွေဥပဒေပုဒ်မ ၂၆၊ ၂၇၊ ၃၂၊ ၃၄ နှင့် ၃၅ တို့ကို ပယ်ဖျက်ရမည်။

၂၂။ ၂၀၁၃ ခုနှစ်၊ အနည်းဆုံးအခကြေးငွေဥပဒေပုဒ်မ ၃၆ တွင်-
(က) ပုဒ်မခွဲ (က) တွင် ပါရှိသော “စည်းမျဉ်းနှင့်စည်းကမ်းများကို” ဆိုသည့် စကားရပ်ကို “စည်းမျဉ်း၊ စည်းကမ်း၊ အမိန့်ကြော်ငြာစာ၊ အမိန့်၊ ညွှန်ကြားချက်နှင့် လုပ်ထုံးလုပ်နည်းများကို” ဆိုသည့် စကားရပ်ဖြင့် အစားထိုးရမည်။

(ခ) ပုဒ်မခွဲ (ခ) ကို အောက်ပါအတိုင်း အစားထိုးရမည်-
“(ခ) ဝန်ကြီးဌာနသည် အမျိုးသားကော်မတီ၏ ဆောင်ရွက်ချက်များနှင့်ပတ်သက်၍ ပြည်ထောင်စု လွှတ်တော်သို့ ၁ နှစ်လျှင်တစ်ကြိမ် အစီရင်ခံ တင်ပြရမည်။”

ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်

အမျိုးသားလွှတ်တော်ရုံး

အမိန့်ကြော်ငြာစာအမှတ် (၃/၂၀၂၀)

၁၃၈၁ ခုနှစ်၊ တပို့တွဲလဆန်း ၁၂ ရက်

(၂၀၂၀ ပြည့်နှစ်၊ ဖေဖော်ဝါရီလ ၅ ရက်)

နိုင်ငံတကာဆက်ဆံရေး၊ လွှတ်တော်ချင်း ချစ်ကြည်ရေးနှင့် ပူးပေါင်းဆောင်ရွက်ရေးကော်မတီတွင်
အဖွဲ့ဝင် အစားထိုးပြင်ဆင်ဖွဲ့စည်းခြင်း

အမျိုးသားလွှတ်တော်၏ ၂၀၁၆ ခုနှစ်၊ ဖေဖော်ဝါရီလ ၁၇ ရက်စွဲပါ အမိန့်ကြော်ငြာစာ အမှတ် (၆/၂၀၁၆) ဖြင့် ဖွဲ့စည်းခဲ့သည့် နိုင်ငံတကာဆက်ဆံရေး၊ လွှတ်တော်ချင်း ချစ်ကြည်ရေးနှင့် ပူးပေါင်းဆောင်ရွက်ရေးကော်မတီ အဖွဲ့ဝင်ဖြစ်သူ တပ်မတော်သား အမျိုးသားလွှတ်တော်ကိုယ်စားလှယ် ဗိုလ်မှူး ဇေယျာ အစား ဗိုလ်မှူးချုပ် ဇော်မြင့်စန်း အား အစားထိုးပြင်ဆင်ဖွဲ့စည်းလိုက်သည်။

(ပုံ) မန်းဝင်းခိုင်သန်း

ဥက္ကဋ္ဌ

အမျိုးသားလွှတ်တော်

ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်

အမျိုးသားလွှတ်တော်ရုံး**အမိန့်ကြော်ငြာစာအမှတ် (၄/၂၀၂၀)**
 ၁၃၈၁ ခုနှစ်၊ တပို့တွဲလဆန်း ၁၂ ရက်
 (၂၀၂၀ ပြည့်နှစ်၊ ဖေဖော်ဝါရီလ ၅ ရက်)
ပြည်သူတို့၏ တိုင်ကြားစာဆိုင်ရာကော်မတီတွင် အဖွဲ့ဝင် အစားထိုးပြင်ဆင်ဖွဲ့စည်းခြင်း

အမျိုးသားလွှတ်တော်၏ ၂၀၁၇ ခုနှစ်၊ ဩဂုတ်လ ၂၈ ရက်စွဲပါ အမိန့်ကြော်ငြာစာအမှတ် (၂၉/၂၀၁၇) ဖြင့် ပြင်ဆင်ဖွဲ့စည်းခဲ့သည့် ပြည်သူတို့၏ တိုင်ကြားစာဆိုင်ရာကော်မတီ အဖွဲ့ဝင်ဖြစ်သူ တပ်မတော်သား အမျိုးသားလွှတ်တော်ကိုယ်စားလှယ် ဗိုလ်မှူးကြီး ကောင်းကျော် အစား ဗိုလ်မှူးချုပ် နေမျိုးအောင် အား အစားထိုးပြင်ဆင်ဖွဲ့စည်းလိုက်သည်။

(ပုံ) မန်းဝင်းခိုင်သန်း

ဥက္ကဋ္ဌ

အမျိုးသားလွှတ်တော်

ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်

ပြည်ထောင်စုတရားလွှတ်တော်ချုပ်**အမိန့်ကြော်ငြာစာအမှတ် (၆၉/၂၀၂၀)**
 ၁၃၈၁ ခုနှစ်၊ ပြာသိုလပြည့်ကျော် ၁၃ ရက်
 (၂၀၂၀ ပြည့်နှစ်၊ ဇန်နဝါရီလ ၂၂ ရက်)

ပြည်ထောင်စုတရားလွှတ်တော်ချုပ်သည် ပြည်ထောင်စုတရားစီရင်ရေးဥပဒေပုဒ်မ ၆၄ နှင့်အညီ အောက်ဖော်ပြပါ ဒုတိယတန်းရာဇဝတ်အာဏာရ မြို့နယ်တရားသူကြီးနှင့် တွဲဖက်မြို့နယ်တရားသူကြီး များအား ပထမတန်းရာဇဝတ်အာဏာနှင့် ရာဇဝတ်ကျင့်ထုံးဥပဒေပုဒ်မ ၁၀၈၊ ၁၁၀၊ ၁၄၃၊ ၁၈၆၊ ၁၉၀၊ ၁၉၂၊ ၂၆၀၊ ၄၀၇၊ ၅၂၄ တို့အရ စစ်ဆေးနိုင်သည့် ရာဇဝတ်အာဏာအပ်နှင်းလိုက်သည်-

အမှတ်	အမည်နှင့် စဉ် ကိုယ်ပိုင်အမှတ်	တာဝန်ထမ်းဆောင်သည့် မြို့နယ်တရားရုံး
၁။	ဦးဝေလင်းထွန်း တ/၂၉၉၄	ပဲခူး ပဲခူးတိုင်းဒေသကြီး
၂။	ဒေါ်ချမ်းမြေ့မွန် တ/၃၁၈၈	မလှိုင် မန္တလေးတိုင်းဒေသကြီး
၃။	ဒေါ်ထက်နန္ဒာအောင် တ/၃၄၀၆	ကျောက်ဆည် မန္တလေးတိုင်းဒေသကြီး
၄။	ဒေါ်ဇင်ဦးပြည့်စုံ တ/၃၄၆၇	ကျောက်ဆည် မန္တလေးတိုင်းဒေသကြီး
၅။	ဦးချစ်ဝိုင်းမော် တ/၃၄၇၂	မိုင်းရယ် ရှမ်းပြည်နယ်
၆။	ဒေါ်မြစိန် တ/၃၄၉၆	ဖယ်ခုံ ရှမ်းပြည်နယ်
၇။	ဦးဘိုကျော်ဆန်း တ/၃၅၀၆	မြိုင် မကွေးတိုင်းဒေသကြီး

ထွန်းထွန်းဦး

 ပြည်ထောင်စုတရားသူကြီးချုပ်
 ပြည်ထောင်စုတရားလွှတ်တော်ချုပ်

ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်
ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်

ကြေညာချက်အမှတ် (၃၄/၂၀၂၀)

၁၃၈၁ ခုနှစ်၊ တပို့တွဲလဆန်း ၃ ရက်
(၂၀၂၀ ပြည့်နှစ်၊ ဇန်နဝါရီလ ၂၇ ရက်)

တပ်မတော်သား ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ခြောက်ဦး အစားထိုးပြောင်းလဲခြင်း

၂၀၁၅ ခုနှစ်၊ နိုဝင်ဘာလ ၈ ရက်နေ့တွင်ကျင်းပခဲ့သည့် ဒုတိယအကြိမ် ပါတီစုံဒီမိုကရေစီ အထွေထွေ ရွေးကောက်ပွဲတွင် တပ်မတော်ကာကွယ်ရေးဦးစီးချုပ်က အမည်စာရင်းတင်သွင်းထားသော တပ်မတော်သား ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ခြောက်ဦးကို အမည်စာရင်းပြောင်းလဲလိုကြောင်း ပြည်သူ့လွှတ်တော် ရွေးကောက်ပွဲဥပဒေပုဒ်မ ၃၃ နှင့်အညီ အကြောင်းကြားချက်အရ ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်က စိစစ်ပြီး ၂၀၁၆ ခုနှစ်၊ ဇန်နဝါရီလ ၁၈ ရက်စွဲပါ ကော်မရှင်၏ကြေညာချက်အမှတ် (၁/၂၀၁၆)၊ ၂၀၁၇ ခုနှစ်၊ မေလ ၁၆ ရက်စွဲပါ ကော်မရှင်၏ ကြေညာချက်အမှတ် (၈/၂၀၁၇) နှင့် ၂၀၁၈ ခုနှစ်၊ မေလ ၁၅ ရက်စွဲပါ ကော်မရှင်၏ ကြေညာချက်အမှတ် (၆၁/၂၀၁၈) တို့တွင် ဖော်ပြထားသည့် အောက်ဖော်ပြပါ တပ်မတော်သား ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ခြောက်ဦးအား ယှဉ်တွဲပါအတိုင်း အစားထိုးပြောင်းလဲလိုက်သည်-

- | | |
|--|---|
| (၁) ကြည်း ၂၄၉၂၀
ဒုတိယဗိုလ်မှူးကြီး ကျော်ဇေယျ | အစား ကြည်း ၂၀၁၇၇
ဗိုလ်မှူးချုပ် ဝင်းမိုး |
| (၂) ကြည်း ၂၈၁၆၁
ဒုတိယဗိုလ်မှူးကြီး ဇော်ထွန်းဦး | အစား ကြည်း ၂၀၃၃၁
ဗိုလ်မှူးချုပ် သက်ထွန်းအောင် |
| (၃) ကြည်း ၃၁၂၂၅
ဒုတိယဗိုလ်မှူးကြီး အောင်ဇင်မင်း | အစား ကြည်း ၂၁၃၄၉
ဗိုလ်မှူးကြီး ကျော်ကျော်မင်း |
| (၄) ကြည်း ၂၄၂၁၈
ဗိုလ်မှူး စိန်ထွန်း | အစား ကြည်း ၂၃၇၀၈
ဗိုလ်မှူးကြီး အေးလွင် |
| (၅) ကြည်း ၂၀၃၁၃
ဗိုလ်မှူး သန်းဝင်း | အစား ကြည်း ၂၃၇၁၂
ဗိုလ်မှူးကြီး အောင်ကျော်မျိုး |
| (၆) ကြည်း ၃၀၁၀၅
ဗိုလ်မှူး ဇင်မျိုးလတ် | အစား ရေ ၁၃၆၉
ဗိုလ်မှူးချုပ် အောင်ဇော်လှိုင် |

လှသိန်း

ဥက္ကဋ္ဌ

ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်

ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်
ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်

ကြေညာချက်အမှတ် (၃၅/၂၀၂၀)

၁၃၈၁ ခုနှစ်၊ တပို့တွဲလဆန်း ၃ ရက်
(၂၀၂၀ ပြည့်နှစ်၊ ဇန်နဝါရီလ ၂၇ ရက်)

တပ်မတော်သား အမျိုးသားလွှတ်တော်ကိုယ်စားလှယ် လေးဦး အစားထိုးပြောင်းလဲခြင်း

၂၀၁၅ ခုနှစ်၊ နိုဝင်ဘာလ ၈ ရက်နေ့တွင်ကျင်းပခဲ့သည့် ဒုတိယအကြိမ် ပါတီစုံဒီမိုကရေစီ အထွေထွေ ရွေးကောက်ပွဲတွင် တပ်မတော်ကာကွယ်ရေးဦးစီးချုပ်က အမည်စာရင်းတင်သွင်းထားသော တပ်မတော်သား အမျိုးသားလွှတ်တော်ကိုယ်စားလှယ် လေးဦးကို အမည်စာရင်းပြောင်းလဲလိုကြောင်း အမျိုးသားလွှတ်တော် ရွေးကောက်ပွဲဥပဒေပုဒ်မ ၃၃ နှင့်အညီ အကြောင်းကြားချက်အရ ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်က စိစစ်ပြီး ၂၀၁၆ ခုနှစ်၊ ဇန်နဝါရီလ ၁၈ ရက်စွဲပါ ကော်မရှင်၏ကြေညာချက်အမှတ် (၂/၂၀၁၆)၊ ၂၀၁၇ ခုနှစ်၊

အောက်တိုဘာလ ၃၀ ရက်စွဲပါ ကော်မရှင်၏ ကြေညာချက်အမှတ် (၂၅/၂၀၁၇) နှင့် ၂၀၁၈ ခုနှစ်၊ နိုဝင်ဘာလ ၆ ရက်စွဲပါ ကော်မရှင်၏ ကြေညာချက်အမှတ် (၁၆၈/၂၀၁၈) တို့တွင် ဖော်ပြထားသည့် အောက်ဖော်ပြပါ တပ်မတော်သား အမျိုးသားလွှတ်တော်ကိုယ်စားလှယ် လေးဦးတို့အား ယှဉ်တွဲပါအတိုင်း အစားထိုးပြောင်းလဲလိုက်သည်-

(၁) ကြည်း ၃၃၅၂၀ ဗိုလ်မှူး ကျော်မိုးသွင်	အစား လေ ၁၉၁၄ ဗိုလ်မှူးချုပ် ဇော်မြင့်စန်း
(၂) ကြည်း ၃၁၇၇၄ ဒုတိယဗိုလ်မှူးကြီး တင်ထွန်းအောင်	အစား ကြည်း ၂၀၈၀၈ ဗိုလ်မှူးချုပ် နေမျိုးအောင်
(၃) ကြည်း ၄၂၅၄၈ ဗိုလ်မှူး ဇာနည်ထက်အောင်	အစား ကြည်း ၄၅၄၅၄ ဗိုလ်မှူး ဝင်းမင်းထွန်း
(၄) ကြည်း ၂၃၀၄၈ ဗိုလ်မှူး ဇေန်	အစား ကြည်း ၃၉၂၂၁ ဗိုလ်မှူး ဇော်ထွန်း

လှသိန်း

ဥက္ကဋ္ဌ

ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်

ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်
ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်
ကြေညာချက်အမှတ် (၃၆/၂၀၂၀)
၁၃၈၁ ခုနှစ်၊ တပို့တွဲလဆန်း ၃ ရက်
(၂၀၂၀ ပြည့်နှစ်၊ ဇန်နဝါရီလ ၂၇ ရက်)

တပ်မတော်သား တိုင်းဒေသကြီးလွှတ်တော် သို့မဟုတ် ပြည်နယ်လွှတ်တော်ကိုယ်စားလှယ်
ခုနစ်ဦး အစားထိုးပြောင်းလဲခြင်း

၂၀၁၅ ခုနှစ်၊ နိုဝင်ဘာလ ၈ ရက်နေ့တွင်ကျင်းပခဲ့သည့် ဒုတိယအကြိမ် ပါတီစုံဒီမိုကရေစီ အထွေထွေ ရွေးကောက်ပွဲတွင် တပ်မတော်ကာကွယ်ရေးဦးစီးချုပ်က အမည်စာရင်းတင်သွင်းထားသော တပ်မတော်သား တိုင်းဒေသကြီးလွှတ်တော် သို့မဟုတ် ပြည်နယ်လွှတ်တော်ကိုယ်စားလှယ် ခုနစ်ဦးကို အမည်စာရင်းပြောင်းလဲ လိုကြောင်း တိုင်းဒေသကြီးလွှတ်တော် သို့မဟုတ် ပြည်နယ်လွှတ်တော် ရွေးကောက်ပွဲပဒေပုဒ်မ ၃၃ နှင့်အညီ အကြောင်းကြားချက်အရ ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်က စိစစ်ပြီး ၂၀၁၇ ခုနှစ်၊ အောက်တိုဘာလ ၃၀ ရက်စွဲပါ ကော်မရှင်၏ကြေညာချက်အမှတ် (၂၆/၂၀၁၇)၊ ၂၀၁၇ ခုနှစ်၊ နိုဝင်ဘာလ ၁ ရက်စွဲပါ ကော်မရှင်၏ ကြေညာချက်အမှတ် (၂၇/၂၀၁၇)၊ ၂၀၁၈ ခုနှစ်၊ မေလ ၁၅ ရက်စွဲပါ ကော်မရှင်၏ ကြေညာချက်အမှတ် (၆၃/၂၀၁၈) နှင့် ၂၀၁၈ ခုနှစ်၊ နိုဝင်ဘာလ ၆ ရက်စွဲပါ ကော်မရှင်၏ ကြေညာချက် အမှတ် (၁၆၉/၂၀၁၈) တို့တွင် ဖော်ပြထားသည့် အောက်ဖော်ပြပါ တပ်မတော်သား တိုင်းဒေသကြီးလွှတ်တော် သို့မဟုတ် ပြည်နယ်လွှတ်တော်ကိုယ်စားလှယ် ခုနစ်ဦးတို့အား ယှဉ်တွဲပါအတိုင်း အစားထိုးပြောင်းလဲလိုက်သည်-

ချင်းပြည်နယ်လွှတ်တော်

(၁) ကြည်း ၆၆၅၉၀ ဗိုလ်ကြီး အောင်ကျော်သက်	အစား ကြည်း ၄၈၁၈၀ ဗိုလ်ကြီး ခိုင်လွင်ထူး
--	--

စစ်ကိုင်းတိုင်းဒေသကြီးလွှတ်တော်

(၂) ကြည်း ၄၈၁၉၅ ဗိုလ်ကြီး ရဲမွန်ကျော်	အစား ကြည်း ၆၆၂၃၈ ဗိုလ်ကြီး ဇင်ကိုမောင်
--	---

တနင်္သာရီတိုင်းဒေသကြီးလွှတ်တော်(၃) ကြည်း ၄၈၇၄၆
ဗိုလ်ကြီး ကျော်စွာဝင်းအစား ကြည်း ၄၈၇၉၇
ဗိုလ်ကြီး ညီညီဇော်(၄) ကြည်း ၆၆၁၈၃
ဗိုလ်ကြီး ဝေမိုးနောင်အစား ကြည်း ၄၈၄၄၈
ဗိုလ်ကြီး ကျော်စည်သူ**မန္တလေးတိုင်းဒေသကြီးလွှတ်တော်**(၅) ကြည်း ၃၆၄၃၀
ဗိုလ်မှူး ဖြိုးသီဟကျော်အစား ကြည်း ၄၂၃၈၁
ဗိုလ်မှူး ဇော်မျိုးဝေ**မွန်ပြည်နယ်လွှတ်တော်**(၆) ရေ ၄၁၉၂
ဗိုလ်မှူး မြတ်သူရခိုင်အစား ရေ ၄၂၄၃
ဗိုလ်မှူး ဝေလင်းအောင်**ရှမ်းပြည်နယ်လွှတ်တော်**(၇) ကြည်း ၃၄၇၀၆
ဗိုလ်မှူး ဆန်းလင်းကြည်အစား ကြည်း ၃၉၁၃၂
ဗိုလ်မှူး ဆန်းလင်းထွန်း

လှသိန်း

ဥက္ကဋ္ဌ

ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်

ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်
ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်

ကြေညာချက်အမှတ် (၃၇/၂၀၂၀)

၁၃၈၁ ခုနှစ်၊ တပို့တွဲလဆန်း ၅ ရက်
(၂၀၂၀ ပြည့်နှစ်၊ ဇန်နဝါရီလ ၂၉ ရက်)

မြို့နယ်ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲတွင် အဖွဲ့ဝင်တစ်ဦး အစားထိုးတာဝန်ပေးအပ်ခြင်း

ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်သည် ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်ဥပဒေပုဒ်မ ၁၀ (ဂ) အရ အပ်နှင်းထားသော လုပ်ပိုင်ခွင့်များကိုကျင့်သုံး၍ ဒေါ်လဲ့လဲ့ဝင်း ကို ရန်ကုန်တိုင်းဒေသကြီး၊ ကော့မှူးမြို့နယ် ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲတွင် အဖွဲ့ဝင် (၁) အဖြစ် စတင်တာဝန်ထမ်းဆောင်သည့် နေ့မှစ၍ တာဝန်ပေးအပ်လိုက်သည်။

လှသိန်း

ဥက္ကဋ္ဌ

ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်

ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်
ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်

ကြေညာချက်အမှတ် (၃၈/၂၀၂၀)

၁၃၈၁ ခုနှစ်၊ တပို့တွဲလဆန်း ၅ ရက်
(၂၀၂၀ ပြည့်နှစ်၊ ဇန်နဝါရီလ ၂၉ ရက်)

မြို့နယ်ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲတွင် အဖွဲ့ဝင်နှစ်ဦး အစားထိုးတာဝန်ပေးအပ်ခြင်း

ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်သည် ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်ဥပဒေပုဒ်မ ၁၀ (ဂ) အရ အပ်နှင်းထားသော လုပ်ပိုင်ခွင့်များကိုကျင့်သုံး၍ ရန်ကုန်တိုင်းဒေသကြီး၊ မရမ်းကုန်းမြို့နယ်

ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲတွင် အဖွဲ့ဝင်များအဖြစ် အောက်ဖော်ပြပါပုဂ္ဂိုလ်များကို စတင်တာဝန်
ထမ်းဆောင်သည့်နေ့မှစ၍ တာဝန်ပေးအပ်လိုက်သည်-

စဉ်	အမည်	တာဝန်
(၁)	ဦးဉာဏ်ဝင်း	အဖွဲ့ဝင် (၃)
(၂)	ဒေါ်ခင်မိမိ	အဖွဲ့ဝင် (၄)

လှသိန်း

ဥက္ကဋ္ဌ

ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်

ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်
ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်
ကြေညာချက်အမှတ် (၃၉/၂၀၂၀)
၁၃၈၁ ခုနှစ်၊ တပို့တွဲလဆန်း ၅ ရက်
(၂၀၂၀ ပြည့်နှစ်၊ ဇန်နဝါရီလ ၂၉ ရက်)

မြို့နယ်ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲတွင် အဖွဲ့ဝင်တစ်ဦး အစားထိုးတာဝန်ပေးအပ်ခြင်း

ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်သည် ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်ဥပဒေပုဒ်မ
၁၀ (ဂ) အရ အပ်နှင်းထားသော လုပ်ပိုင်ခွင့်များကိုကျင့်သုံး၍ ဦးရွှေခင် ကို ကရင်ပြည်နယ်၊ ဘားအံမြို့နယ်
ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲတွင် အဖွဲ့ဝင် (၅) အဖြစ် စတင်တာဝန်ထမ်းဆောင်သည့် နေ့မှစ၍
တာဝန်ပေးအပ်လိုက်သည်။

လှသိန်း

ဥက္ကဋ္ဌ

ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်

ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်
အာဖရိကဝက်အပြင်းဖျားရောဂါ ကာကွယ်ထိန်းချုပ်ရေး ဗဟိုကြီးကြပ်မှုကော်မတီ
အမိန့်ကြော်ငြာစာအမှတ် (၀၃/၂၀၂၀)
နေပြည်တော်၊ ၁၃၈၁ ခုနှစ်၊ ပြာသိုလဆန်း ၈ ရက်
(၂၀၂၀ ပြည့်နှစ်၊ ဇန်နဝါရီလ ၂ ရက်)

အာဖရိကဝက်အပြင်းဖျားရောဂါ ကာကွယ်ထိန်းချုပ်ရေး ဗဟိုကြီးကြပ်မှုကော်မတီသည် အာဖရိက
ဝက်အပြင်းဖျားရောဂါ ကူးစက်ပျံ့နှံ့ခြင်း မရှိစေရေး ကြိုတင်ကာကွယ်မှုများဆောင်ရွက်နိုင်ရန်နှင့် ရောဂါ
ထိန်းချုပ်မှုလုပ်ငန်းများ ဆောင်ရွက်နိုင်ရန် တိုင်းဒေသကြီး သို့မဟုတ် ပြည်နယ်၊ နေပြည်တော်ကောင်စီနယ်မြေ၊
ခရိုင်၊ မြို့နယ် အာဖရိကဝက်အပြင်းဖျားရောဂါ ကာကွယ်ထိန်းချုပ်ရေးကော်မတီ များကို အောက်ပါအတိုင်း
ဖွဲ့စည်းတာဝန်ပေးအပ်လိုက်သည်-

တိုင်းဒေသကြီး သို့မဟုတ် ပြည်နယ်၊ နေပြည်တော်ကောင်စီနယ်မြေအဆင့် ရောဂါကာကွယ်ထိန်းချုပ်ရေးကော်မတီ

(က) တိုင်းဒေသကြီး/ပြည်နယ် တိုင်းဒေသကြီး/ပြည်နယ် အစိုးရအဖွဲ့ ဥက္ကဋ္ဌ
အစိုးရအဖွဲ့မှ တာဝန်ပေးအပ်သူ

(ခ) တိုင်းဒေသကြီး/ပြည်နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန အဖွဲ့ဝင်
အုပ်ချုပ်ရေးမှူး ပြည်ထောင်စုအစိုးရအဖွဲ့ရုံးဝန်ကြီးဌာန

(ဂ) တိုင်းဒေသကြီး/ပြည်နယ် ရဲတပ်ဖွဲ့မှူး	မြန်မာနိုင်ငံရဲတပ်ဖွဲ့ ပြည်ထဲရေးဝန်ကြီးဌာန	အဖွဲ့ဝင်
(ဃ) တိုင်းဒေသကြီး/ပြည်နယ် ဦးစီးဌာနမှူး	ပြည်သူ့ကျန်းမာရေးဦးစီးဌာန ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာန	အဖွဲ့ဝင်
(င) ဥက္ကဋ္ဌ	တိုင်းဒေသကြီး/ပြည်နယ် မွေးမြူရေးလုပ်ငန်းအဖွဲ့ချုပ်	အဖွဲ့ဝင်
(စ) တိုင်းဒေသကြီး/ပြည်နယ် ဦးစီးဌာနမှူး	စားသုံးသူရေးရာဦးစီးဌာန စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန	အဖွဲ့ဝင်
(ဆ) တိုင်းဒေသကြီး/ပြည်နယ် ဦးစီးဌာနမှူး	အကောက်ခွန်ဦးစီးဌာန စီမံကိန်းနှင့် ဘဏ္ဍာရေးဝန်ကြီးဌာန	အဖွဲ့ဝင်
(ဇ) တိုင်းဒေသကြီး/ပြည်နယ် ဦးစီးဌာနမှူး	လူဝင်မှုကြီးကြပ်ရေးဦးစီးဌာန အလုပ်သမား၊ လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာန	အဖွဲ့ဝင်
(စ၂) တိုင်းဒေသကြီး/ပြည်နယ် ဦးစီးဌာနမှူး	သစ်တောဦးစီးဌာန သယံဇာတနှင့် သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေးဝန်ကြီးဌာန	အဖွဲ့ဝင်
(ည) ကိုယ်စားလှယ်တစ်ဦး	တိုင်းဒေသကြီး/ပြည်နယ် စည်ပင်သာယာရေးကော်မတီ	တွဲဖက်
(ဋ) တိုင်းဒေသကြီး/ပြည်နယ် ဦးစီးဌာနမှူး	မွေးမြူရေးနှင့် ကုသရေးဦးစီးဌာန စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန	အတွင်းရေးမှူး
ခရိုင် အာဖရိကဝက်အပြင်းဖျားရောဂါ ကာကွယ်ထိန်းချုပ်ရေးကော်မတီ		
(က) ခရိုင်အုပ်ချုပ်ရေးမှူး	အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန ပြည်ထဲရေးဝန်ကြီးဌာန	ဥက္ကဋ္ဌ
(ခ) ခရိုင်ရဲတပ်ဖွဲ့မှူး	မြန်မာနိုင်ငံရဲတပ်ဖွဲ့ ပြည်ထဲရေးဝန်ကြီးဌာန	အဖွဲ့ဝင်
(ဂ) ကိုယ်စားလှယ်တစ်ဦး	ခရိုင် စည်ပင်သာယာရေးကော်မတီ	အဖွဲ့ဝင်
(ဃ) ခရိုင်ဦးစီးမှူး	ပြည်သူ့ကျန်းမာရေးဦးစီးဌာန ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာန	အဖွဲ့ဝင်
(င) ခရိုင်ဦးစီးမှူး	စားသုံးသူရေးရာဦးစီးဌာန စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန	အဖွဲ့ဝင်
(စ) ဥက္ကဋ္ဌ	ခရိုင် မွေးမြူရေးလုပ်ငန်းအဖွဲ့ချုပ်	အဖွဲ့ဝင်
(ဆ) ခရိုင်ဦးစီးမှူး	အကောက်ခွန်ဦးစီးဌာန စီမံကိန်းနှင့် ဘဏ္ဍာရေးဝန်ကြီးဌာန	အဖွဲ့ဝင်
(ဇ) ခရိုင်ဦးစီးမှူး	လူဝင်မှုကြီးကြပ်ရေးဦးစီးဌာန အလုပ်သမား၊ လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာန	အဖွဲ့ဝင်
(စ၂) ခရိုင်ဦးစီးမှူး	သစ်တောဦးစီးဌာန သယံဇာတနှင့် သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေးဝန်ကြီးဌာန	အဖွဲ့ဝင်

(ည) ခရိုင်ဦးစီးမှူး	မွေးမြူရေးနှင့် ကုသရေးဦးစီးဌာန စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန	အတွင်းရေးမှူး
မြို့နယ် အာဖရိကဝက်အပြင်းဖျားရောဂါ ကာကွယ်ထိန်းချုပ်ရေးကော်မတီ ဖွဲ့စည်းမှု		
(က) မြို့နယ်အုပ်ချုပ်ရေးမှူး	အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန ပြည်ထောင်စုအစိုးရအဖွဲ့ရုံးဝန်ကြီးဌာန	ဥက္ကဋ္ဌ
(ခ) မြို့နယ်ရဲတပ်ဖွဲ့မှူး	မြန်မာနိုင်ငံရဲတပ်ဖွဲ့ ပြည်ထဲရေးဝန်ကြီးဌာန	အဖွဲ့ဝင်
(ဂ) ဥက္ကဋ္ဌ	မြို့နယ် စည်ပင်သာယာရေးကော်မတီ	အဖွဲ့ဝင်
(ဃ) မြို့နယ်ဦးစီးမှူး	ပြည်သူ့ကျန်းမာရေးဦးစီးဌာန ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာန	အဖွဲ့ဝင်
(င) မြို့နယ်ဦးစီးမှူး	စားသုံးသူရေးရာဦးစီးဌာန စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန	အဖွဲ့ဝင်
(စ) ဥက္ကဋ္ဌ	မြို့နယ် မွေးမြူရေးလုပ်ငန်းအဖွဲ့ချုပ်	အဖွဲ့ဝင်
(ဆ) မြို့နယ်ဦးစီးမှူး	အကောက်ခွန်ဦးစီးဌာန စီမံကိန်းနှင့် ဘဏ္ဍာရေးဝန်ကြီးဌာန	အဖွဲ့ဝင်
(ဇ) မြို့နယ်ဦးစီးမှူး	လူဝင်မှုကြီးကြပ်ရေးဦးစီးဌာန အလုပ်သမား၊ လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာန	အဖွဲ့ဝင်
(ဈ) မြို့နယ်ဦးစီးမှူး	သစ်တောဦးစီးဌာန သယံဇာတနှင့် သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေးဝန်ကြီးဌာန	အဖွဲ့ဝင်
(ည) မြို့နယ်ဦးစီးဌာနမှူး	မွေးမြူရေးနှင့် ကုသရေးဦးစီးဌာန စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန	အတွင်းရေးမှူး

တိုင်းဒေသကြီး/ပြည်နယ်၊ နေပြည်တော်ကောင်စီနယ်မြေအဆင့်၊ ခရိုင်အဆင့်၊ မြို့နယ်အဆင့်
ရောဂါကာကွယ်ထိန်းချုပ်ရေးကော်မတီများ၏ လုပ်ငန်းတာဝန်များမှာ အောက်ပါအတိုင်းဖြစ်ပါသည်-

- (က) တရားမဝင် ဝင်ရောက်သောဝက်နှင့် ဝက်ထွက်ပစ္စည်းများ ကန့်သတ်တားဆီးရန်၊
- (ခ) အာဖရိကဝက်အပြင်းဖျားရောဂါကာကွယ်ရေးအတွက် ဌာနဆိုင်ရာများ ပေါင်းစပ်ညှိနှိုင်းဆောင်ရွက်ရန်၊
- (ဂ) နယ်စပ်စစ်ဆေးရေးဂိတ်များတွင် လိုအပ်သောစစ်ဆေးမှုများပြုလုပ်နိုင်ရန် စီမံဆောင်ရွက်ပေးရန်၊
- (ဃ) လုပ်ငန်းအခက်အခဲများအား ပေါင်းစပ်ညှိနှိုင်းပေးရန်၊
- (င) သံသယဖြစ်ဖွယ် ရောဂါစတင်ဖြစ်ပေါ်ရာနေရာတွင် ရောဂါစူးစမ်းမှုဆိုင်ရာ သတင်းအချက်အလက်များကို အာဖရိကဝက်အပြင်းဖျားရောဂါ ကာကွယ်ထိန်းချုပ်ရေး ဗဟိုကြီးကြပ်မှုကော်မတီ သို့ တင်ပြဆောင်ရွက်ရန်၊
- (စ) ကူးစက်ရောဂါထိန်းချုပ်ရေးအတွက် လိုအပ်သော လုပ်ငန်းများအကောင်အထည်ဖော်ဆောင်ရွက်ရေး သက်ဆိုင်ရာအဖွဲ့အစည်းများကို ဖိတ်ကြားဆွေးနွေးညှိနှိုင်းမှုများဆောင်ရွက်ရန်၊
- (ဆ) ဌာန၏ ရောဂါကာကွယ်ထိန်းချုပ်ခြင်း လုပ်ထုံးလုပ်နည်းများနှင့်အညီ ဆောင်ရွက်နိုင်ရေး ပူးပေါင်းဆောင်ရွက်ရန်။

ဥက္ကဋ္ဌ

အာဖရိကဝက်အပြင်းဖျားရောဂါ ကာကွယ်ထိန်းချုပ်ရေး ဗဟိုကြီးကြပ်မှုကော်မတီ

ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်

ခရီးသွားလုပ်ငန်းကော်မတီ**အမိန့်ကြော်ငြာစာအမှတ် (၁/၂၀၂၀)**

၁၃၈၁ ခုနှစ်၊ တပို့တွဲလဆန်း ၆ ရက်

(၂၀၂၀ ပြည့်နှစ်၊ ဇန်နဝါရီလ ၃၀ ရက်)

တနင်္သာရီတိုင်းဒေသကြီး ဒေသဆိုင်ရာ ခရီးသွားလုပ်ငန်းကော်မတီတွင်**အဖွဲ့ဝင်များ အစားထိုးပြင်ဆင် ဖွဲ့စည်းခြင်း**

ခရီးသွားလုပ်ငန်းကော်မတီ၏ ၂၀၁၉ ခုနှစ်၊ ဧပြီလ ၁၂ ရက်စွဲပါ အမိန့်ကြော်ငြာစာအမှတ် ၁၂/၂၀၁၉ ဖြင့် ဖွဲ့စည်းခဲ့သည့် တနင်္သာရီတိုင်းဒေသကြီး ဒေသဆိုင်ရာ ခရီးသွားလုပ်ငန်းကော်မတီတွင် အဖွဲ့ဝင် လယ်ယာမြေ စီမံခန့်ခွဲရေးနှင့် စာရင်းအင်းဦးစီးဌာန၊ တိုင်းဦးစီးမှူး ဦးသိန်းကျော် အစား လယ်ယာမြေစီမံခန့်ခွဲရေးနှင့် စာရင်းအင်းဦးစီးဌာန၊ တိုင်းဦးစီးမှူး ဦးမြင့်သိန်း အားလည်းကောင်း၊ အဖွဲ့ဝင် ပြည်တွင်းအခွန်များဦးစီးဌာန၊ တိုင်းဦးစီးမှူး ဦးကျော်ရဲထွန်း အစား ပြည်တွင်းအခွန်များဦးစီးဌာန၊ တိုင်းဦးစီးမှူး ဦးနေလင်းစိုး အားလည်းကောင်း အဖွဲ့ဝင်အဖြစ် အစားထိုးပြင်ဆင်ဖွဲ့စည်းလိုက်သည်။

အုန်းမောင်

ဥက္ကဋ္ဌ

ခရီးသွားလုပ်ငန်းကော်မတီ

ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်အစိုးရ

နိုင်ငံခြားရေးဝန်ကြီးဌာန

နေပြည်တော်၊ ၁၃၈၁ ခုနှစ်၊ ပြာသိုလပြည့်ကျော် ၁၅ ရက်

(၂၀၂၀ ပြည့်နှစ်၊ ဇန်နဝါရီလ ၂၄ ရက်)

စီးပွားရေးသံမှူးများအဖြစ် တွဲဖက်တာဝန်ထမ်းဆောင်စေခြင်း

ပြည်ထောင်စုအစိုးရအဖွဲ့၏ ၂၀၁၉ ခုနှစ်၊ ဒီဇင်ဘာလ ၂၇ ရက်စွဲပါ စာအမှတ် ၂၇/၁၆၈/ အဖရ (၂၄/၂၀၁၉) ရည်ညွှန်းချက်အရ-

အမှတ် ၄၀/၂၀၂၀ ။ စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာနမှ ဒုတိယညွှန်ကြားရေးမှူး ဦးကျော်ဆန်း အား မြန်မာသံရုံး၊ ပရိတိုးရီးယားမြို့တွင် စီးပွားရေးသံမှူး (Economic Attache') အဖြစ် တာဝန်ထမ်းဆောင်ရန် တွဲဖက်ခန့်ထားလိုက်သည်။

အမှတ် ၄၁/၂၀၂၀ ။ စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာနမှ ဒုတိယညွှန်ကြားရေးမှူး ဒေါ်သီတာဌေးဝင်း အား မြန်မာသံရုံး၊ ဘာလင်မြို့တွင် စီးပွားရေးသံမှူး (Economic Attache') အဖြစ် တာဝန်ထမ်းဆောင်ရန် တွဲဖက်ခန့်ထားလိုက်သည်။

အမှတ် ၄၂/၂၀၂၀ ။ စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာနမှ လက်ထောက် ညွှန်ကြားရေးမှူး ဦးထွန်းအောင်ဇော် အား မြန်မာသံရုံး၊ ဘရာဇီးလျားမြို့တွင် စီးပွားရေးသံမှူး (Economic Attache') အဖြစ် တာဝန်ထမ်းဆောင်ရန် တွဲဖက်ခန့်ထားလိုက်သည်။

အမှတ် ၄၃/၂၀၂၀ ။ စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာနမှ လက်ထောက် ညွှန်ကြားရေးမှူး ဒေါ်ရှင်စောသူ အား မြန်မာသံရုံး၊ ကင်ဘာရာမြို့တွင် စီးပွားရေးသံမှူး (Economic Attache') အဖြစ် တာဝန်ထမ်းဆောင်ရန် တွဲဖက်ခန့်ထားလိုက်သည်။

အမှတ် ၄၄/၂၀၂၀ ။ စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာနမှ လက်ထောက် ညွှန်ကြားရေးမှူး ဒေါက်တာဝေရီလင်း အား မြန်မာကောင်စစ်ဝန်ချုပ်ရုံး၊ ကူမင်းမြို့တွင် စီးပွားရေးသံမှူး (Economic Attache') အဖြစ် တာဝန်ထမ်းဆောင်ရန် တွဲဖက်ခန့်ထားလိုက်သည်။

စီးပွားရေးသံမှူးအဖြစ် သွားရောက်တာဝန်ထမ်းဆောင်မည့် ဒုတိယညွှန်ကြားရေးမှူးများအား သံမှူးများအတွက် သတ်မှတ်ထားသည့် လစာနှင့် နိုင်ငံခြားစရိတ်များကိုလည်းကောင်း၊ လက်ထောက် ညွှန်ကြားရေးမှူးများအား ပထမအတွင်းဝန်များအတွက် သတ်မှတ်ထားသည့် လစာနှင့် နိုင်ငံခြားစရိတ်များကို လည်းကောင်း သက်ဆိုင်ရာမြန်မာသံရုံး၊ မြန်မာကောင်စစ်ဝန်ချုပ်ရုံးများတွင် စတင်တာဝန်ထမ်းဆောင်သည့် နေ့ရက်မှစတင်၍ ခံစားခွင့်ပြုလိုက်သည်။

ပြည်ထောင်စုဝန်ကြီး (ကိုယ်စား)
အောင်စိုးဝင်း၊ ညွှန်ကြားရေးမှူးချုပ်
ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်အစိုးရ
နိုင်ငံခြားရေးဝန်ကြီးဌာန

ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်အစိုးရ
ပြည်ထောင်စုအစိုးရအဖွဲ့ရုံးဝန်ကြီးဌာန
(ဝန်ကြီးရုံး)

အမိန့်ကြော်ငြာစာအမှတ် (၀၃၉/၂၀၂၀)

နေပြည်တော်၊ ၁၃၈၁ ခုနှစ်၊ ပြာသိုလပြည့်ကျော် ၁၅ ရက်
(၂၀၂၀ ပြည့်နှစ်၊ ဇန်နဝါရီလ ၂၄ ရက်)

ပြည်ထောင်စုအစိုးရအဖွဲ့ရုံးဝန်ကြီးဌာန၊ စီမံခန့်ခွဲရေးကော်မတီဖွဲ့စည်းခြင်း

၁။ ပြည်ထောင်စုအစိုးရအဖွဲ့ရုံးဝန်ကြီးဌာန၊ စီမံခန့်ခွဲရေးကော်မတီကို အောက်ဖော်ပြပါ ပုဂ္ဂိုလ်များဖြင့် ပြင်ဆင်ဖွဲ့စည်းလိုက်သည်-

- | | |
|--------------------------------------|---------------------|
| (က) ပြည်ထောင်စုဝန်ကြီး | ဥက္ကဋ္ဌ |
| ပြည်ထောင်စုအစိုးရအဖွဲ့ရုံးဝန်ကြီးဌာန | |
| (ခ) ဒုတိယဝန်ကြီး | ဒုတိယဥက္ကဋ္ဌ |
| ပြည်ထောင်စုအစိုးရအဖွဲ့ရုံးဝန်ကြီးဌာန | |
| (ဂ) အမြဲတမ်းအတွင်းဝန် | အဖွဲ့ဝင် |
| ပြည်ထောင်စုအစိုးရအဖွဲ့ရုံး | |
| (ဃ) ဒုတိယညွှန်ကြားရေးမှူးချုပ် (၁) | အဖွဲ့ဝင် |
| အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန | |
| (င) ဒုတိယညွှန်ကြားရေးမှူးချုပ် (၂) | အဖွဲ့ဝင် |
| အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန | |
| (စ) ညွှန်ကြားရေးမှူးချုပ် | အတွင်းရေးမှူး |
| အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန | |
| (ဆ) ဒုတိယအမြဲတမ်းအတွင်းဝန် | တွဲဖက်အတွင်းရေးမှူး |
| ပြည်ထောင်စုအစိုးရအဖွဲ့ရုံးဝန်ကြီးဌာန | |

၂။ ပြည်ထောင်စုအစိုးရအဖွဲ့ရုံးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီးရုံး၏ ၂၀၁၉ ခုနှစ်၊ ဇန်နဝါရီလ ၃၁ ရက်စွဲပါ အမိန့်ကြော်ငြာစာအမှတ် (၇/၂၀၁၉) အား ဤအမိန့်ကြော်ငြာစာဖြင့် လွှမ်းမိုးပယ်ဖျက်လိုက်သည်။

မင်းသူ
ပြည်ထောင်စုဝန်ကြီး
ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်အစိုးရ
ပြည်ထောင်စုအစိုးရအဖွဲ့ရုံးဝန်ကြီးဌာန

ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်အစိုးရ

ပြည်ထဲရေးဝန်ကြီးဌာန

(ဝန်ကြီးရုံး)

အမိန့်ကြော်ငြာစာအမှတ် (၈၉/၂၀၂၀)နေပြည်တော်၊ ၁၃၈၁ ခုနှစ်၊ ပြာသိုလပြည့်ကျော် ၇ ရက်
(၂၀၂၀ ပြည့်နှစ်၊ ဇန်နဝါရီလ ၁၆ ရက်)

မြန်မာနိုင်ငံရဲတပ်ဖွဲ့ဌာနချုပ်၊ ရဲချုပ်ရုံးအဖွဲ့မှ လ ၁၉၈၀၅၉ ရဲအုပ် ဇေယျာမင်း အား ဒုတိယရဲမှူး လစာနှုန်း (၂၇၅,၀၀၀-၄,၀၀၀-၂၉၅,၀၀၀) ရာထူးအဆင့်သို့ စတင်တာဝန်ထမ်းဆောင်သည့်နေ့မှစ၍ တိုးမြှင့်ခန့်ထားပြီး ရဲအရာရှိအမှတ် ရဲ ၆၈၃၀ သတ်မှတ်ကာ လက်ရှိ(ရုံးအဖွဲ့) ဌာပင် တာဝန်ချထားလိုက်သည်။

(ဝန်ကြီးရုံး)

အမိန့်ကြော်ငြာစာအမှတ် (၉၈/၂၀၂၀)နေပြည်တော်၊ ၁၃၈၁ ခုနှစ်၊ တပို့တွဲလဆန်း ၇ ရက်
(၂၀၂၀ ပြည့်နှစ်၊ ဇန်နဝါရီလ ၃၁ ရက်)

၁။ မြန်မာနိုင်ငံရဲတပ်ဖွဲ့၊ ကရင်ပြည်နယ်ရဲတပ်ဖွဲ့မှ ပြည်နယ်ရဲတပ်ဖွဲ့မှူး ရဲ ၁၅၈၀ ယာယီရဲမှူးချုပ် အောင်မြတ်မိုး အား သက်ပြည့်အငြိမ်းစားယူရန် ကြိုတင်ပြင်ဆင်ခွင့်ဖြစ်သည့် ၂၀၂၀ ပြည့်နှစ်၊ ဖေဖော်ဝါရီလ ၁၉ ရက်နေ့မှ ဇွန်လ ၁၈ ရက်နေ့အထိ (၄) လကို မူလအခြေခံနည်းဥပဒေအပိုဒ် ၈၆ (က) (၁) နှင့် နိုင်ငံ့ဝန်ထမ်းဥပဒေပုဒ်မ ၂၂ အရ အများပြည်သူအကျိုးငှာ ငြင်းပယ်လိုက်သည်။

၂။ ရဲ ၁၅၈၀ ယာယီရဲမှူးချုပ် အောင်မြတ်မိုး အား ငြင်းပယ်ထားသည့် အငြိမ်းစားယူရန် ကြိုတင်ပြင်ဆင်ခွင့် (၄) လကို အသက် (၆၀) နှစ်ပြည့်သည့် ၂၀၂၀ ပြည့်နှစ်၊ ဇွန်လ ၁၉ ရက်နေ့မှ အောက်တိုဘာလ ၁၈ ရက်နေ့အထိ နိုင်ငံ့ဝန်ထမ်းနည်းဥပဒေများအပိုဒ် ၈၁ အရ ခံစားခွင့်ပြုပြီး ခွင့်ကုန်ဆုံးသည့် ၂၀၂၀ ပြည့်နှစ်၊ အောက်တိုဘာလ ၁၉ ရက်နေ့မှစ၍ နိုင်ငံ့ဝန်ထမ်းဥပဒေပုဒ်မ ၅၆ (က) အရ သက်ပြည့်အငြိမ်းစား ခံစားခွင့်ပြုလိုက်သည်။

ဒုတိယဗိုလ်ချုပ်ကြီးကျော်ဆွေ
ပြည်ထောင်စုဝန်ကြီး
ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်အစိုးရ
ပြည်ထဲရေးဝန်ကြီးဌာန

ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်အစိုးရ

စီမံကိန်း၊ ဘဏ္ဍာရေးနှင့် စက်မှုဝန်ကြီးဌာန

(ပြည်ထောင်စုဝန်ကြီးရုံး)

အမိန့်ကြော်ငြာစာအမှတ် (၁၂/၂၀၂၀)နေပြည်တော်၊ ၁၃၈၁ ခုနှစ်၊ ပြာသိုလပြည့်ကျော် ၁၅ ရက်
(၂၀၂၀ ပြည့်နှစ်၊ ဇန်နဝါရီလ ၂၄ ရက်)

လွတ်လပ်သောကုန်သွယ်မှုနယ်မြေဆိုင်ရာ ကုန်စည်ကုန်သွယ်ရေးသဘောတူစာချုပ်များအရ
အာဆီယံနှင့် ဆွေးနွေးဖက်နိုင်ငံများ၏ ပင်ရင်းဒေသထွက်ကုန်များအပေါ်
အကောက်ခွန်သက်သာခွင့် လျှောက်ထားမှုဆိုင်ရာ အကောက်ခွန်လုပ်ထုံးလုပ်နည်းများ

စီမံကိန်း၊ ဘဏ္ဍာရေးနှင့် စက်မှုဝန်ကြီးဌာနသည် ပင်လယ်ရေကြောင်းအကောက်ခွန်အက်ဥပဒေပုဒ်မ ၂၀၄၊ ပုဒ်မခွဲ (ခ) အရ အပ်နှံထားသော လုပ်ပိုင်ခွင့်ကိုကျင့်သုံး၍ ဤလုပ်ထုံးလုပ်နည်းများကို ထုတ်ပြန် လိုက်သည်။

အခန်း (၁)**အမည်၊ အကျိုးသက်ရောက်ခြင်းနှင့် အဓိပ္ပာယ်ဖော်ပြချက်**

၁။ (က) ဤလုပ်ထုံးလုပ်နည်းများကို “လွတ်လပ်သောကုန်သွယ်မှုနယ်မြေဆိုင်ရာ ကုန်စည်ကုန်သွယ်ရေး သဘောတူစာချုပ်များအရ အာဆီယံနှင့် ဆွေးနွေးဖက် နိုင်ငံများ၏ ပင်ရင်းဒေသထွက်ကုန်များ အပေါ် အကောက်ခွန်သက်သာခွင့် လျှောက်ထားမှုဆိုင်ရာ အကောက်ခွန်လုပ်ထုံးလုပ်နည်းများ” ဟု ခေါ်တွင်စေရမည်။

(ခ) ဤလုပ်ထုံးလုပ်နည်းများသည် စတင်ထုတ်ပြန်သည့်နေ့မှစ၍ အကျိုးသက်ရောက်စေရမည်။

၂။ ဤလုပ်ထုံးလုပ်နည်းများတွင်ပါရှိသော အောက်ပါစကားရပ်များသည် ဖော်ပြပါအတိုင်း အဓိပ္ပာယ် သက်ရောက်စေရမည်-

(က) **ညွှန်ကြားရေးမှူးချုပ်** ဆိုသည်မှာ အကောက်ခွန်ဦးစီးဌာန၊ ညွှန်ကြားရေးမှူးချုပ်ကို ဆိုသည်။

(ခ) **ထုတ်ပေးပိုင်ခွင့်ရှိသည့်အဖွဲ့အစည်း (Issuing Authority)** ဆိုသည်မှာ ကုန်ပစ္စည်းတင်ပို့သည့် နိုင်ငံ၏ တည်ဆဲဥပဒေအရ ပင်ရင်းဒေသသက်သေခံလက်မှတ် ထုတ်ပေးပိုင်ခွင့်ရှိသည့် အဖွဲ့အစည်းကို ဆိုသည်။

(ဂ) **ပင်ရင်းဒေသသက်သေခံလက်မှတ်** ဆိုသည်မှာ လွတ်လပ်သောကုန်သွယ်မှုနယ်မြေဆိုင်ရာ သဘောတူညီချက်များနှင့်အညီ ကုန်ပစ္စည်းတင်ပို့သည့် နိုင်ငံ၏ ထုတ်ပေးပိုင်ခွင့်ရှိသည့် အဖွဲ့အစည်းက ထုတ်ပေးသော ပင်ရင်းဒေသ ထွက်ကုန်ဖြစ်ကြောင်း သက်သေခံလက်မှတ်ကို ဆိုသည်။

(ဃ) **ကုန်ပစ္စည်းတင်သွင်းသူ** ဆိုသည်မှာ မြန်မာနိုင်ငံ၏ တည်ဆဲဥပဒေများနှင့်အညီ ကုန်ပစ္စည်း တင်သွင်းခွင့်ရှိသူကို ဆိုသည်။

(င) **လွတ်လပ်သောကုန်သွယ်မှုနယ်မြေဆိုင်ရာ သဘောတူညီချက်** ဆိုသည်မှာ အာဆီယံ (၁၀) နိုင်ငံ အပါအဝင် ဆွေးနွေးဖက်နိုင်ငံများဖြစ်ကြသော တရုတ်၊ ဟောင်ကောင် (တရုတ်)၊ အိန္ဒိယ၊ ကိုရီးယား၊ ဂျပန်၊ ဩစတြေးလျနှင့် နယူးဇီလန်နိုင်ငံတို့အကြား အကောက်ခွန်သက်သာခွင့်ဆိုင်ရာ သဘောတူညီချက် များကို ဆိုသည်။

အခန်း (၂)**အကောက်ခွန်သက်သာခွင့် လျှောက်ထားခြင်း၊ လက်ခံစိစစ်ခြင်းနှင့် ခွင့်ပြုခြင်း**

၃။ ကုန်ပစ္စည်းတင်သွင်းသူသည် တင်သွင်းလာသော ကုန်ပစ္စည်းများအပေါ် လွတ်လပ်သော ကုန်သွယ်မှု နယ်မြေဆိုင်ရာ သဘောတူညီချက်များအရ အကောက်ခွန် သက်သာခွင့်ခံစားလိုပါက အကောက်ခွန်ဦးစီးဌာနသို့ သွင်းကုန်ကြေညာလွှာ တင်သွင်းချိန်တွင် အောက်ဖော်ပြပါ စာရွက်စာတမ်းများနှင့်အတူ တစ်ပါတည်း တင်ပြ လျှောက်ထားရမည်-

(က) လွတ်လပ်သောကုန်သွယ်မှုနယ်မြေဆိုင်ရာ သဘောတူညီချက်များအရ အကောက်ခွန် သက်သာခွင့် ပြုပါရန် ကုန်ပစ္စည်းတင်သွင်းသူ ကိုယ်တိုင်လျှောက်ထားသည့်လျှောက်လွှာ၊

(မြန်မာအလိုအလျောက် ကုန်စည်ရှင်းလင်းရေးစနစ် (Myanmar Automated Cargo Clearance System - MACCS) ဖြင့် အကောက်ခွန်ကြေညာလွှာ တင်သွင်းပါက လျှောက်လွှာမလိုသော်လည်း စနစ်၏ သွင်းကုန်ကြေညာလွှာတွင် လျှော့နှုန်းခံစားလိုသည့် သက်ဆိုင်ရာ လွတ်လပ်သောကုန်သွယ်မှု နယ်မြေဆိုင်ရာ သဘောတူညီချက်များအလိုက် ရွေးချယ်ရမည်။)

(ခ) ပင်ရင်းဒေသသက်သေခံလက်မှတ်မူရင်း (Original Certificate of Origin-CO)

(ဂ) သင်္ဘောကုန်တင်တန်ဆာမူရင်း (Original Bill of Lading) သို့မဟုတ် လေကြောင်းကုန်တင် တန်ဆာမူရင်း (Original Airway Bill) သို့မဟုတ် ယာဉ်ပေါ်ပါ ကုန်ပစ္စည်းစာရင်းမူရင်း (Original Truck Note or Original Cargo Receipt)

(ဃ) ကုန်တန်ဖိုးစာရင်းမူရင်း (Original Invoice)

(င) ကုန်ထုပ်ပိုးစာရင်းမူရင်း (Original Packing List)

(စ) သွင်းကုန်လိုင်စင် လိုအပ်သည့် ကုန်ပစ္စည်းများအတွက် သွင်းကုန်လိုင်စင်မူရင်း (Original Import Licence)

(မြန်မာအလိုအလျောက် ကုန်စည်ရှင်းလင်းရေးစနစ် (Myanmar Automated Cargo Clearance System - MACCS)ဖြင့် အကောက်ခွန်ကြေညာလွှာ တင်သွင်းပါက သွင်းကုန်လိုင်စင်အား ပူးတွဲတင်ပြရန် မလိုအပ်ပါ)

(ဆ) အခြားသက်ဆိုင်ရာ စာရွက်စာတမ်းအထောက်အထားများ (Other Relevant Documents)။

၄။ အကောက်ခွန်ဦးစီးဌာနသည် အပိုဒ် ၃ အရ လျှောက်ထားချက်ကို လက်ခံရရှိလျှင် ပင်ရင်းဒေသ သက်သေခံလက်မှတ်သည် သက်ဆိုင်ရာ လွတ်လပ်သောကုန်သွယ်မှုနယ်မြေဆိုင်ရာ သဘောတူညီချက်များ၏ ပင်ရင်းဒေသစည်းမျဉ်းများ၊ ပင်ရင်းဒေသသက်သေခံလက်မှတ် စိစစ်မှုဆိုင်ရာ လိုက်နာဆောင်ရွက်ရမည့် လုပ်ငန်းစဉ် (Operational Certification Procedure - OCP) တို့နှင့် ကိုက်ညီမှန်ကန်မှု ရှိ မရှိ စိစစ်ရမည်။

၅။ အကောက်ခွန်ဦးစီးဌာနသည် အပိုဒ် ၄ အရ စိစစ်ရာတွင် မှန်ကန်ကြောင်းနှင့် အကောက်ခွန် သက်သာခွင့်ပြုသင့်ကြောင်း စစ်ဆေးတွေ့ရှိလျှင် အကောက်ခွန်သက်သာခွင့်ပြုရမည်။

အခန်း (၃)

အငြင်းပွားဖွယ်ကိစ္စရပ်များနှင့် ငြင်းပယ်သည့်ကိစ္စရပ်များ

၆။ အကောက်ခွန်ဦးစီးဌာနသည် အပိုဒ် ၃ အရ လျှောက်ထားချက်ကို စိစစ်ရာတွင် လွတ်လပ်သော ကုန်သွယ်မှုနယ်မြေဆိုင်ရာ သဘောတူညီချက်များ၏ ပင်ရင်းဒေသစည်းမျဉ်းများ၊ ပင်ရင်းဒေသသက်သေခံ လက်မှတ် စိစစ်မှုဆိုင်ရာ လိုက်နာဆောင်ရွက်ရမည့် လုပ်ငန်းစဉ် (Operational Certification Procedure - OCP) တို့နှင့် ကိုက်ညီမှုမရှိပါက အကောက်ခွန်သက်သာခွင့်အား ငြင်းပယ်ရမည်။

၇။ အကောက်ခွန်ဦးစီးဌာနသည် ပင်ရင်းဒေသ သက်သေခံလက်မှတ်၏ စစ်မှန်မှု ရှိ မရှိနှင့် ပင်ရင်းဒေသ ဆိုင်ရာဖော်ပြချက် မှန်ကန်မှု ရှိ မရှိ သံသယရှိလျှင်လည်းကောင်း၊ ကုန်စည်နှင့်စပ်လျဉ်းသည့် သတင်းတိကျစွာ ရရှိလျှင်လည်းကောင်း ထုတ်ပေးပိုင်ခွင့်ရှိသည့် အဖွဲ့အစည်း (Issuing Authority) ထံသို့ နောက်ကြောင်းပြန် စစ်ဆေးပေးရန် တောင်းဆိုနိုင်သည်။

၈။ အကောက်ခွန်ဦးစီးဌာနသည် ထုတ်ပေးပိုင်ခွင့်ရှိသည့်အဖွဲ့အစည်း (Issuing Authority) ၏ နောက်ကြောင်းပြန်စစ်ဆေးမှုရလဒ်ကို ကျေနပ်မှုမရှိပါက သက်ဆိုင်ရာ ပင်ရင်းဒေသစည်းမျဉ်းအရ သတ်မှတ် ထားသည့် ကာလအတွင်း ကုန်ပစ္စည်းတင်ပို့သည့်နိုင်ငံသို့ သွားရောက်စစ်ဆေးခြင်းကို ပြုလုပ်နိုင်သည်။

၉။ အကောက်ခွန်ဦးစီးဌာန၏ နောက်ကြောင်းပြန် စစ်ဆေးပေးရန် တောင်းဆိုခြင်းအပေါ် သက်ဆိုင်ရာ နိုင်ငံ၏ ထုတ်ပေးပိုင်ခွင့်ရှိသည့် အဖွဲ့အစည်း (Issuing Authority) က သတ်မှတ်ကာလအတွင်း အကြောင်း ပြန်ကြားခြင်း မရှိလျှင်ဖြစ်စေ၊ ကုန်ပစ္စည်းတင်ပို့သည့် နိုင်ငံသို့ သွားရောက်စစ်ဆေးမှု ရလဒ်အပေါ် ကျေနပ်မှု မရှိလျှင်ဖြစ်စေ အကောက်ခွန်ဦးစီးဌာနသည် အကောက်ခွန်သက်သာခွင့်အား ငြင်းပယ်နိုင်သည်။

၁၀။ အကောက်ခွန်ဦးစီးဌာနသည် နောက်ကြောင်းပြန် စစ်ဆေးမှုရလဒ်ကို စောင့်ဆိုင်းနေစဉ်ကာလအတွင်း ညွှန်ကြားရေးမှူးချုပ်၏ ခွင့်ပြုချက်ဖြင့် ကုန်ပစ္စည်း၏ အကောက်ခွန်နှုန်းအား ကမ္ဘာ့ကုန်သွယ်ရေးအဖွဲ့ (World Trade Organization - WTO) ၏ အဖွဲ့ဝင်နိုင်ငံများအပေါ် တစ်ပြေးညီ ကောက်ခံသည့် အကောက်ခွန်နှုန်း (Most Favoured Nation - MFN Rate) ဖြင့် ပေးဆောင်စေပြီး ထုတ်ယူခွင့်ပြုနိုင်သည်။

၁၁။ အကောက်ခွန်ဦးစီးဌာနသည် နောက်ကြောင်းပြန် စစ်ဆေးမှုရလဒ်ကို ကျေနပ်မှုရှိပါက အကောက်ခွန် သက်သာခွင့်ပြုရမည်။ ယင်းသို့ သက်သာခွင့်ပြုပါက ပေးဆောင်ထားသော အကောက်ခွန် အားလုံး သို့မဟုတ် တစ်စိတ်တစ်ဒေသကို ပင်လယ်ရေကြောင်း အကောက်ခွန်အက်ဥပဒေ၊ လုပ်ထုံးလုပ်နည်းများနှင့်အညီ ပြန်အမ်းနိုင်သည်။

အခန်း (၄)**အထွေထွေ**

၁၂။ အကောက်ခွန်ဦးစီးဌာနသည် လွတ်လပ်သော ကုန်သွယ်မှုနယ်မြေဆိုင်ရာ သဘောတူညီချက်များအရ အကောက်ခွန်သက်သာခွင့် တောင်းခံသည့် ကုန်ပစ္စည်းများနှင့်စပ်လျဉ်း၍ အောက်ပါအတိုင်း ဆောင်ရွက်ရမည်-

- (က) ကြိုတင်စစ်ဆေးရန် လိုအပ်သော ကုန်ပစ္စည်းဖြစ်ပါက ကြိုတင်စစ်ဆေးပြီး ကိုက်ညီမှန်ကန်လျှင် အကောက်ခွန် သက်သာခွင့်ပြုရမည်။ ကွဲလွဲမှုရှိပါက အကောက်ခွန်သက်သာခွင့်အား ငြင်းပယ်ရမည်။
- (ခ) ကြိုတင်စစ်ဆေးရန်မလိုအပ်သော ကုန်ပစ္စည်းဖြစ်ပါက သက်သာခွင့်ပြုပြီးနောက် မြေပြင်စစ်ဆေးမှုတွင် ကွဲလွဲမှုရှိပါက အကောက်ခွန်သက်သာခွင့်အား ပယ်ဖျက်ရမည်။

၁၃။ အကောက်ခွန်သက်သာခွင့်နှင့်စပ်လျဉ်း၍ မသမာမှု ပြုလုပ်ထားကြောင်း အကောက်ခွန်ဦးစီးဌာနက ဖြစ်စေ၊ သက်ဆိုင်ရာ အခြားဌာနတစ်ခုခုကဖြစ်စေ စစ်ဆေးတွေ့ရှိပါက အကောက်ခွန်သက်သာခွင့်ကို ငြင်းပယ်ခြင်း၊ ပယ်ဖျက်ခြင်း ပြုလုပ်ရမည့်အပြင် တည်ဆဲအကောက်ခွန်ဥပဒေ၊ လုပ်ထုံးလုပ်နည်းများနှင့်အညီ အရေးယူရမည်။

၁၄။ အကောက်ခွန်သက်သာခွင့် သို့မဟုတ် ပင်ရင်းဒေသသတ်မှတ်ချက်နှင့်စပ်လျဉ်း၍ အငြင်းပွားဖွယ် ကိစ္စရပ်ရှိပါက ညွှန်ကြားရေးမှူးချုပ်၏ ဆုံးဖြတ်ချက်သည် အပြီးအပြတ်ဖြစ်သည်။

(ပြည်ထောင်စုဝန်ကြီးရုံး)**အမိန့်ကြော်ငြာစာအမှတ် (၁၃/၂၀၂၀)**

နေပြည်တော်၊ ၁၃၈၁ ခုနှစ်၊ တပို့တွဲလဆန်း ၃ ရက်
 (၂၀၂၀ ပြည့်နှစ်၊ ဇန်နဝါရီလ ၂၇ ရက်)

အာဆီယံနိုင်ငံများအကြား အတည်ပြုပို့ကုန်တင်ပို့သူကိုယ်တိုင် ပင်ရင်းထုတ်ကုန်ဖြစ်ကြောင်း

ကြေညာသည့်စနစ် (Self-Certification System) အရ အကောက်ခွန်သက်သာခွင့်

လျှောက်ထားမှုဆိုင်ရာ အကောက်ခွန်လုပ်ထုံးလုပ်နည်းများ

စီမံကိန်း၊ ဘဏ္ဍာရေးနှင့် စက်မှုဝန်ကြီးဌာနသည် ပင်လယ်ရေကြောင်းအကောက်ခွန်အက်ဥပဒေပုဒ်မ ၂၀၄၊ ပုဒ်မခွဲ (ခ) အရ အပ်နှင်းထားသော လုပ်ပိုင်ခွင့်ကိုကျင့်သုံး၍ ဤလုပ်ထုံးလုပ်နည်းများကို ထုတ်ပြန် လိုက်သည်။

အခန်း (၁)**အမည်၊ အကျိုးသက်ရောက်ခြင်းနှင့် အဓိပ္ပာယ်ဖော်ပြချက်**

၁။ ဤလုပ်ထုံးလုပ်နည်းများကို “အာဆီယံနိုင်ငံများအကြား အတည်ပြုပို့ကုန်တင်ပို့သူကိုယ်တိုင် ပင်ရင်း ထုတ်ကုန်ဖြစ်ကြောင်း ကြေညာသည့်စနစ် (Self - Certification System) အရ အကောက်ခွန်သက်သာခွင့် လျှောက်ထားမှုဆိုင်ရာ အကောက်ခွန်လုပ်ထုံးလုပ်နည်းများ” ဟု ခေါ်တွင်စေရမည်။

၂။ ဤလုပ်ထုံးလုပ်နည်းများတွင်ပါရှိသော အောက်ပါစကားရပ်များသည် ဖော်ပြပါအတိုင်း အဓိပ္ပာယ် သက်ရောက်စေရမည်-

- (က) **ညွှန်ကြားရေးမှူးချုပ်** ဆိုသည်မှာ အကောက်ခွန်ဦးစီးဌာန၊ ညွှန်ကြားရေးမှူးချုပ်ကို ဆိုသည်။
- (ခ) **အတည်ပြုပိုင်ခွင့်ရှိသည့်အဖွဲ့အစည်း (Issuing Authority)** ဆိုသည်မှာ ကုန်ပစ္စည်းတင်ပို့သည့် နိုင်ငံ၏ တည်ဆဲဥပဒေအရ အတည်ပြုပိုင်ခွင့်ရှိသည့် အဖွဲ့အစည်းကို ဆိုသည်။
- (ဂ) **အတည်ပြုပို့ကုန်တင်ပို့သူ (Certified Exporter)** ဆိုသည်မှာ ကုန်ပစ္စည်းတင်ပို့သည့် နိုင်ငံ၏ အတည်ပြုပိုင်ခွင့်ရှိသည့် အဖွဲ့အစည်း (Issuing Authority) က အတည်ပြုထားသည့် ကုန်ပစ္စည်းတင်ပို့သူကို ဆိုသည်။

- (ဃ) ကြီးကြပ်စစ်ဆေးပိုင်ခွင့်ရှိသည့်အဖွဲ့အစည်း (Competent Authority) ဆိုသည်မှာ အတည်ပြုပို့ကုန်တင်ပို့သူများအား ကြီးကြပ်စစ်ဆေးပိုင်ခွင့်ရှိသည့် အဖွဲ့အစည်းကို ဆိုသည်။
- (င) ကုန်ပစ္စည်းတင်သွင်းသူ ဆိုသည်မှာ မြန်မာနိုင်ငံ၏တည်ဆဲဥပဒေနှင့်အညီ ကုန်ပစ္စည်းတင်သွင်းခွင့်ရှိသူကို ဆိုသည်။

အခန်း (၂)

အကောက်ခွန်သက်သာခွင့် လျှောက်ထားခြင်း၊ လက်ခံစိစစ်ခြင်းနှင့် ခွင့်ပြုခြင်း

၃။ အတည်ပြုပို့ကုန်တင်ပို့သူကိုယ်တိုင် ပင်ရင်းထုတ်ကုန်ဖြစ်ကြောင်း ကြေညာသည့်စနစ် (Self-Certification System) ပါ သဘောတူညီချက်အရ ကုန်ပစ္စည်းတင်သွင်းသူသည် တင်သွင်းလာသော ကုန်ပစ္စည်းများအပေါ် အကောက်ခွန်သက်သာခွင့် ခံစားလိုပါက အကောက်ခွန်ဦးစီးဌာနသို့ သွင်းကုန်ကြေညာလွှာ တင်သွင်းချိန်တွင် အောက်ဖော်ပြပါစာရွက်စာတမ်းများနှင့်အတူ တစ်ပါတည်း တင်ပြလျှောက်ထားရမည်-

- (က) အတည်ပြုပို့ကုန်တင်ပို့သူကိုယ်တိုင် ပင်ရင်းထုတ်ကုန်ဖြစ်ကြောင်း ကြေညာသည့်စနစ် (Self-Certification System) အရ အကောက်ခွန်သက်သာခွင့်ပြုပါရန် ကုန်ပစ္စည်းတင်သွင်းသူကိုယ်တိုင် လျှောက်ထားသည့်လျှောက်လွှာ၊
(မြန်မာအလိုအလျောက် ကုန်စည်ရှင်းလင်းရေးစနစ် (Myanmar Automated Cargo Clearance System-MACCS) ဖြင့် အကောက်ခွန်ကြေညာလွှာ တင်သွင်းပါက လျှောက်လွှာ မလိုသော်လည်း စနစ်၏ သွင်းကုန်ကြေညာလွှာတွင် လျှော့နှုန်းခံစားလိုသည့် သက်ဆိုင်ရာ လွတ်လပ်သော ကုန်သွယ်မှုနယ်မြေဆိုင်ရာ သဘောတူညီချက်များအလိုက် ရွေးချယ်ရမည်။)
- (ခ) အတည်ပြုပို့ကုန်တင်ပို့သူကိုယ်တိုင် လက်မှတ်ရေးထိုးထားသည့် ကုန်တန်ဖိုးစာရင်းမူရင်း (Original Invoice)
- (ဂ) သင်္ဘောကုန်တင်တန်ဆာမူရင်း (Original Bill of Lading) သို့မဟုတ် လေကြောင်းကုန်တင်တန်ဆာမူရင်း (Original Airway Bill) သို့မဟုတ် ယာဉ်ပေါ်ပါ ကုန်ပစ္စည်းစာရင်းမူရင်း (Original Truck Note or Original Cargo Receipt)
- (ဃ) ကုန်ထုပ်ပိုးစာရင်းမူရင်း (Original Packing List)
- (င) သွင်းကုန်လိုင်စင်လိုအပ်သည့် ကုန်ပစ္စည်းများအတွက် သွင်းကုန်လိုင်စင်မူရင်း (Original Import Licence)
(မြန်မာအလိုအလျောက် ကုန်စည်ရှင်းလင်းရေးစနစ် (Myanmar Automated Cargo Clearance System - MACCS) ဖြင့် အကောက်ခွန်ကြေညာလွှာတင်သွင်းပါက သွင်းကုန်လိုင်စင်အား ပူးတွဲတင်ပြရန် မလိုအပ်ပါ။)
- (စ) တတိယနိုင်ငံထုတ်ပေးသည့် ကုန်တန်ဖိုးစာရင်း (Third Country Invoicing) ဖြင့် တင်သွင်းလာသည့် ကိစ္စရပ်များတွင် ပင်ရင်းဒေသသက်သေခံလက်မှတ်အဖြစ် ကုန်တန်ဖိုးစာရင်းမူရင်း (Original Invoice) အပြင် တတိယနိုင်ငံက ထုတ်ပေးသည့် ကုန်တန်ဖိုးစာရင်းမူရင်း (Original Third Country Invoice) ပါ ပူးတွဲတင်ပြရမည်။
- (ဆ) အခြားသက်ဆိုင်ရာ စာရွက်စာတမ်းအထောက်အထားများ (Other Relevant Documents)။

၄။ အကောက်ခွန်ဦးစီးဌာနသည် အပိုဒ် ၃ အရ လျှောက်ထားချက်ကို လက်ခံရရှိလျှင် အတည်ပြုပို့ကုန်တင်ပို့သူကိုယ်တိုင် ပင်ရင်းထုတ်ကုန်ဖြစ်ကြောင်း ကြေညာသည့်စနစ် (Self - Certification System) ဆိုင်ရာ ပင်ရင်းဒေသစည်းမျဉ်းများ၊ ပင်ရင်းဒေသသက်သေခံလက်မှတ် စိစစ်မှုဆိုင်ရာ လိုက်နာဆောင်ရွက်ရမည့် လုပ်ငန်းစဉ် (Operational Certification Procedure - OCP) တို့နှင့် ကိုက်ညီမှု ရှိ မရှိ စိစစ်ရမည်။

၅။ အကောက်ခွန်ဦးစီးဌာနသည် အပိုဒ် ၄ အရ စိစစ်ရာတွင် မှန်ကန်ကြောင်းနှင့် အကောက်ခွန်သက်သာခွင့်ပြုသင့်ကြောင်း စစ်ဆေးတွေ့ရှိလျှင် အကောက်ခွန်သက်သာခွင့်ပြုရမည်။

အခန်း (၃)**အငြင်းပွားဖွယ်ကိစ္စရပ်များနှင့် ငြင်းပယ်သည့်ကိစ္စရပ်များ**

၆။ အကောက်ခွန်ဦးစီးဌာနသည် အပိုဒ် ၃ အရ လျှောက်ထားချက်ကို စိစစ်ရာတွင် အတည်ပြု ပို့ကုန်တင်ပို့သူကိုယ်တိုင် ပင်ရင်းထုတ်ကုန်ဖြစ်ကြောင်း ကြေညာသည့်စနစ် (Self - Certification System) ဆိုင်ရာ ပင်ရင်းဒေသစည်းမျဉ်းများ၊ ပင်ရင်းဒေသသက်သေခံလက်မှတ် စိစစ်မှုဆိုင်ရာ လိုက်နာဆောင်ရွက်ရမည့် လုပ်ငန်းစဉ် (Operational Certification Procedure - OCP) တို့နှင့် ကိုက်ညီမှုမရှိပါက အကောက်ခွန် သက်သာခွင့်အား ငြင်းပယ်ရမည်။

၇။ အကောက်ခွန်ဦးစီးဌာနသည် ကုန်တန်ဖိုးစာရင်း (Invoice) ၏ စစ်မှန်မှု ရှိ မရှိနှင့် ပင်ရင်းဒေသ ဆိုင်ရာ ဖော်ပြချက်မှန်ကန်မှု ရှိ မရှိ သံသယရှိလျှင်လည်းကောင်း၊ ကုန်စည်နှင့်စပ်လျဉ်းသည့် သတင်းတိကျစွာ ရရှိလျှင်လည်းကောင်း ကုန်ပစ္စည်းတင်ပို့သည့်နိုင်ငံ၏ ကြီးကြပ်စစ်ဆေးပိုင်ခွင့်ရှိသည့်အဖွဲ့အစည်း (Competent Authority) အား နောက်ကြောင်းပြန်စစ်ဆေးပေးရန် တောင်းဆိုနိုင်သည်။

၈။ အကောက်ခွန်ဦးစီးဌာနသည် ကြီးကြပ်စစ်ဆေးပိုင်ခွင့်ရှိသည့်အဖွဲ့အစည်း (Competent Authority) ၏ နောက်ကြောင်းပြန်စစ်ဆေးမှုရလဒ်ကို ကျေနပ်မှုမရှိပါက ပင်ရင်းဒေသသက်သေခံလက်မှတ်စိစစ်မှုဆိုင်ရာ လိုက်နာဆောင်ရွက်ရမည့်လုပ်ငန်းစဉ် (Operational Certification Procedure - OCP) အရ သတ်မှတ် ထားသည့်ကာလအတွင်း ကုန်ပစ္စည်းတင်ပို့သည့်နိုင်ငံသို့ သွားရောက်စစ်ဆေးခြင်းကို ပြုလုပ်နိုင်သည်။

၉။ အကောက်ခွန်ဦးစီးဌာန၏ နောက်ကြောင်းပြန်စစ်ဆေးရန် တောင်းဆိုခြင်းအပေါ် သက်ဆိုင်ရာ နိုင်ငံ၏ ကြီးကြပ်စစ်ဆေးပိုင်ခွင့်ရှိသည့်အဖွဲ့အစည်း (Competent Authority) က သတ်မှတ်ကာလအတွင်း အကြောင်းပြန်ကြားခြင်း မရှိလျှင်ဖြစ်စေ၊ ကုန်ပစ္စည်းတင်ပို့သည့်နိုင်ငံသို့ သွားရောက်စစ်ဆေးမှုရလဒ်အပေါ် ကျေနပ်မှုမရှိလျှင်ဖြစ်စေ အကောက်ခွန်ဦးစီးဌာနသည် အကောက်ခွန်သက်သာခွင့်အား ငြင်းပယ်နိုင်သည်။

၁၀။ အကောက်ခွန်ဦးစီးဌာနသည် နောက်ကြောင်းပြန်စစ်ဆေးမှုရလဒ်ကို စောင့်ဆိုင်းနေစဉ်ကာလအတွင်း ညွှန်ကြားရေးမှူးချုပ်၏ ခွင့်ပြုချက်ဖြင့် ကုန်ပစ္စည်း၏ အကောက်ခွန်နှုန်းအား ကမ္ဘာ့ကုန်သွယ်ရေးအဖွဲ့ (World Trade Organization - WTO) ၏ အဖွဲ့ဝင်နိုင်ငံများအပေါ် တစ်ပြေးညီကောက်ခံသည့်အကောက်ခွန်နှုန်း (Most Favoured Nation - MFN Rate) ဖြင့် ပေးဆောင်စေပြီး ထုတ်ယူခွင့်ပြုနိုင်သည်။

၁၁။ အကောက်ခွန်ဦးစီးဌာနသည် နောက်ကြောင်းပြန်စစ်ဆေးမှုရလဒ်ကို ကျေနပ်မှုရှိပါက အကောက်ခွန် သက်သာခွင့်ပြုရမည်။ ယင်းသို့သက်သာခွင့်ပြုပါက ပေးဆောင်ထားသော အကောက်ခွန် အားလုံး သို့မဟုတ် တစ်စိတ်တစ်ဒေသကို ပင်လယ်ရေကြောင်းအကောက်ခွန်အက်ဥပဒေ၊ လုပ်ထုံးလုပ်နည်းများနှင့်အညီ ပြန်အမ်းနိုင်သည်။

အခန်း (၄)**အထွေထွေ**

၁၂။ အကောက်ခွန်ဦးစီးဌာနသည် အာဆီယံနိုင်ငံများအကြား အတည်ပြုပို့ကုန်တင်ပို့သူကိုယ်တိုင် ပင်ရင်းထုတ်ကုန်ဖြစ်ကြောင်းကြေညာ၍ အကောက်ခွန်သက်သာခွင့်တောင်းခံသည့် ကုန်ပစ္စည်းများနှင့် စပ်လျဉ်း၍ အောက်ပါအတိုင်းဆောင်ရွက်ရမည်-

(က) ကြိုတင်စစ်ဆေးရန်လိုအပ်သော ကုန်ပစ္စည်းဖြစ်ပါက ကြိုတင်စစ်ဆေးပြီး ကိုက်ညီမှန်ကန်လျှင် အကောက်ခွန်သက်သာခွင့်ပြုရမည်။ ကွဲလွဲမှုရှိပါက အကောက်ခွန်သက်သာခွင့်အား ငြင်းပယ်ရမည်။

(ခ) ကြိုတင်စစ်ဆေးရန်မလိုအပ်သော ကုန်ပစ္စည်းဖြစ်ပါက သက်သာခွင့်ပြုပြီးနောက် မြေပြင်စစ်ဆေးမှုတွင် ကွဲလွဲမှုရှိပါက အကောက်ခွန်သက်သာခွင့်အား ပယ်ဖျက်ရမည်။

၁၃။ အကောက်ခွန်သက်သာခွင့်နှင့်စပ်လျဉ်း၍ မသမာမှုပြုလုပ်ထားကြောင်း အကောက်ခွန်ဦးစီးဌာနက ဖြစ်စေ၊ သက်ဆိုင်ရာ အခြားဌာနတစ်ခုခုကဖြစ်စေ စစ်ဆေးတွေ့ရှိပါက အကောက်ခွန်သက်သာခွင့်ကို



ငြင်းပယ်ခြင်း၊ ပယ်ဖျက်ခြင်း ပြုလုပ်ရမည့်အပြင် တည်ဆဲအကောက်ခွန်ဥပဒေ၊ လုပ်ထုံးလုပ်နည်းများနှင့်အညီ အရေးယူရမည်။

၁၄။ အကောက်ခွန်သက်သာခွင့် သို့မဟုတ် ပင်ရင်းဒေသသတ်မှတ်ချက်နှင့်စပ်လျဉ်း၍ အငြင်းပွားဖွယ် ကိစ္စရပ်ရှိပါက ညွှန်ကြားရေးမှူးချုပ်၏ ဆုံးဖြတ်ချက်သည် အပြီးအပြတ်ဖြစ်သည်။

၁၅။ အမိန့်ကြော်ငြာစာပါ လုပ်ထုံးလုပ်နည်းများသည် ၂၀၂၀ ပြည့်နှစ်၊ မေလ ၁ ရက်နေ့မှစ၍ အကျိုး သက်ရောက်စေရမည်။

စိုးဝင်း

ပြည်ထောင်စုဝန်ကြီး

ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်အစိုးရ
စီမံကိန်း၊ ဘဏ္ဍာရေးနှင့် စက်မှုဝန်ကြီးဌာန

ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်အစိုးရ

ပြန်ကြားရေးဝန်ကြီးဌာန

၁၃၈၁ ခုနှစ်၊ ပြာသိုလပြည့်ကျော် ၅ ရက်
(၂၀၂၀ ပြည့်နှစ်၊ ဇန်နဝါရီလ ၁၄ ရက်)

အမှတ် ၅ ။ ၂၀၂၀ ပြည့်နှစ်၊ ဇန်နဝါရီလ ၉ ရက်နေ့တွင် ကျင်းပပြုလုပ်သည့် ပြန်ကြားရေးဝန်ကြီးဌာန၊ စီမံခန့်ခွဲရေးကော်မတီ အစည်းအဝေးအမှတ်စဉ် (၁/၂၀၂၀) (ဒုတိယပိုင်း) ၏ သဘောတူညီချက်အရ ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာန (ရုံးချုပ်) ၊ ရုပ်ရှင်မြှင့်တင်ရေးဌာနခွဲမှ ညွှန်ကြားရေးမှူး လစာနှုန်း (၃၇၄,၀၀၀-၄,၀၀၀- ၃၉၄,၀၀၀) ဦးသိန်းနိုင် အား ၂၀၂၀ ပြည့်နှစ်၊ ဧပြီလ ၉ ရက်နေ့မှ ၂၀၂၀ ပြည့်နှစ်၊ ဩဂုတ်လ ၈ ရက်နေ့အထိ ခံစားမည့် အငြိမ်းစားမယူမီ ကြိုတင်ပြင်ဆင်ခွင့် (၄) လကို နိုင်ငံ့ဝန်ထမ်းဥပဒေပုဒ်မ (၂၂) နှင့် နိုင်ငံ့ဝန်ထမ်းနည်းဥပဒေများ၊ နည်းဥပဒေ (၈၁) တို့အရ အများပြည်သူအကျိုးငှာ ငြင်းပယ်လိုက်သည်။

အမှတ် ၆ ။ အဆိုပါ ငြင်းပယ်ခဲ့သည့် သက်ပြည့်အငြိမ်းစားမယူမီ ကြိုတင်ပြင်ဆင်ခွင့် (၄) လကို ၂၀၂၀ ပြည့်နှစ်၊ ဩဂုတ်လ ၉ ရက်နေ့မှ ၂၀၂၀ ပြည့်နှစ်၊ ဒီဇင်ဘာလ ၈ ရက်နေ့အထိ ခံစားခွင့်ပြုပြီး နိုင်ငံ့ဝန်ထမ်းဥပဒေပုဒ်မ (၅၆)၊ ပုဒ်မခွဲ (က)၊ ပုဒ်မ (၅၇) နှင့် နိုင်ငံ့ဝန်ထမ်းနည်းဥပဒေများ၊ နည်းဥပဒေ (၂၃၃)၊ နည်းဥပဒေခွဲ (က) တို့အရ ၂၀၂၀ ပြည့်နှစ်၊ ဒီဇင်ဘာလ ၉ ရက်နေ့ နံနက်ပိုင်းမှစ၍ သက်ပြည့်ပင်စင် ခံစားခွင့်ပြုလိုက်သည်။

ဒေါက်တာဖေမြင့်

ပြည်ထောင်စုဝန်ကြီး

ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်အစိုးရ
ပြန်ကြားရေးဝန်ကြီးဌာန

ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်အစိုးရ

အလုပ်သမား၊ လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာန
(ဝန်ကြီးရုံး)

အမိန့်ကြော်ငြာစာအမှတ် (၁၇/၂၀၂၀)

နေပြည်တော်၊ ၁၃၈၁ ခုနှစ်၊ ပြာသိုလပြည့်ကျော် ၁၄ ရက်
(၂၀၂၀ ပြည့်နှစ်၊ ဇန်နဝါရီလ ၂၃ ရက်)

အလုပ်သမားရေးရာအငြင်းပွားမှုဖြေရှင်းရေးဥပဒေပုဒ်မ ၁၆ အရ အလုပ်သမား၊ လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာနသည် အလုပ်သမားရေးရာအငြင်းပွားမှုများဖြေရှင်းရန်အတွက် ၂၀၁၈ ခုနှစ်၊ ဇွန်လ ၁၉ ရက်နေ့တွင် အမိန့်ကြော်ငြာစာအမှတ် (၉၅/၂၀၁၈) ဖြင့် ဖွဲ့စည်းခဲ့သည့် ဧရာဝတီတိုင်းဒေသကြီး အငြင်းပွားမှုဖြေရှင်းရေး ခုံသမာဓိအဖွဲ့၏ ဥက္ကဋ္ဌ ဒေါက်တာလှမြတ်သွေး (လူမှုရေးဝန်ကြီး) အစား ဒေါက်တာ စိုးဝင်း (လူဝင်မှုကြီးကြပ်ရေးနှင့် လူ့စွမ်းအားအရင်းအမြစ်ဝန်ကြီး) အားလည်းကောင်း၊ အတွင်းရေးမှူး

ဒေါ်ဥမ္မာရှိန် (လက်ထောက်ညွှန်ကြားရေးမှူး) အစား ဒေါ်အေးအေးသန်း (ဒုတိယညွှန်ကြားရေးမှူး) အား
လည်းကောင်း အောက်ပါအတိုင်း အစားထိုးပြောင်းလဲဖွဲ့စည်းတာဝန်ပေးအပ်လိုက်သည်-

စဉ်	အမည်၊ ရာထူး၊ ဌာန	တာဝန်
(က)	ဒေါက်တာစိုးဝင်း လူဝင်မှုကြီးကြပ်ရေးနှင့် လူ့စွမ်းအားအရင်းအမြစ်ဝန်ကြီး ဧရာဝတီတိုင်းဒေသကြီးအစိုးရအဖွဲ့	ဥက္ကဋ္ဌ
(ခ)	ဦးမြင့်ထွန်း လုပ်ငန်းရှင်၊ သင်္ဘောလုပ်ငန်း	အဖွဲ့ဝင်
(ဂ)	ဦးဝင်းအောင်သက် လုပ်ငန်းရှင်၊ မြင့်မြန်မာခရီးသွားလုပ်ငန်း	အဖွဲ့ဝင်
(ဃ)	ဦးခင်ထွန်း လုပ်ငန်းရှင်၊ သင်္ဘောပြေးဆွဲခြင်းလုပ်ငန်း	အဖွဲ့ဝင်
(င)	ဦးမြင့်ထွန်း အဖွဲ့ဝင်၊ တောင်သူလယ်သမားနှင့် စိုက်ပျိုးရေးလုပ်သားများ အခြေခံအဖွဲ့၊ အင်္ဂပူမြို့နယ်	အဖွဲ့ဝင်
(စ)	ဒေါက်တာစိုးမိုးအောင် ဥက္ကဋ္ဌ၊ ရွှေဧရာလွန်ဆေး အခြေခံအဖွဲ့အစည်း၊ လေးမျက်နှာမြို့နယ်	အဖွဲ့ဝင်
(ဆ)	ဦးမောင်မောင်ဟန် ကြေးနန်းဆက်သွယ်ရေး (၃)၊ ကြေးနန်းဆက်သွယ်ရေးဌာန မြန်အောင်ရေနံမြေ	အဖွဲ့ဝင်
(ဇ)	ဒေါ်ဌေးဌေးမြင့် ဒုတိယညွှန်ကြားရေးမှူး အလုပ်သမားညွှန်ကြားရေးဦးစီးဌာန ဧရာဝတီတိုင်းဒေသကြီး	အဖွဲ့ဝင်
(ဈ)	ဦးစိုးလှိုင်ဦး ဖွံ့ဖြိုးရေးဘဏ် (ငြိမ်း)	အဖွဲ့ဝင်
(ည)	ဦးဝင်းမြင့် (ခ) ဦးမျိုးထွန်း တိုင်းအုပ်ချုပ်ရေးမှူး (ငြိမ်း) တိုင်းအထွေထွေအုပ်ချုပ်ရေးဦးစီးဌာန	အဖွဲ့ဝင်
(ဋ)	ဒေါ်အေးအေးသန်း ဒုတိယညွှန်ကြားရေးမှူး အလုပ်သမားရေးရာဆက်ဆံရေးဦးစီးဌာန ဧရာဝတီတိုင်းဒေသကြီး	အတွင်းရေးမှူး

ဦးသိန်းဆွေ

ပြည်ထောင်စုဝန်ကြီး

ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်အစိုးရ
အလုပ်သမား၊ လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာန

ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်အစိုးရ

ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာန

၁၃၈၁ ခုနှစ်၊ ပြာသိုလပြည့်ကျော် ၁၁ ရက်
(၂၀၂၀ ပြည့်နှစ်၊ ဇန်နဝါရီလ ၂၀ ရက်)

အမှတ် ၁၃ ။ ၂၀၁၉ ခုနှစ်၊ နိုဝင်ဘာလ ၅ ရက်နေ့တွင် ကျင်းပသော ကျန်းမာရေးနှင့် အားကစား
ဝန်ကြီးဌာန၊ စီမံခန့်ခွဲရေးကော်မတီ ညှိနှိုင်းအစည်းအဝေးအမှတ်စဉ် (၁၀/၂၀၁၉) ဆုံးဖြတ်ချက်အရ



အောက်ဖော်ပြပါ အထူးကုဆရာဝန်ကြီး/ တွဲဖက်ပါမောက္ခ (လက်ပိုင်းဆိုင်ရာခွဲစိတ်)၊ လစာနှုန်း (၃၄၁,၀၀၀-၄,၀၀၀-၃၆၁,၀၀၀) အား အမည်နှင့် ယှဉ်တွဲပါ ပါမောက္ခ (လက်ပိုင်းဆိုင်ရာခွဲစိတ်)၊ လစာနှုန်း (၄၁၈,၀၀၀-၄,၀၀၀-၄၃၈,၀၀၀) သို့ အလုပ်စတင်ဝင်ရောက်သည့်နေ့မှစ၍ ရာထူးတိုးမြှင့် ခန့်ထားလိုက်သည်-

စဉ်	ဆမ	အမည်၊ ရာထူး၊ ဌာန	တိုးမြှင့်ခန့်ထားသည့် ရာထူး၊ ဌာန
၁။	၁၆၂၅၉	ဒေါက်တာမျိုးမင်းဦး M.Med.Sc (Ortho); Dr.Med.Sc (Hand Surgery) အထူးကုဆရာဝန်ကြီး/တွဲဖက်ပါမောက္ခ (လက်ပိုင်းဆိုင်ရာခွဲစိတ်) ရန်ကုန်ပြည်သူ့ဆေးရုံကြီး	ပါမောက္ခ (လက်ပိုင်းဆိုင်ရာခွဲစိတ်) မြောက်ဥက္ကလာပပြည်သူ့ဆေးရုံကြီး ရန်ကုန်မြို့။

မှတ်ချက်။ ရာထူးတိုးမြှင့်ခြင်းခံရသည့် ပါမောက္ခ (လက်ပိုင်းဆိုင်ရာခွဲစိတ်) သည် အမိန့်ကြော်ငြာစာထွက်ပြီး (၂၁) ရက်အတွင်း အလုပ်တာဝန်များ လွှဲပြောင်း/လက်ခံပြီး ပြောင်းရွှေ့စေရန်နှင့် ကုသရေးဦးစီးဌာန၊ ညွှန်ကြားရေးမှူးချုပ်ထံ သွားရောက်တွေ့ဆုံရန်ဖြစ်သည်။

၁၃၈၁ ခုနှစ်၊ တပို့တွဲလဆန်း ၆ ရက်
(၂၀၂၀ ပြည့်နှစ်၊ ဇန်နဝါရီလ ၃၀ ရက်)

အမှတ် ၁၄ ။ ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်၊ နိုင်ငံတော်သမ္မတရုံး၏ ၂၀၂၀ ပြည့်နှစ်၊ ဇန်နဝါရီလ ၁၇ ရက်စွဲပါ အမိန့်ကြော်ငြာစာအမှတ် (၁၇/၂၀၂၀) အရ ဆေးတက္ကသိုလ် (မကွေး) မှ ဒုတိယပါမောက္ခချုပ် (သင်ကြား) ပါမောက္ခဒေါက်တာလှဝင်းမြင့် (ဆမ-၁၂၀၅၂) အား ဆေးတက္ကသိုလ် (တောင်ကြီး) သို့ ပါမောက္ခချုပ်အဖြစ် ရာထူးတိုးမြှင့်ပြောင်းရွှေ့ခန့်ထားပါသဖြင့် ပါမောက္ခချုပ်၏တာဝန်ဝတ္တရားများကို ၂၀၂၀ ပြည့်နှစ်၊ ဇန်နဝါရီလ ၂၀ ရက်နေ့ နံနက်ပိုင်းမှစ၍ လက်ခံဆောင်ရွက်စေလိုက်သည်။

အမှတ် ၁၅ ။ ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်၊ နိုင်ငံတော်သမ္မတရုံး၏ ၂၀၂၀ ပြည့်နှစ်၊ ဇန်နဝါရီလ ၁၇ ရက်စွဲပါ အမိန့်ကြော်ငြာစာအမှတ် (၁၇/၂၀၂၀) အရ သွားဘက်ဆိုင်ရာဆေးတက္ကသိုလ် (မန္တလေး) မှ ဒုတိယပါမောက္ခချုပ် (သင်ကြား) ပါမောက္ခဒေါက်တာကိုကို (သခ-၈၀၁) အား ယင်းတက္ကသိုလ်တွင်ပင် ပါမောက္ခချုပ်အဖြစ် ရာထူးတိုးမြှင့်ခန့်ထားပါသဖြင့် ပါမောက္ခချုပ်၏တာဝန်ဝတ္တရားများကို ၂၀၂၀ ပြည့်နှစ်၊ ဇန်နဝါရီလ ၂၀ ရက်နေ့ နံနက်ပိုင်းမှစ၍ လက်ခံဆောင်ရွက်စေလိုက်သည်။

ဒေါက်တာမြင့်ထွေး
ပြည်ထောင်စုဝန်ကြီး
ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်အစိုးရ
ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာန

၂၀၁၉-၂၀၂၀ ခု၊ ဘဏ္ဍာရေးနှစ် မွန်ပြည်နယ်၏ ဘဏ္ဍာငွေအရအသုံးဆိုင်ရာဥပဒေ (၂၀၁၉ ခုနှစ်၊ မွန်ပြည်နယ်လွှတ်တော်ဥပဒေအမှတ် ၃။)

၁၃၈၁ ခုနှစ်၊ သီတင်းကျွတ်လဆန်း ၂ ရက်
(၂၀၁၉ ခုနှစ်၊ စက်တင်ဘာလ ၃၀ ရက်)

မွန်ပြည်နယ်လွှတ်တော်သည် ဤဥပဒေကို ပြဋ္ဌာန်းလိုက်သည်။

အပိုင်း ၁

အမည်နှင့် စတင်အကျိုးသက်ရောက်သည့်နေ့ရက်

- ၁။ (က) ဤဥပဒေကို ၂၀၁၉-၂၀၂၀ ခု၊ ဘဏ္ဍာရေးနှစ် မွန်ပြည်နယ်၏ ဘဏ္ဍာငွေအရအသုံးဆိုင်ရာဥပဒေ ဟု ခေါ်တွင်စေရမည်။
- (ခ) ဤဥပဒေသည် ၂၀၁၉-၂၀၂၀ ခု၊ ဘဏ္ဍာရေးနှစ်အတွက် ၂၀၁၉ ခုနှစ်၊ အောက်တိုဘာလ ၁ ရက်နေ့မှ စတင်အကျိုးသက်ရောက်စေရမည်။

အပိုင်း ၂

ပြည်နယ်အစိုးရအဖွဲ့၊ ပြည်နယ်လွှတ်တော်၊ ပြည်နယ်တရားလွှတ်တော်၊ ပြည်နယ်ဥပဒေချုပ်၊
ပြည်နယ်စာရင်းစစ်ချုပ်၊ ပြည်နယ်ဝန်ကြီးဌာနများ၊ ပြည်နယ်အဆင့်ဦးစီးဌာနများနှင့်
စည်ပင်သာယာရေးအဖွဲ့များ၏ ရငွေများနှင့် သုံးငွေများ

၂။ ပြည်နယ်အစိုးရအဖွဲ့၊ ပြည်နယ်လွှတ်တော်၊ ပြည်နယ်တရားလွှတ်တော်၊ ပြည်နယ်ဥပဒေချုပ်၊ ပြည်နယ်
စာရင်းစစ်ချုပ်၊ ပြည်နယ်ဝန်ကြီးဌာနများ၊ ပြည်နယ်အဆင့်ဦးစီးဌာနများနှင့် စည်ပင်သာယာရေးအဖွဲ့များသည်
ပြည်နယ်၏ ဘဏ္ဍာရန်ပုံငွေအစီအစဉ်ဖြင့် လုပ်ငန်းများကို ဆောင်ရွက်ကြရမည်။ ထိုသို့ ဆောင်ရွက်၍ရသော
ရငွေများကို ပြည်နယ်၏ ဘဏ္ဍာရန်ပုံငွေသို့ပေးသွင်း၍ ထုတ်ပေးရန်ရှိသော သုံးငွေများကို ပြည်နယ်၏
ဘဏ္ဍာရန်ပုံငွေမှ ထုတ်ယူသုံးစွဲရမည်။

၃။ (က) ပြည်နယ်အစိုးရအဖွဲ့၊ ပြည်နယ်လွှတ်တော်၊ ပြည်နယ်တရားလွှတ်တော်၊ ပြည်နယ်ဥပဒေချုပ်၊
ပြည်နယ်စာရင်းစစ်ချုပ်၊ ပြည်နယ်ဝန်ကြီးဌာနများ၊ ပြည်နယ်အဆင့်ဦးစီးဌာနများနှင့်
စည်ပင်သာယာရေးအဖွဲ့များ၏ ရငွေနှင့် သုံးငွေအတွက် တာဝန်ပေးအပ်ခြင်းခံရသည့်
ပုဂ္ဂိုလ်အသီးသီးသည် ဇယား (၁)၊ (၂)၊ (၃) နှင့် (၄) တို့တွင် မိမိနှင့် ယှဉ်တွဲဖော်ပြထားသည့်
ရငွေတို့ကို စီမံကြီးကြပ်ကောက်ခံခြင်းနှင့် သုံးငွေတို့ကို စီမံခန့်ခွဲခြင်းပြုရမည်။

(ခ) ပုဒ်မခွဲ (က) ပါ တာဝန်ခံရသည့်ပုဂ္ဂိုလ်အသီးသီးသည် မိမိအား အပ်နှင်းထားသော လုပ်ပိုင်ခွင့်
များကို မိမိလက်အောက်ရှိ လုပ်ငန်းဆိုင်ရာပုဂ္ဂိုလ်အသီးသီးအား လွှဲအပ်ဆောင်ရွက်စေနိုင်သည်။

(ဂ) ရငွေများကို စီမံကြီးကြပ်ကောက်ခံရာတွင်လည်းကောင်း၊ သုံးငွေများကို စီမံခန့်ခွဲရာတွင်
လည်းကောင်း ဤဥပဒေပါ ပြဌာန်းချက်များ၊ သက်ဆိုင်ရာဥပဒေများ၊ နည်းဥပဒေများ၊
စည်းမျဉ်းများ၊ စည်းကမ်းများ၊ အမိန့်ကြော်ငြာစာများ၊ အမိန့်များ၊ ညွှန်ကြားချက်များ၊
လုပ်ထုံးလုပ်နည်းများနှင့်အညီ ဆောင်ရွက်ရမည်။

၄။ (က) ပြည်နယ်အစိုးရအဖွဲ့၊ ပြည်နယ်လွှတ်တော်၊ ပြည်နယ်တရားလွှတ်တော်၊ ပြည်နယ်ဥပဒေချုပ်၊
ပြည်နယ်စာရင်းစစ်ချုပ်၊ ပြည်နယ်ဝန်ကြီးဌာနများ၊ ပြည်နယ်အဆင့်ဦးစီးဌာနများနှင့်
စည်ပင်သာယာရေးအဖွဲ့များသည် ရငွေများကို စီမံကြီးကြပ်ကောက်ခံရာတွင် ဤဥပဒေအရ
လျာထားသောရငွေတို့ထက် တိုး၍ဖြစ်စေ၊ လျော့၍ဖြစ်စေ ရသောရငွေများနှင့်စပ်လျဉ်း၍
ပြည်နယ်လွှတ်တော်သို့တင်ပြသော ၂၀၁၉-၂၀၂၀ ခု၊ ဘဏ္ဍာရေးနှစ်အတွက် ပြုပြင်ပြီး
ခန့်မှန်းခြေငွေစာရင်းများတွင် ထည့်သွင်းဖော်ပြရမည်။ ပြုပြင်ပြီး ခန့်မှန်းခြေငွေစာရင်းများ
တင်ပြချိန်နောက်ပိုင်းမှ ဖြစ်ပေါ်သော ပြောင်းလဲခြင်းများကို အမှန်စာရင်းများတွင် ထည့်သွင်း
ဖော်ပြရမည်။

(ခ) ပြည်နယ်အစိုးရအဖွဲ့၊ ပြည်နယ်လွှတ်တော်၊ ပြည်နယ်တရားလွှတ်တော်၊ ပြည်နယ်ဥပဒေချုပ်၊
ပြည်နယ်စာရင်းစစ်ချုပ်၊ ပြည်နယ်ဝန်ကြီးဌာနများ၊ ပြည်နယ်အဆင့်ဦးစီးဌာနများနှင့်
စည်ပင်သာယာရေးအဖွဲ့များသည် သုံးငွေများကို စီမံခန့်ခွဲရာတွင် ဤဥပဒေအရ ခွင့်ပြုထားသော
သုံးငွေများအတွင်း ငွေစာရင်းခေါင်းစဉ်လွှဲပြောင်းသုံးစွဲသည့် အသုံးစရိတ်များနှင့်စပ်လျဉ်း၍
ပြည်နယ်လွှတ်တော်သို့တင်ပြသော ၂၀၁၉-၂၀၂၀ ခု၊ ဘဏ္ဍာရေးနှစ်အတွက် ပြုပြင်ပြီး
ခန့်မှန်းခြေငွေစာရင်းများတွင် ထည့်သွင်းဖော်ပြရမည်။ ပြုပြင်ပြီး ခန့်မှန်းခြေငွေစာရင်းများ
တင်ပြချိန်နောက်ပိုင်းမှ ဖြစ်ပေါ်သောပြောင်းလဲခြင်းများကို အမှန်စာရင်းများတွင် ထည့်သွင်း
ဖော်ပြရမည်။

၅။ ပြည်နယ်အဆင့် ဌာနအဖွဲ့အစည်းများနှင့် စည်ပင်သာယာရေးအဖွဲ့များသည် မိမိတို့နှင့်သက်ဆိုင်သော
တည်ဆဲဥပဒေများ၊ နည်းဥပဒေများ၊ စည်းမျဉ်းများ၊ စည်းကမ်းများ၊ အမိန့်ကြော်ငြာစာများ၊ အမိန့်များ၊
ညွှန်ကြားချက်များအရ ခွင့်ပြုထားသော အခွန်အကောက်အမျိုးအစားများကိုသာ ကောက်ခံနိုင်သည်။

အပိုင်း ၃

ပြည်နယ်အဆင့် နိုင်ငံတော်ပိုင်စီးပွားရေးအဖွဲ့အစည်းများ၏ ရငွေများနှင့် သုံးငွေများ

၆။ ပြည်နယ်အဆင့် နိုင်ငံတော်ပိုင်စီးပွားရေးအဖွဲ့အစည်းများသည် စီမံကိန်းရည်မှန်းချက်များအရ မိမိတို့၏ ဘဏ္ဍာငွေအပေါ်ရပ်တည်၍ လုပ်ငန်းများကို မိမိတို့၏ ဘဏ္ဍာရန်ပုံငွေအစီအစဉ်ဖြင့် စီးပွားရေးဆန်ဆန် ဆောင်ရွက်ကြရမည်။

၇။ ပြည်နယ်အဆင့် နိုင်ငံတော်ပိုင်စီးပွားရေးအဖွဲ့အစည်းများ၏ ငွေအဝင်နှင့် အထွက်ကို စာရင်းပြုစုရန် အလို့ငှာ မွန်ပြည်နယ်၏ ဘဏ္ဍာရန်ပုံငွေစာရင်းတွင် ဖော်ပြရမည်။

၈။ (က) ဇယား (၅) နှင့် (၆) တို့တွင် ဖော်ပြထားသည့်ရငွေများနှင့် သုံးငွေများသည် ပြည်နယ်အဆင့် နိုင်ငံတော်ပိုင်စီးပွားရေးအဖွဲ့အစည်းများက စီမံကိန်းရည်မှန်းချက်များအရ ထမြောက်အောင်မြင်စွာ အကောင်အထည်ဖော်နိုင်ရန် ရည်မှန်းထားသောငွေများဖြစ်သည်။

(ခ) ပြည်နယ်အဆင့် နိုင်ငံတော်ပိုင်စီးပွားရေးအဖွဲ့အစည်းများ၏ ရငွေနှင့် သုံးငွေအတွက် တာဝန် ပေးအပ်ခြင်းခံရသည့် ပုဂ္ဂိုလ်အသီးသီးသည် ဇယား (၅) နှင့် (၆) တို့တွင် မိမိနှင့်ယှဉ်တွဲဖော်ပြ ထားသည့်ရငွေတို့ကို စီမံကြီးကြပ်ကောက်ခံခြင်းနှင့် သုံးငွေတို့ကို စီမံခန့်ခွဲခြင်းပြုရမည်။

(ဂ) ရငွေများကို စီမံကြီးကြပ်ကောက်ခံရာတွင်လည်းကောင်း၊ သုံးငွေများကို စီမံခန့်ခွဲရာတွင် လည်းကောင်း ဤဥပဒေပါ ပြဋ္ဌာန်းချက်များ၊ သက်ဆိုင်ရာဥပဒေများ၊ နည်းဥပဒေများ၊ စည်းမျဉ်းများ၊ စည်းကမ်းများ၊ အမိန့်ကြော်ငြာစာများ၊ အမိန့်များ၊ ညွှန်ကြားချက်များ၊ လုပ်ထုံးလုပ်နည်းများနှင့်အညီ ဆောင်ရွက်ရမည်။

၉။ (က) ပြည်နယ်အစိုးရအဖွဲ့သည် ပြည်နယ်အဆင့် နိုင်ငံတော်ပိုင်စီးပွားရေးအဖွဲ့အစည်းများ၏ လုပ်ငန်းလိုအပ်ချက်အရ ဤဥပဒေ၏ ဇယား (၅) တွင် ဖော်ပြထားသောရငွေများတိုးခြင်း၊ လျော့ခြင်းနှင့်စပ်လျဉ်း၍သော်လည်းကောင်း၊ ဤဥပဒေ၏ ဇယား (၆) အရ ခွင့်ပြုထားသော ငွေလုံးငွေရင်းသုံးငွေတွင် လုပ်ငန်းစီမံကိန်းများ ပြောင်းလဲခြင်းမပြုဘဲ မူလလုပ်ငန်းစီမံကိန်း တစ်ခုစီအတွင်း ငွေများပြောင်းလဲသုံးစွဲခြင်းနှင့်စပ်လျဉ်း၍သော်လည်းကောင်း စိစစ်သုံးသပ်၍ ပြောင်းလဲပေးနိုင်သည်။ ထိုသို့ ရငွေများနှင့် သုံးငွေများပြောင်းလဲခြင်းနှင့်စပ်လျဉ်း၍ ပြည်နယ် လွှတ်တော်သို့တင်ပြသော ၂၀၁၉-၂၀၂၀ ခု၊ ဘဏ္ဍာရေးနှစ်အတွက် ပြုပြင်ပြီး ခန့်မှန်းခြေ ငွေစာရင်းများတွင်လည်းကောင်း၊ ပြုပြင်ပြီး ခန့်မှန်းခြေငွေစာရင်းများ တင်ပြချိန်နောက်ပိုင်းမှ ဖြစ်ပေါ်လာသောပြောင်းလဲခြင်းများကို အမှန်စာရင်းများတွင်လည်းကောင်း ကိစ္စတစ်ရပ်ချင်း အကျိုးအကြောင်းဖော်ပြချက်များနှင့်အတူ ထည့်သွင်းဖော်ပြရမည်။

(ခ) ငွေလုံးငွေရင်းသုံးငွေတွင် အဖွဲ့အစည်းတစ်ခုအတွင်း လုပ်ငန်းစီမံကိန်းတစ်ခုမှ အခြားလုပ်ငန်း စီမံကိန်းတစ်ခုသို့ ပြောင်းလဲသုံးစွဲခြင်းနှင့်စပ်လျဉ်း၍ ပြည်နယ်အစိုးရအဖွဲ့က ပြည်နယ် လွှတ်တော်၏အတည်ပြုချက်ဖြင့် ပြောင်းလဲပေးနိုင်သည်။ ထိုသို့ ငွေများပြောင်းလဲခြင်းနှင့် စပ်လျဉ်း၍ ပြည်နယ်လွှတ်တော်သို့တင်ပြသော ၂၀၁၉-၂၀၂၀ ခု၊ ဘဏ္ဍာရေးနှစ်အတွက် ပြုပြင်ပြီး ခန့်မှန်းခြေငွေစာရင်းများတွင် ထည့်သွင်းဖော်ပြရမည်။ ပြုပြင်ပြီး ခန့်မှန်းခြေ ငွေစာရင်းများ တင်ပြချိန်နောက်ပိုင်းမှ ဖြစ်ပေါ်လာသောငွေများ ပြောင်းလဲခြင်းကို ကိစ္စ တစ်ရပ်ချင်း အကျိုးအကြောင်း ဖော်ပြချက်များနှင့်အတူ ၂၀၁၉-၂၀၂၀ ခု၊ ဘဏ္ဍာရေးနှစ် အတွင်း အနီးကပ်ဆုံးကျင်းပသည့် ပြည်နယ်လွှတ်တော်သို့တင်ပြ၍ ခွင့်ပြုချက်ရယူပြီး ပြောင်းလဲပေးနိုင်သည်။

(ဂ) ပြည်နယ်အစိုးရအဖွဲ့သည် ပြည်နယ်အဆင့် နိုင်ငံတော်ပိုင်စီးပွားရေးအဖွဲ့အစည်းများအား လုပ်ငန်းလုပ်ကိုင်ရန်လိုအပ်သည့် လုပ်ငန်းသုံးရင်းနှီးငွေကိုလည်းကောင်း၊ ရင်းနှီးမြှုပ်နှံမှု လုပ်ငန်းများအတွက် လိုအပ်သည့်ငွေကို ပြည်နယ်လွှတ်တော်၏အတည်ပြုချက်ဖြင့် ပြည်ထောင်စုဘဏ္ဍာရန်ပုံငွေမှ ထောက်ပံ့ငွေဖြင့် ရယူဆောင်ရွက်ခြင်းပြုနိုင်သည်။

အပိုင်း ၄ အရေးပေါ်ရန်ပုံငွေ

- ၁၀။ (က) ပြည်နယ်အစိုးရအဖွဲ့၊ ပြည်နယ်လွှတ်တော်၊ ပြည်နယ်တရားလွှတ်တော်၊ ပြည်နယ်ဥပဒေချုပ်၊ ပြည်နယ်စာရင်းစစ်ချုပ်၊ ပြည်နယ်အဆင့်ဦးစီးဌာနများ၊ ပြည်နယ်အဆင့် နိုင်ငံတော်ပိုင် စီးပွားရေးအဖွဲ့အစည်းများနှင့် စည်ပင်သာယာရေးအဖွဲ့များသည် ဤဥပဒေပါ ဇယား (၄) တွင် စီမံကိန်းနှင့် ဘဏ္ဍာရေးဝန်ကြီးဌာန၊ ပြည်နယ်ရသုံးမှန်းခြေငွေစာရင်းဦးစီးဌာနနှင့် ယှဉ်တွဲဖော်ပြ ထားသည့် အရေးပေါ်ရန်ပုံငွေမှ ကျခံသုံးစွဲခြင်းကို ဘဏ္ဍာရေးနှစ်အတွင်း ကြိုတင်မမျှော်မှန်း နိုင်သည့် ကိစ္စရပ်များနှင့် သဘာဝဘေးအန္တရာယ်ကြောင့် ဖြစ်ပေါ်လာသည့် ကိစ္စရပ်များ အတွက်သာလျှင် ဆောင်ရွက်ခွင့်ရှိသည်။
- (ခ) ပုဒ်မခွဲ (က) ပါ အရေးပေါ်ရန်ပုံငွေမှ ကျခံသုံးစွဲခြင်းကို ပြည်နယ်အစိုးရအဖွဲ့၏ ဆုံးဖြတ်ချက် အရသာ ခွင့်ပြုရမည်။
- (ဂ) ပြည်နယ်အစိုးရအဖွဲ့သည် ပုဒ်မခွဲ (က) အရ အရေးပေါ်ရန်ပုံငွေမှ ကျခံသုံးစွဲသည့် ကိစ္စရပ်များကို ကိစ္စတစ်ရပ်ချင်း အကျိုးအကြောင်းဖော်ပြချက်များနှင့်အတူ အနီးကပ်ဆုံးကျင်းပသော ပြည်ထောင်စုအစိုးရအဖွဲ့ အစည်းအဝေးသို့ တင်ပြရမည်။

အပိုင်း ၅ ငွေချေးယူခြင်း၊ ထောက်ပံ့ငွေရယူခြင်းနှင့် ပြည်ပအကူအညီရယူခြင်း

- ၁၁။ ပြည်နယ်အစိုးရအဖွဲ့သည် ဗဟိုအဖွဲ့အစည်းများ၊ ဦးစီးဌာနများ၊ စည်ပင်သာယာရေးအဖွဲ့များနှင့် ပြည်နယ်အဆင့် နိုင်ငံတော်ပိုင်စီးပွားရေးအဖွဲ့အစည်းများအတွက် လုပ်ငန်းလုပ်ကိုင်ရန်သော်လည်းကောင်း၊ ရင်းနှီးမြှုပ်နှံရန်သော်လည်းကောင်း လိုအပ်သည့်ငွေများကို ထောက်ပံ့ငွေဖြင့်ဖြစ်စေ၊ ချေးငွေဖြင့်ဖြစ်စေ ပြည်ထောင်စုအစိုးရထံမှ ရယူဆောင်ရွက်နိုင်သည်။
- ၁၂။ ပြည်နယ်အစိုးရအဖွဲ့သည် ပြည်နယ်ဘဏ္ဍာရန်ပုံငွေ အစီအစဉ်ဖြင့်ဆောင်ရွက်သော ပြည်နယ်အဆင့်ဌာန၊ အဖွဲ့အစည်းတစ်ခုခု၏ လုပ်ငန်းစီမံချက်တစ်ရပ်ရပ်အတွက် ပြည်ထောင်စုက ပြဌာန်းသည့်ဥပဒေနှင့်အညီ ပြည်နယ်ကဆောင်ရွက်ခွင့်ရှိသည့် ပြည်ပမှငွေကြေးအကူအညီနှင့် အထောက်အပံ့တို့ကို ရယူဆောင်ရွက် နိုင်သည်။
- ၁၃။ ပြည်နယ်အစိုးရအဖွဲ့သည် ပြည်နယ်ဘဏ္ဍာရန်ပုံငွေ အစီအစဉ်ဖြင့်ဆောင်ရွက်သော ပြည်နယ်အဆင့်ဌာန၊ အဖွဲ့အစည်းတစ်ခုခု၏ လုပ်ငန်းစီမံချက်တစ်ရပ်ရပ်အတွက် ပြည်ထောင်စုက ပြဌာန်းသည့်ဥပဒေနှင့်အညီ ပြည်နယ်က ဆောင်ရွက်ခွင့်ရှိသည့် ပြည်တွင်း ပြည်ပမှ ငွေချေးယူခြင်းကို ပြည်နယ်လွှတ်တော်၏ အတည်ပြုချက် ရယူပြီး ပြည်ထောင်စုအစိုးရအဖွဲ့၏ ခွင့်ပြုချက်နှင့် ပြည်ထောင်စုလွှတ်တော်၏ အတည်ပြုချက်တို့ကို ကြိုတင်ရယူဆောင်ရွက်ရမည်။
- ၁၄။ ပုဒ်မ ၁၂ နှင့် ပုဒ်မ ၁၃ ပါ ပြဌာန်းချက်များအရ ရငွေနှင့် သုံးငွေများ ပြောင်းလဲခြင်းများကို ပြည်နယ် လွှတ်တော်သို့တင်ပြသော ၂၀၁၉-၂၀၂၀ ခု၊ ဘဏ္ဍာရေးနှစ်အတွက် ပြုပြင်ပြီး ခန့်မှန်းခြေငွေစာရင်းများတွင် ထည့်သွင်းဖော်ပြရမည်။ ပြုပြင်ပြီး ခန့်မှန်းခြေငွေစာရင်း တင်ပြချိန်နောက်ပိုင်းမှ ဖြစ်ပေါ်လာသော ပြောင်းလဲခြင်းများကို အမှန်စာရင်းများတွင် ထည့်သွင်းဖော်ပြရမည်။

ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် ဖွဲ့စည်းပုံအခြေခံဥပဒေအရ ကျွန်ုပ် လက်မှတ်ရေးထိုးသည်။

ဒေါက်တာအေးဇံ
ဝန်ကြီးချုပ်
မွန်ပြည်နယ်အစိုးရအဖွဲ့

အပိုင်း ၁]

ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်ပြန်တမ်း

၁၃၈၁ ခုနှစ်၊ တပေါင်းလပြည့်ကျော် ၅ ရက်
(၂၀၂၀ ပြည့်နှစ်၊ မတ်လ ၁၃ ရက်)

၆၄၉

မွန်ပြည်နယ်အစိုးရအဖွဲ့၊ မွန်ပြည်နယ်လွှတ်တော်၊ မွန်ပြည်နယ်တရားလွှတ်တော်၊ မွန်ပြည်နယ်ဥပဒေချုပ်၊ မွန်ပြည်နယ်စာရင်းစစ်ချုပ်

ဇယား (၁)
(ကျပ်သန်းပေါင်း)

အမှတ်စဉ်	အကြောင်းအရာ	တာဝန်ခံသူ	ရငွေများ										အဖွဲ့အစည်းများတွင်ရင်းနှီးငွေရငွေ	စုစုပေါင်း
			အခွန်အကောက်	ပြည်နယ်အဆင့်နိုင်ငံတော်ပိုင်ဆိုင်မှုအဖွဲ့အစည်းများမှရငွေ	အခြားသာမန်ရငွေ	အရေပေါ်ရရှိငွေမှရငွေ	အတိုးရငွေ	ငွေလုံးငွေရင်းရငွေ	ပြည်ထောင်စုထောက်ပံ့ငွေမှရငွေ	ပြည်ပအကူအညီရငွေ	ကြွေးမြီထုတ်ချေးငွေအတွက်ပြန်ရငွေ	ချေးယူရငွေ		
၁	၂	၃	၄	၅	၆	၇	၈	၉	၁၀	၁၁	၁၂	၁၃	၁၄	၁၅
၁	မွန်ပြည်နယ်အစိုးရအဖွဲ့	ပြည်နယ်ဝန်ကြီးချုပ် သို့မဟုတ် ပြည်နယ်ဝန်ကြီးချုပ်က တာဝန်ယူသူ	၁. ၃၃၃		၄,၁၁၂. ၇၂၆				၁,၀၀၀. ၀၀၀	၃,၀၀၀. ၀၀၀				၈,၀၁၄. ၇၂၆
၂	မွန်ပြည်နယ်လွှတ်တော်	ပြည်နယ်လွှတ်တော်ဥက္ကဋ္ဌ သို့မဟုတ် ပြည်နယ်လွှတ်တော်ဥက္ကဋ္ဌက တာဝန်ယူသူ			၄၆၀. ၁၅၄									၄၆၀. ၁၅၄
၃	မွန်ပြည်နယ်တရားလွှတ်တော်	ပြည်နယ်တရားလွှတ်တော် တရားသူကြီးချုပ် သို့မဟုတ် ပြည်နယ်တရားလွှတ်တော် တရားသူကြီးချုပ်က တာဝန်ယူသူ												
၄	မွန်ပြည်နယ်ဥပဒေချုပ်	ပြည်နယ်ဥပဒေချုပ် သို့မဟုတ် ပြည်နယ်ဥပဒေချုပ်က တာဝန်ယူသူ			၀. ၄၇၀									၀. ၄၇၀
၅	မွန်ပြည်နယ်စာရင်းစစ်ချုပ်	ပြည်နယ်စာရင်းစစ်ချုပ် သို့မဟုတ် ပြည်နယ်စာရင်းစစ်ချုပ်က တာဝန်ယူသူ			၀. ၉၁၅									၀. ၉၁၅
	ပေါင်း		၁. ၃၃၃		၄,၄၇၇. ၂၆၅				၁,၀၀၀. ၀၀၀	၃,၀၀၀. ၀၀၀				၈,၄၇၇. ၂၆၅

မွန်ပြည်နယ်အစိုးရအဖွဲ့၊ မွန်ပြည်နယ်လွှတ်တော်၊ မွန်ပြည်နယ်တရားလွှတ်တော်၊ မွန်ပြည်နယ်ဥပဒေချုပ်၊ မွန်ပြည်နယ်စာရင်းစစ်ချုပ်

ယေး: (၂)
(ကျပ်သန်းပေါင်း)

အမှတ်စဉ်	အကြောင်းအရာ	တာဝန်ခံသူ	သုံးငွေများ								စုစုပေါင်း
			သာမန်သုံးငွေ	အရေးပေါ်ရန်ပုံငွေ	အတိုးပေးငွေ	ထောက်ပံ့ငွေ	ငွေလုံးငွေရင်းသုံးငွေ	ကြေးမြီ		အဖွဲ့အစည်းများတွင်ရင်းနှီးငွေ	
								ထုတ်ချေးငွေ	ချေးယူရငွေအတွက်ပေးဆပ်ငွေ		
၁	၂	၃	၄	၅	၆	၇	၈	၉	၁၀	၁၁	၁၂
၁	မွန်ပြည်နယ်အစိုးရအဖွဲ့	ပြည်နယ်ဝန်ကြီးချုပ် သို့မဟုတ် ပြည်နယ်ဝန်ကြီးချုပ်က တာဝန်ပေးသူ	၇,၆၀၀. ၅၄၄				၅,၈၀၅. ၅၈၄				၁၇,၄၀၆. ၁၂၈
၂	မွန်ပြည်နယ်လွှတ်တော်	ပြည်နယ်လွှတ်တော်ဥက္ကဋ္ဌ သို့မဟုတ် ပြည်နယ်လွှတ်တော်ဥက္ကဋ္ဌက တာဝန်ပေးသူ	၄၅၃. ၈၃၄				၇၅. ၁၅၀				၅၂၈. ၉၈၄
၃	မွန်ပြည်နယ်တရားလွှတ်တော်	ပြည်နယ်တရားလွှတ်တော်တရားသူကြီးချုပ် သို့မဟုတ် ပြည်နယ်တရားလွှတ်တော်တရားသူကြီးချုပ်က တာဝန်ပေးသူ	၅၅. ၆၅၀				၁. ၂၀၀				၅၆. ၈၅၀
၄	မွန်ပြည်နယ်ဥပဒေချုပ်	ပြည်နယ်ဥပဒေချုပ် သို့မဟုတ် ပြည်နယ်ဥပဒေချုပ်က တာဝန်ပေးသူ	၄၂၈. ၁၀၃				၇၄. ၅၂၈				၅၀၂. ၆၃၁
၅	မွန်ပြည်နယ်စာရင်းစစ်ချုပ်	ပြည်နယ်စာရင်းစစ်ချုပ် သို့မဟုတ် ပြည်နယ်စာရင်းစစ်ချုပ်က တာဝန်ပေးသူ	၈၀၂. ၂၅၀				၆. ၉၀၀				၈၀၉. ၁၅၀
	ပေါင်း		၉,၃၄၀. ၃၈၁			၄,၀၀၀. ၀၀၀	၅,၉၆၃. ၃၆၂				၁၉,၃၀၃. ၇၄၃

မွန်ပြည်နယ်ဝန်ကြီးဌာနများ၊ မွန်ပြည်နယ်အဆင့်ဦးစီးဌာနများနှင့် စည်ပင်သာယာရေးအဖွဲ့များ (ကျပ်သန်းပေါင်း)

အမှတ်စဉ်	အကြောင်းအရာ	တာဝန်ခံသူ	သုံးငွေများ							စုစုပေါင်း	
			သာမန်သုံးငွေ	အရေးပေါ်ရန်ငွေ	အတိုးပေးငွေ	ထောက်ပံ့ငွေ	ငွေလုံးငွေရင်းသုံးငွေ	ကြေးမြီ	အဖွဲ့အစည်းများတွင်ရင်းနှီးငွေ		
၁	၂	၃	၄	၅	၆	၇	၈	၉	၁၀	၁၁	၁၂
၁	ပြည်ထဲရေး အထူးစစ်ဆေးရေးဦးစီးဌာန ဦးစီးဌာန	ပြည်နယ်ဝန်ကြီးချုပ် သို့မဟုတ် ပြည်နယ်ဝန်ကြီးချုပ်က တာဝန်ပေးသူ	၁၆၆၂.၅၀၀ ၃၅၀.၀၀၂ ၁၃၁၀.၄၉၉				၃၈၉၁.၇၀၀ ၄၂၁.၃၇၀ ၃၄၇၁.၄၀၀				၅၂၅၄.၂၇၀ ၇၇၁.၃၇၂ ၄၇၈၂.၈၉၉
၂	ပြည်ထောင်စုအစိုးရအဖွဲ့မှ စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်း ဝန်ကြီးဌာန	ရင်း	၃၉၂၄.၂၆၄ ၃၉၂၄.၂၆၄				၁၁၆၈.၄၁၇ ၁၁၆၈.၄၁၇				၅၁၉၂.၆၈၁ ၅၁၉၂.၆၈၁
၃	စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်း ဝန်ကြီးဌာန	ရင်း	၃၂၇၈.၇၂၂ ၂၁၀၄.၃၄၂ ၂၉၈.၄၆၆				၆၁၁.၆၃၇ ၂၅၄.၆၅၅ ၁၇၁.၉၄၀				၃၈၉၀.၃၇၉ ၂၂၈၈.၉၉၇ ၄၆၉.၄၀၆
၄	မွေးမြူရေးနှင့် ကုသရေးဦးစီးဌာန		၂၅၂.၀၂၂				၅၆.၄၆၀				၃၀၈.၄၈၂
၅	သမဝါယမဦးစီးဌာန		၅၈၄.၇၄၂ ၁၉.၁၅၀				၂၇.၀၃၀ ၁၀၂.၅၅၂				၆၁၀.၇၇၂
၆	သယံဇာတနှင့် သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေး ဝန်ကြီးဌာန	ရင်း	၁၀၈၄.၆၆၈				၉၃၃.၁၀၄ ၂၆၅.၈၀၄ ၆၆၇.၂၉၀				၂၈၁၇.၇၇၂
၇	ကုန်းမာရေးနှင့် အားကစား အားကစားနှင့် ကာယပညာဦးစီးဌာန	ရင်း	၇၃၈.၀၈၂ ၇၃.၈၄၃	၁၀၀၀.၀၀၀			၁၆၆၅.၃၅၀ ၁၂၄.၅၄၆ ၁၆၆၅.၃၅၀				၂၆၀၅.၀၀၀ ၂၆၀၅.၀၀၀
၈	စီမံကိန်းနှင့် ဘဏ္ဍာရေး ဝန်ကြီးဌာန	ရင်း	၆၅၈.၀၅၅ ၆၄၉.၆၆၀	၁၀၀၀.၀၀၀			၁၂၄.၅၄၆ ၇၃.၂၀၂ ၉.၀၂၄				၁၁၇၄.၃၇၇ ၁၁၇၄.၃၇၇
၉	စီမံကိန်းနှင့် အားကစား အားကစားနှင့် ကာယပညာဦးစီးဌာန	ရင်း	၃၄၉.၁၄၀ ၁၀၇.၈၉၈ ၁၁၃.၀၁၇	၁၀၀၀.၀၀၀			၄၀.၈၁၀ ၄၀.၈၁၀				၄၀၈၉.၂၈၅ ၄၀၈၉.၂၈၅
၁၀	ဆောက်လုပ်ရေး ဦးစီးဌာန	ရင်း	၃၁၃၈.၉၇၇ ၃၄၄.၇၇၉ ၂၄၉၄.၈၄၄				၃၈၇၁.၂၈၈ ၁၃၃၇.၁၈၂ ၂၄၃၈.၂၄၅				၁၁၇၁၄.၈၃၀ ၁၁၇၁၄.၈၃၀
၁၁	ပြည်နယ် ကုန်တင် ကုန်ချလုပ်ငန်းကြီးကြပ်ရေး ကော်မတီမှ	ရင်း	၂၈.၉၇၆				၁.၁၀၀				၂၉.၀၇၆
၁၂	စည်ပင်သာယာရေးအဖွဲ့များ	ရင်း	၆၆၃၆.၈၀၂	၁၀၀၀.၀၀၀			၃၉၁၀၀.၈၀၈ ၈၆၃၇.၇၈၀				၄၇၇၃၇.၆၀၀ ၁၀၈၇၂၂.၄၄၉

(ကျပ်သန်းပေါင်း)
ဇယား (၅)

အမှတ် မှတ် စဉ်	အကြောင်းအရာ	တာဝန်ခံသူ	ရငွေများ										စုစုပေါင်း		
			အမှုအခင်းအကျဉ်းချုပ်	အမှုအခင်းအကျဉ်းချုပ်	အမှုအခင်းအကျဉ်းချုပ်	အမှုအခင်းအကျဉ်းချုပ်	အမှုအခင်းအကျဉ်းချုပ်	အမှုအခင်းအကျဉ်းချုပ်	အမှုအခင်းအကျဉ်းချုပ်	အမှုအခင်းအကျဉ်းချုပ်	အမှုအခင်းအကျဉ်းချုပ်	အမှုအခင်းအကျဉ်းချုပ်			
														အမှုအခင်းအကျဉ်းချုပ်	အမှုအခင်းအကျဉ်းချုပ်
၁	လျှပ်စစ်နှင့် ရွယ်အင်	၃	၄	၅	၆	၇	၈	၉	၁၀	၁၁	၁၂	၁၃	၁၄	၁၅	၁၆
၂	လျှပ်စစ်နှင့် ရွယ်အင်	၃	၄	၅	၆	၇	၈	၉	၁၀	၁၁	၁၂	၁၃	၁၄	၁၅	၁၆
၃	လျှပ်စစ်နှင့် ရွယ်အင်	၃	၄	၅	၆	၇	၈	၉	၁၀	၁၁	၁၂	၁၃	၁၄	၁၅	၁၆

မွန်ပြည်နယ်အဆင့် နှိုင်းယှဉ်ထားသော အချက်အလက်များ

(၅) ကျပ်သန်းပေါင်း
ဇယား

အမှတ်စဉ်	အကြောင်းအရာ	တာဝန်ခံသူ	သုံးငွေများ										စုစုပေါင်း
			သာမန်သုံးငွေ	အရေးပေါ်ရန်ပုံငွေ	အတိုးပေးငွေ	ထောက်ပံ့ငွေ	ငွေလုံးငွေရင်းသုံးငွေ	ကြေးမြီ			အဖွဲ့အစည်းများတွင်ရင်းနှီးငွေ		
								ထုတ်ချေးငွေ	ချေးယူရငွေအတွက်ပေးဆပ်ငွေ				
၁	၂	၃	၄	၅	၆	၇	၈	၉	၁၀	၁၁	၁၂		
၁	လျှပ်စစ်နှင့် စွမ်းအင်	ပြည်နယ်ဝန်ကြီးချုပ် သို့မဟုတ် ပြည်နယ်ဝန်ကြီးချုပ်က တာဝန်ယူသူ					၁၁,၁၁၄, ၇၄၁				၁၁,၁၁၄, ၇၄၁		
၁	လျှပ်စစ်ဓာတ်အားဖြန့်ဖြူးရေးလုပ်ငန်း						၁၁,၁၁၄, ၇၄၁				၁၁,၁၁၄, ၇၄၁		

**၂၀၁၉-၂၀၂၀ ခု၊ ဘဏ္ဍာရေးနှစ် ရခိုင်ပြည်နယ်၏ ဘဏ္ဍာငွေအရအသုံးဆိုင်ရာဥပဒေ
(၂၀၁၉ ခုနှစ်၊ ရခိုင်ပြည်နယ်လွှတ်တော်ဥပဒေအမှတ် - ၅။)**

၁၃၈၁ ခုနှစ်၊ သီတင်းကျွတ်လဆန်း ၂ ရက်
(၂၀၁၉ ခုနှစ်၊ စက်တင်ဘာလ ၃၀ ရက်)

ရခိုင်ပြည်နယ်လွှတ်တော်သည် ဤဥပဒေကို ပြဋ္ဌာန်းလိုက်သည်။

အပိုင်း ၁

အမည်နှင့် စတင်အကျိုးသက်ရောက်သည်နေ့ရက်

- ၁။ (က) ဤဥပဒေကို ၂၀၁၉-၂၀၂၀ ခု၊ ဘဏ္ဍာရေးနှစ် ရခိုင်ပြည်နယ်၏ ဘဏ္ဍာငွေအရအသုံးဆိုင်ရာဥပဒေ ဟု ခေါ်တွင်စေရမည်။
- (ခ) ဤဥပဒေသည် ၂၀၁၉ ခုနှစ်၊ အောက်တိုဘာလ ၁ ရက်နေ့မှ ၂၀၂၀ ပြည့်နှစ်၊ စက်တင်ဘာလ ၃၀ ရက်နေ့အထိ ကုန်ဆုံးသည့်ကာလအတွက် ဖြစ်ရမည်။
- (ဂ) ဤဥပဒေသည် ၂၀၁၉ ခုနှစ်၊ အောက်တိုဘာလ ၁ ရက်နေ့မှ စတင်အကျိုးသက်ရောက်စေရမည်။

အပိုင်း ၂

**ပြည်နယ်အစိုးရအဖွဲ့၊ ပြည်နယ်လွှတ်တော်၊ ပြည်နယ်တရားလွှတ်တော်၊ ပြည်နယ်ဥပဒေချုပ်၊
ပြည်နယ်စာရင်းစစ်ချုပ်၊ ပြည်နယ်အဆင့်ဦးစီးဌာနများနှင့် စည်ပင်သာယာရေးအဖွဲ့များ**

အခန်း (၁)

ရငွေများနှင့် သုံးငွေများ

- ၂။ ပြည်နယ်အစိုးရအဖွဲ့၊ ပြည်နယ်လွှတ်တော်၊ ပြည်နယ်တရားလွှတ်တော်၊ ပြည်နယ်ဥပဒေချုပ်၊ ပြည်နယ်စာရင်းစစ်ချုပ်၊ ပြည်နယ်အဆင့်ဦးစီးဌာနများနှင့် စည်ပင်သာယာရေးအဖွဲ့များသည် ပြည်နယ်ဘဏ္ဍာရန်ပုံငွေအစီအစဉ်ဖြင့် လုပ်ငန်းများကို ဆောင်ရွက်ကြရမည်။ ထိုသို့ ဆောင်ရွက်၍ရသောရငွေများကို ပြည်နယ်၏ ဘဏ္ဍာရန်ပုံငွေသို့ပေးသွင်း၍ ထုတ်ပေးရန်ရှိသော သုံးငွေများကို ပြည်နယ်ဘဏ္ဍာရန်ပုံငွေမှ ထုတ်ယူသုံးစွဲရမည်။
- ၃။ (က) ပြည်နယ်အစိုးရအဖွဲ့၊ ပြည်နယ်လွှတ်တော်၊ ပြည်နယ်တရားလွှတ်တော်၊ ပြည်နယ်ဥပဒေချုပ်၊ ပြည်နယ်စာရင်းစစ်ချုပ်၊ ပြည်နယ်အဆင့်ဦးစီးဌာနများနှင့် စည်ပင်သာယာရေးအဖွဲ့များ၏ ရငွေနှင့် သုံးငွေအတွက် တာဝန်ပေးအပ်ခြင်းခံရသည့် ပုဂ္ဂိုလ်အသီးသီးသည် ဇယား (၁)၊ (၂)၊ (၃) နှင့် (၄) တို့တွင် မိမိနှင့်ယှဉ်တွဲဖော်ပြထားသည့် ရငွေတို့ကို စီမံကြီးကြပ်ကောက်ခံခြင်းနှင့် သုံးငွေတို့ကို စီမံခန့်ခွဲခြင်းပြုရမည်။
- (ခ) ပုဒ်မခွဲ (က) ပါ တာဝန်ခံရသည့်ပုဂ္ဂိုလ်အသီးသီးသည် မိမိအား အပ်နှံထားသော လုပ်ပိုင်ခွင့်များကို မိမိလက်အောက်ရှိ လုပ်ငန်းဆိုင်ရာ ပုဂ္ဂိုလ်အသီးသီးအား လွှဲအပ်ဆောင်ရွက်စေနိုင်သည်။
- (ဂ) ရငွေများကို စီမံကြီးကြပ်ကောက်ခံရာတွင်လည်းကောင်း၊ သုံးငွေများကို စီမံခန့်ခွဲရာတွင်လည်းကောင်း ဤဥပဒေပါ ပြဋ္ဌာန်းချက်များ၊ သက်ဆိုင်ရာဥပဒေများ၊ နည်းဥပဒေများ၊ စည်းမျဉ်းများ၊ စည်းကမ်းများ၊ အမိန့်ကြော်ငြာစာများ၊ အမိန့်များ၊ ညွှန်ကြားချက်များ၊ လုပ်ထုံးလုပ်နည်းများနှင့်အညီ ဆောင်ရွက်ရမည်။
- (ဃ) ဇယား (၁) နှင့် (၃) တို့တွင် ဖော်ပြလျာထားသောရငွေများအနက် ပြည်ထောင်စုထောက်ပံ့ငွေမှ ရငွေ၊ ပြည်ပအကူအညီရငွေ၊ ချေးယူရငွေတို့သည် လျာထားသည်ထက် ပိုမိုရရှိလျှင် ယင်းသို့ ပိုမိုရရှိသောငွေများဖြင့် ဆက်နွှယ်ထားသည့်လုပ်ငန်းအသုံးစရိတ်များကြောင့် ဇယား (၂) နှင့် (၄) တို့တွင် ဖော်ပြခွင့်ပြုထားသော သုံးငွေများထက် ပိုမိုသုံးစွဲရန် လိုအပ်ပါက ပြည်နယ်အစိုးရအဖွဲ့သည် စိစစ်သုံးသပ်၍ ပြည်နယ်လွှတ်တော်၏ အတည်ပြုချက်ဖြင့် ခွင့်ပြုနိုင်သည်။

အခန်း (၂)

ပြည်နယ်အစိုးရအဖွဲ့၊ ပြည်နယ်လွှတ်တော်၊ ပြည်နယ်တရားလွှတ်တော်၊ ပြည်နယ်ဥပဒေချုပ်၊
ပြည်နယ်စာရင်းစစ်ချုပ်၊ ပြည်နယ်အဆင့်ဦးစီးဌာနများ၊ စည်ပင်သာယာရေးအဖွဲ့များနှင့်ပတ်သက်၍
ပြည်နယ်အစိုးရအဖွဲ့၏လုပ်ပိုင်ခွင့်များ

- ၄။ (က) ပြည်နယ်အစိုးရအဖွဲ့၊ ပြည်နယ်လွှတ်တော်၊ ပြည်နယ်တရားလွှတ်တော်၊ ပြည်နယ်ဥပဒေချုပ်၊
ပြည်နယ်စာရင်းစစ်ချုပ်၊ ပြည်နယ်အဆင့်ဦးစီးဌာနများနှင့် စည်ပင်သာယာရေးအဖွဲ့များသည်
ရငွေများကို စီမံကြီးကြပ်ကောက်ခံရာတွင် ဤဥပဒေအရ လျာထားသော ရငွေတို့ထက် တိုး၍
ဖြစ်စေ၊ လျော့၍ဖြစ်စေ ရသောရငွေများနှင့်စပ်လျဉ်း၍ ပြည်နယ်လွှတ်တော် အစည်းအဝေးသို့
တင်ပြသော ၂၀၁၉-၂၀၂၀ ခု၊ ဘဏ္ဍာရေးနှစ်အတွက် ပြုပြင်ပြီးခန့်မှန်းခြေငွေစာရင်းများတွင်
ထည့်သွင်းဖော်ပြရမည်။ ပြုပြင်ပြီးခန့်မှန်းခြေငွေစာရင်းများ တင်ပြချိန်နောက်ပိုင်းမှ ဖြစ်ပေါ်သော
ပြောင်းလဲခြင်းများကို အမှန်စာရင်းများတွင် ထည့်သွင်းဖော်ပြရမည်။ အခွန်ဆိုင်ရာဥပဒေ
များနှင့်အညီ ရသင့်ရထိုက်သော အခွန်ငွေများ အပြည့်အဝရရှိစေရမည်။
- (ခ) ပြည်နယ်အစိုးရအဖွဲ့၊ ပြည်နယ်လွှတ်တော်၊ ပြည်နယ်တရားလွှတ်တော်၊ ပြည်နယ်ဥပဒေချုပ်၊
ပြည်နယ်စာရင်းစစ်ချုပ်၊ ပြည်နယ်အဆင့်ဦးစီးဌာနများနှင့် စည်ပင်သာယာရေးအဖွဲ့များသည်
ဤဥပဒေပါသုံးငွေများကို စီမံခန့်ခွဲရာတွင် ဤဥပဒေအရ ခွင့်ပြုထားသောသုံးငွေများအတွင်း
ငွေစာရင်းခေါင်းစဉ်လွှဲပြောင်းသုံးစွဲသည့် အသုံးစရိတ်များနှင့်စပ်လျဉ်း၍လည်းကောင်း၊ ပုဒ်မ
(၃)၊ ပုဒ်မခွဲ (ဃ) အရ ပြည်နယ်အစိုးရအဖွဲ့၏ ခွင့်ပြုချက်ဖြင့် သုံးစွဲသည့် အသုံးစရိတ်များနှင့်
စပ်လျဉ်း၍လည်းကောင်း၊ ပြည်နယ်လွှတ်တော်သို့ တင်ပြသော ၂၀၁၉-၂၀၂၀ ခု၊ ဘဏ္ဍာရေးနှစ်
အတွက် ပြုပြင်ပြီးခန့်မှန်းခြေငွေစာရင်းများတွင် ထည့်သွင်းဖော်ပြရမည်။ ပြုပြင်ပြီးခန့်မှန်းခြေ
ငွေစာရင်းများတင်ပြချိန်နောက်ပိုင်းမှ ဖြစ်ပေါ်သော ပြောင်းလဲခြင်းများကို အမှန်စာရင်းများတွင်
ထည့်သွင်းဖော်ပြရမည်။
- (ဂ) ပြည်နယ်အစိုးရအဖွဲ့သည် ဤဥပဒေ၏ ပုဒ်မ (၃)၊ ပုဒ်မခွဲ (ဃ) အရ ပိုမိုသုံးစွဲရန် ခွင့်ပြုသည့်
ကိစ္စရပ်များကို ကိစ္စတစ်ရပ်ချင်းအလိုက် အကျိုးအကြောင်းဖော်ပြချက်များနှင့်အတူ ပြည်နယ်
လွှတ်တော်အစည်းအဝေးသို့ တင်ပြအတည်ပြုချက်ရယူရမည်။

၅။ ပြည်နယ်အဆင့် ဌာနအဖွဲ့အစည်းများနှင့် စည်ပင်သာယာရေးအဖွဲ့များသည် မိမိတို့နှင့်သက်ဆိုင်သော
တည်ဆဲဥပဒေများ၊ နည်းဥပဒေများ၊ စည်းမျဉ်းများ၊ စည်းကမ်းများ၊ အမိန့်ကြော်ငြာစာများ၊ အမိန့်များ၊
ညွှန်ကြားချက်များအရ ခွင့်ပြုထားသော အခွန်အကောက်အမျိုးအစားများကိုသာ ကောက်ခံနိုင်သည်။

အခန်း (၃)

ပြည်ပအကူအညီရယူခြင်း

၆။ ပြည်နယ်အစိုးရအဖွဲ့သည် ပြည်ထောင်စုကပြဌာန်းသည့် ဥပဒေနှင့်အညီ ပြည်နယ်အဆင့် ဌာန၊
အဖွဲ့အစည်းများ၏ လုပ်ငန်းစီမံချက်တစ်ရပ်ရပ်အတွက် ပြည်ပအကူအညီကို ငွေသား၊ ပစ္စည်း၊ ဆောင်ရွက်
ပေးမှုတို့ဖြင့် ရယူခွင့်ပြုနိုင်သည်။

၇။ ဇယား (၁) တွင် ဖော်ပြလျာထားသော ပြည်ပအကူအညီရငွေသည် လျာထားသည်ထက်ပိုမိုရရှိလျှင်
ယင်းသို့ပိုမိုရရှိသောငွေများဖြင့် ဆက်နွယ်ထားသည့် လုပ်ငန်းအသုံးစရိတ်များကြောင့် ဇယား (၂) တွင်
ဖော်ပြခွင့်ပြုသောသုံးငွေများထက် ပိုမိုသုံးစွဲရန်လိုအပ်ပါက အောက်ပါအတိုင်း ဆောင်ရွက်ရမည်-

- (က) နောက်ထပ်ဘဏ္ဍာငွေခွဲဝေသုံးစွဲရေးဥပဒေ မပြဌာန်းမီဖြစ်လျှင် ပြည်နယ်အစိုးရအဖွဲ့က စိစစ်
သုံးသပ်၍ ငွေစာရင်းခေါင်းစဉ်လွှဲပြောင်းသုံးစွဲခြင်းနည်းလမ်း၊ ဖြည့်စွက်ခွင့်ပြုငွေတောင်းခံသည့်
နည်းလမ်းတို့ဖြင့် ခွင့်ပြုနိုင်သည်။ ယင်းသို့ခွင့်ပြုသည့်သုံးငွေများကို ပြုပြင်ပြီးခန့်မှန်းခြေငွေစာရင်း
များတွင် ထည့်သွင်းဖော်ပြရမည်။

- (ခ) နောက်ထပ်ဘဏ္ဍာငွေခွဲဝေသုံးစွဲရေး ဥပဒေပြဋ္ဌာန်းပြီးနောက်ဖြစ်လျှင် ငွေစာရင်းခေါင်းစဉ်လွှဲပြောင်းသုံးစွဲခြင်းနည်းလမ်းဖြင့် ခွင့်ပြုနိုင်သည်။ ယင်းသို့ခွင့်ပြုသည့်သုံးငွေများကို အမှန်စာရင်းများတွင် ထည့်သွင်းဖော်ပြရမည်။

အပိုင်း (၃)

ပြည်နယ်အဆင့် နိုင်ငံတော်ပိုင်စီးပွားရေးအဖွဲ့အစည်းများ

အခန်း (၁)

ရငွေများနှင့် သုံးငွေများ

- ၈။ (က) ပြည်နယ်အဆင့် နိုင်ငံတော်ပိုင်စီးပွားရေးအဖွဲ့အစည်းများသည် ပြည်ထောင်စုမှ ပြည်နယ်သို့ လုပ်ပိုင်ခွင့်ပေးထားသည့်လုပ်ငန်းများနှင့် သက်ဆိုင်သည့် သာမန်အသုံးစရိတ်နှင့် ပြည်နယ်က တာဝန်ယူဆောင်ရွက်ရန် ခွင့်ပြုထားသည့် ငွေလုံးငွေရင်းအသုံးစရိတ်များကို ပြည်နယ်၏ ဘဏ္ဍာရန်ပုံငွေအစီအစဉ်ဖြင့် ဆောင်ရွက်ကြရမည်။
- (ခ) ပြည်နယ်အဆင့် နိုင်ငံတော်ပိုင်စီးပွားရေးအဖွဲ့အစည်းများသည် ငွေလုံးငွေရင်းအသုံးစရိတ်များကို ပြည်နယ်၏ဘဏ္ဍာရန်ပုံငွေ အစီအစဉ်ဖြင့် ဆောင်ရွက်ကြရမည်။
- ၉။ ပြည်နယ်အဆင့် နိုင်ငံတော်ပိုင်စီးပွားရေးအဖွဲ့အစည်းများ၏ ငွေအဝင်နှင့်အထွက်ကို စာရင်းပြုစုရန် အလို့ငှာ ပြည်နယ်၏ဘဏ္ဍာရန်ပုံငွေစာရင်းတွင် ဖော်ပြရမည်။
- ၁၀။ (က) ဇယား (၅) နှင့် (၆) တို့ပါ ရငွေများနှင့်သုံးငွေများကို ပြည်နယ်အဆင့် နိုင်ငံတော်ပိုင်စီးပွားရေးအဖွဲ့အစည်းများက စီမံကိန်းရည်မှန်းချက်များအရ ထမြောက်အောင်မြင်စွာအကောင်အထည်ဖော်ရမည်။
- (ခ) ပြည်နယ်အဆင့် နိုင်ငံတော်ပိုင်စီးပွားရေးအဖွဲ့အစည်းများ၏ ရငွေနှင့်သုံးငွေအတွက် တာဝန်ပေးအပ်ခြင်းခံရသည့် ပုဂ္ဂိုလ်အသီးသီးသည် ဇယား (၅) နှင့် (၆) တို့တွင် မိမိနှင့်ယှဉ်တွဲဖော်ပြထားသည့် ရငွေတို့ကို စီမံကြီးကြပ်ကောက်ခံခြင်းနှင့်သုံးငွေတို့ကို စီမံခန့်ခွဲခြင်းပြုရမည်။
- (ဂ) ပုဒ်မခွဲ(ခ) ပါ တာဝန်ခံရသည့် ပုဂ္ဂိုလ်အသီးသီးသည် မိမိအား အပ်နှံထားသော လုပ်ပိုင်ခွင့်များကို မိမိလက်အောက်ရှိ လုပ်ငန်းဆိုင်ရာပုဂ္ဂိုလ်အသီးသီးအား လွှဲအပ်ဆောင်ရွက်စေနိုင်သည်။
- (ဃ) ရငွေများကို စီမံကြီးကြပ်ကောက်ခံရာတွင်လည်းကောင်း၊ သုံးငွေများကို စီမံခန့်ခွဲရာတွင်လည်းကောင်း၊ ဤဥပဒေပါ ပြဋ္ဌာန်းချက်များ၊ သက်ဆိုင်ရာဥပဒေများ၊ နည်းဥပဒေများ၊ စည်းမျဉ်းများ၊ စည်းကမ်းများ၊ အမိန့်ကြော်ငြာစာများ၊ အမိန့်များ၊ ညွှန်ကြားချက်များ၊ လုပ်ထုံးလုပ်နည်းများနှင့်အညီ ဆောင်ရွက်ရမည်။

အခန်း (၂)

ပြည်နယ်အဆင့် နိုင်ငံတော်ပိုင်စီးပွားရေးအဖွဲ့အစည်းများနှင့်ပတ်သက်၍

ပြည်နယ်အစိုးရအဖွဲ့၏လုပ်ပိုင်ခွင့်များ

- ၁၁။ (က) ပြည်နယ်အစိုးရအဖွဲ့သည် ပြည်နယ်အဆင့် နိုင်ငံတော်ပိုင်စီးပွားရေးအဖွဲ့အစည်းများ၏ လုပ်ငန်းအရ လိုအပ်လျှင် ဤဥပဒေ၏ဇယား (၅) နှင့် (၆) တို့တွင် ဖော်ပြထားသောငွေများကို ဤဥပဒေအရ ခွင့်ပြုထားသောငွေများအတွင်း ပြောင်းလဲပေးနိုင်သည်။ ထိုသို့ ငွေများပြောင်းလဲခြင်းနှင့်စပ်လျဉ်း၍ ပြည်နယ်လွှတ်တော်သို့တင်ပြသော ၂၀၁၉-၂၀၂၀ ခု၊ ဘဏ္ဍာရေးနှစ်အတွက် ပြုပြင်ပြီးခန့်မှန်းခြေငွေစာရင်းများတွင် ထည့်သွင်းဖော်ပြရမည်။ ပြုပြင်ပြီးခန့်မှန်းခြေငွေစာရင်းများ တင်ပြချိန်နောက်ပိုင်းမှ ဖြစ်ပေါ်သောပြောင်းလဲခြင်းများကို အမှန်စာရင်းများတွင် ထည့်သွင်းဖော်ပြရမည်။

- (ခ) ပြည်နယ်အစိုးရအဖွဲ့သည် ပြည်နယ်အဆင့် နိုင်ငံတော်ပိုင်စီးပွားရေးအဖွဲ့အစည်းများအား လုပ်ငန်းလုပ်ကိုင်ရန် လိုအပ်သည့်လုပ်ငန်းသုံးရင်းနှီးငွေကိုလည်းကောင်း၊ ရင်းနှီးမြှုပ်နှံမှု လုပ်ငန်းများအတွက် လိုအပ်သည့်ငွေကိုလည်းကောင်း၊ ထောက်ပံ့ငွေဖြင့်ဖြစ်စေ၊ ချေးငွေဖြင့် ဖြစ်စေ ပြည်ထောင်စုအစိုးရသို့ တင်ပြခွင့်ပြုချက် ရယူဆောင်ရွက်ခြင်းပြုနိုင်သည်။
- (ဂ) ပြည်နယ်အစိုးရအဖွဲ့သည် ပြည်နယ်အဆင့် နိုင်ငံတော်ပိုင်စီးပွားရေးအဖွဲ့အစည်းများက နိုင်ငံတော်သို့ ထည့်ဝင်ရမည့်ငွေကို သတ်မှတ်ပေးရမည်။

အခန်း (၃)

ပြည်နယ်အဆင့် နိုင်ငံတော်ပိုင်စီးပွားရေးအဖွဲ့အစည်းများ၏ ဘဏ္ဍာရေးဆိုင်ရာလုပ်ပိုင်ခွင့်များ

- ၁၂။ (က) ပြည်နယ်အဆင့် နိုင်ငံတော်ပိုင်စီးပွားရေးအဖွဲ့အစည်းများသည် ဇယား (၅) နှင့် (၆) တို့တွင် ဖော်ပြထားသော သက်ဆိုင်ရာတာဝန်ခံပုဂ္ဂိုလ်၏ကြီးကြပ်ကွပ်ကဲမှုဖြင့် မိမိတို့၏လုပ်ငန်းများကို စီမံခန့်ခွဲရမည်။
- (ခ) ဇယား (၅) နှင့် (၆) တို့တွင် ဖော်ပြထားသောငွေများကို ပြည်နယ်အဆင့် နိုင်ငံတော်ပိုင်စီးပွားရေး အဖွဲ့အစည်းများက မိမိတို့လုပ်ငန်းလိုအပ်ချက်အရ ပြောင်းလဲလိုပါက ဤဥပဒေအရ ခွင့်ပြုထားသောငွေများအတွင်း ပြည်နယ်အစိုးရအဖွဲ့သို့တင်ပြ၍ ခွင့်ပြုချက်ရယူပြီး ပြောင်းလဲပေးနိုင်သည်။

အပိုင်း (၄)

အရေးပေါ်ရန်ပုံငွေ

- ၁၃။ (က) ပြည်နယ်အစိုးရအဖွဲ့၊ ပြည်နယ်လွှတ်တော်၊ ပြည်နယ်တရားလွှတ်တော်၊ ပြည်နယ်ဥပဒေချုပ်၊ ပြည်နယ်စာရင်းစစ်ချုပ်၊ ပြည်နယ်အဆင့်ဦးစီးဌာနများ၊ ပြည်နယ်အဆင့်နိုင်ငံတော်ပိုင်စီးပွားရေး အဖွဲ့အစည်းများ၊ ပြည်နယ်စည်ပင်သာယာရေးကော်မတီနှင့် စည်ပင်သာယာရေးအဖွဲ့ များသည် ဤဥပဒေပါ ဇယား (၄) တွင် စီမံကိန်းနှင့် ဘဏ္ဍာရေးဝန်ကြီးဌာန၊ ပြည်နယ်ရသုံး မှန်းခြေငွေစာရင်းဦးစီးဌာနနှင့် ယှဉ်တွဲဖော်ပြထားသည့် အရေးပေါ်ရန်ပုံငွေမှ ကျခံသုံးစွဲခြင်းကို ဘဏ္ဍာရေးနှစ်အတွင်း ကြိုတင်မမျှော်မှန်းနိုင်သည့် ကိစ္စရပ်များနှင့် သဘာဝဘေး အန္တရာယ်ကြောင့် ဖြစ်ပေါ်လာသည့်ကိစ္စရပ်များအတွက်သာလျှင် ဆောင်ရွက်ခွင့်ရှိသည်။
- (ခ) ပုဒ်မ (က) အရ အရေးပေါ်ရန်ပုံငွေမှ ကျခံသုံးစွဲခြင်းကို ပြည်နယ်အစိုးရအဖွဲ့၏ဆုံးဖြတ်ချက် အရသာ ခွင့်ပြုရမည်။
- (ဂ) ပြည်နယ်အစိုးရအဖွဲ့သည် ပုဒ်မခွဲ (က) အရ အရေးပေါ်ရန်ပုံငွေမှ ကျခံသုံးစွဲသည့်ကိစ္စရပ် များကို ကိစ္စတစ်ရပ်ချင်း အကျိုးအကြောင်းဖော်ပြချက်များနှင့်အတူ အနီးကပ်ဆုံးကျင်းပသော ပြည်ထောင်စုအစိုးရအဖွဲ့အစည်းအဝေးသို့ တင်ပြရမည်။

ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် ဖွဲ့စည်းပုံအခြေခံဥပဒေအရ ကျွန်ုပ် လက်မှတ်ရေးထိုးသည်။

ညီပု
ဝန်ကြီးချုပ်
ရခိုင်ပြည်နယ်အစိုးရအဖွဲ့

အပိုင်း ၁]

ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်ပြန်တမ်း

 ၁၃၈၁ ခုနှစ်၊ တပေါင်းလပြည့်ကျော် ၅ ရက်
 (၂၀၂၀ ပြည့်နှစ်၊ မတ်လ ၁၃ ရက်)

၆၅၉

ပြည်နယ်အစိုးရအဖွဲ့၊ ပြည်နယ်လွှတ်တော်၊ ပြည်နယ်တရားလွှတ်တော်၊ ပြည်နယ်ဥပဒေချုပ်၊ ပြည်နယ်စာရင်းစစ်ချုပ်

အမှတ်စဉ်	အကြောင်းအရာ	တာဝန်ခံသူ	ရလဒ်များ										လေး (၁) (ကျပ်သန်းပေါင်း)	
			အခွန်အကောက်	ပြည်နယ်အဆင့်နိုင်ငံတော်ပိုင်ပစ္စည်းများအဖွဲ့အစည်းများမှ ရလဒ်	အခြားသားမန် ရလဒ်	အတိုးရလဒ်	ငွေလုံခြုံရေးရလဒ်	ပြည်ပအကူအညီရလဒ်	ပြည်ထောင်စုထောက်ပံ့ငွေမှ ရလဒ်	ကြေးမီ		အဖွဲ့အစည်းများတွင်ရင်းနှီးငွေမှ ရလဒ်	စုစုပေါင်း	
										ထုတ်ချွေငွေအတွက် ပြန်ရငွေ	ချေးယူရငွေ			
၁		၃	၄	၅	၆	၇	၈	၉	၁၀	၁၁	၁၂	၁၃	၁၄	
၁	အစိုးရအဖွဲ့	ပြည်နယ်ဝန်ကြီးချုပ် သို့မဟုတ် ပြည်နယ်ဝန်ကြီးချုပ်က တာဝန်ယူသူ			၁၁၀၈၂- ၃၀၆		၁၂၀၉- ၀၀၀	၁၀၅၈၄- ၂၀၂					၂၂၈၈၅- ၅၀၈	
၂	လွှတ်တော်	ပြည်နယ်လွှတ်တော်ဥက္ကဋ္ဌ သို့မဟုတ် ပြည်နယ်လွှတ်တော်ဥက္ကဋ္ဌက တာဝန်ယူသူ			၃- ၆၀၀								၃- ၆၀၀	
၃	တရားလွှတ်တော်	ပြည်နယ်တရားလွှတ်တော် တရားသူကြီးချုပ် သို့မဟုတ် ပြည်နယ်တရားလွှတ်တော် တရားသူကြီးချုပ်က တာဝန်ယူသူ			၃၂၅- ၁၈၀								၃၂၅- ၁၈၀	
၄	ဥပဒေချုပ်ရုံး	ပြည်နယ်ဥပဒေချုပ် သို့မဟုတ် ပြည်နယ်ဥပဒေချုပ်က တာဝန်ယူသူ			၀- ၃၅၀								၀- ၃၅၀	
၅	စာရင်းစစ်ချုပ်ရုံး	ပြည်နယ်စာရင်းစစ်ချုပ် သို့မဟုတ် ပြည်နယ်စာရင်းစစ်ချုပ်က တာဝန်ယူသူ			၁၄- ၄၅၈								၁၄- ၄၅၈	
	ပေါင်း				၁၁၄၂၅- ၇၉၄		၁၂၀၉- ၀၀၀	၁၀၅၈၄- ၂၀၂					၂၃၂၂၉- ၀၉၆	

ပြည်နယ်အစိုးရအဖွဲ့၊ ပြည်နယ်လွှတ်တော်၊ ပြည်နယ်တရားလွှတ်တော်၊ ပြည်နယ်ဥပဒေချုပ်၊ ပြည်နယ်စာရင်းစစ်ချုပ်

ယေး (၂)
(ကျပ်သန်းပေါင်း)

အမှတ်စဉ်	အကြောင်းအရာ	တာဝန်ခံသူ	သုံးငွေများ						စုစုပေါင်း
			သာမန်သုံးငွေ	အတိုးပေးငွေ	ထောက်ပံ့ငွေ	ငွေလုံးငွေရင်းသုံးငွေ	ပြေးမြီ ထုတ်ချေးငွေ	ချေးယူရငွေအတွက် ပေးဆပ်ငွေ	အဖွဲ့အစည်းများတွင် ရင်းနှီးငွေ
၁	၂	၃	၄	၅	၆	၇	၈	၉	၁၀
၁	အစိုးရအဖွဲ့	ပြည်နယ်ဝန်ကြီးချုပ် သို့မဟုတ် ပြည်နယ်ဝန်ကြီးချုပ်ကတော်ဝန်ဦးသူ	၉,၁၃၂-၆၇၁			၅၆,၅၃၄-၈၄၉			၆၅,၆၆၇-၅၂၀
၂	လွှတ်တော်	ပြည်နယ်လွှတ်တော်ဥက္ကဋ္ဌ သို့မဟုတ် ပြည်နယ်လွှတ်တော်ဥက္ကဋ္ဌက တာဝန်ပေးသူ	၁,၃၁၉-၆၉၈			၃၆၇-၄၄၇			၁,၆၈၇-၁၄၅
၃	တရားလွှတ်တော်	ပြည်နယ်တရားလွှတ်တော် တရားသူကြီးချုပ် သို့မဟုတ် ပြည်နယ်တရားလွှတ်တော် တရားသူကြီးချုပ်က တာဝန်ပေးသူ	၅၉-၀၀၀						၅၉-၀၀၀
၄	ဥပဒေချုပ်ရုံး	ပြည်နယ်ဥပဒေချုပ် သို့မဟုတ် ပြည်နယ်ဥပဒေချုပ်က တာဝန်ပေးသူ	၇၁၄-၁၇၇			၁၈၅-၅၀၀			၈၉၉-၆၇၇
၅	စာရင်းစစ်ချုပ်ရုံး	ပြည်နယ်စာရင်းစစ်ချုပ် သို့မဟုတ် ပြည်နယ်စာရင်းစစ်ချုပ်က တာဝန်ပေးသူ	၁,၁၅၇-၁၂၂			၂၂၉-၇၇၀			၁,၃၈၆-၈၉၂
	ပေါင်း		၁၂,၃၈၂-၆၆၈			၅၇,၃၁၇-၅၆၆			၆၉,၇၀၀-၂၃၄

ပြည်နယ်အဆင့်ဦးစီးဌာနများနှင့် စည်ပင်သာယာရေးအဖွဲ့များ

(၆) လေးလေး

အမှတ်စဉ်	အကြောင်းအရာ	တာဝန်ခံသူ	သုံးငွေများ								စုစုပေါင်း
			ဘဏ်သုံးငွေ	အရေးပေါ်ရန်ငွေ	အတိုးပေးငွေ	ထောက်ပံ့ငွေ	ငွေလုံးငွေရင်းသုံးငွေ	ကြေးမြီ		အဖွဲ့အစည်းများတွင်ရင်းနှီးငွေ	
								ထုတ်ချေးငွေ	ချေးယူရငွေအတွက်ပေးဆပ်ငွေ		
၁	၂	၃	၄	၅	၆	၇	၈	၉	၁၀	၁၁	၁၂
၁	ပြည်ထောင်စုအစိုးရအဖွဲ့မှူးဝန်ကြီးဌာန အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန ပြည်ထောင်စုဝန်ကြီးဌာန အထူးစုံစမ်းစစ်ဆေးရေးဦးစီးဌာန ဦးစီးဌာန	ပြည်နယ်ဝန်ကြီးချုပ် သို့မဟုတ် ပြည်နယ်ဝန်ကြီးချုပ်က တာဝန်ယူသူ ရင်း	၈၁၆၂-၆၉၂ ၈၁၆၂-၆၉၂ ၂၆၃၈-၅၇၄ ၂၆၅၂-၄၅၃ ၂၆၄၃-၁၂၁				၁၇၉၈-၅၈၆ ၁၇၉၈-၅၈၆ ၁၈၀၁-၈၅၀ ၃၀၁-၈၅၀ ၁၅၀၁-၀၀၀				၁၀၄၆၁-၂၇၈ ၁၀၃၆၁-၂၇၈ ၄၇၄၀-၄၂၄ ၄၀၃၃-၁၂၁ ၆၆၅၉-၁၄၅ ၃၈၂၂-၅၀၄ ၁၀၃၃-၃၆၁ ၅၈၁-၄၈၂ ၈၇၆-၈၉၆ ၃၃၄-၉၀၂ ၂၆၇၂-၀၃၂ ၁၈၆၉-၃၆၆ ၇၂၁-၄၆၉ ၈၂-၂၇၇
၂	စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန စိုက်ပျိုးရေးဦးစီးဌာန ငါးလုပ်ငန်းဦးစီးဌာန မွေးမြူရေးနှင့် ကုသရေးဦးစီးဌာန သမဝါယမဦးစီးဌာန အသေးစားစက်မှုလက်မှုလုပ်ငန်းဦးစီးဌာန	ရင်း	၅၇၂၁-၂၉၈ ၃၁၂၂-၅၀၄ ၇၆၇-၄၆၃ ၄၆၈-၀၄၈ ၇၆၉-၁၄၂ ၁၆၄-၁၄၁				၉၃၇-၈၄၇ ၃၀၁-၀၀၀ ၂၅၅-၈၉၈ ၁၁၃-၄၃၄ ၇၇-၇၅၄ ၁၇၁-၇၆၁				
၃	သယံဇာတနှင့် သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးဝန်ကြီးဌာန သစ်တောဦးစီးဌာန ပတ်ဝန်းကျင်ထိန်းသိမ်းရေးဦးစီးဌာန သတ္တုတွင်းဦးစီးဌာန (ရခိုင်ပြည်နယ်အားလုပ်ငန်းရုံး)	ရင်း	၂၈၀၇-၉၀၇ ၁၇၂၁-၂၁၁ ၂၄-၈၀၉ ၇၂-၈၈၇				၆၆၄-၁၂၅ ၁၄၉-၁၁၅ ၅၀၅-၆၆၀ ၉-၃၅၀				
၄	ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာန အားကစားနှင့် ကာယပညာဦးစီးဌာန	ရင်း	၁၁၁၂-၄၄၁ ၁၁၁၂-၄၄၁				၁၀၀၁-၀၀၀ ၁၀၀၁-၀၀၀				
၅	စီမံကိန်းနှင့် ဘဏ္ဍာရေးဝန်ကြီးဌာန စီမံကိန်းရေးဆွဲရေးဦးစီးဌာန ရင်းနှီးမြှုပ်နှံမှုနှင့် ကုမ္ပဏီများညွှန်ကြားမှုဦးစီးဌာန ဗဟိုစာရင်းအင်းအဖွဲ့	ရင်း	၉၂၁-၀၈၈ ၆၇၈-၂၇၁ ၁၀၆-၆၃၂ ၁၃၅-၁၁၅	၁၀၀၁-၀၀၀ ၁၀၀၁-၀၀၀			၈၀၁-၂၂၇ ၄၈၉-၂၂၇ ၄-၀၀၀ ၃၀၆-၇၀၀				
၆	ရင်းနှီးမြှုပ်နှံမှုနှင့် နိုင်ငံခြားစီးပွားဆက်သွယ်ရေးဝန်ကြီးဌာန ရင်းနှီးမြှုပ်နှံမှုနှင့် ကုမ္ပဏီများညွှန်ကြားမှုဦးစီးဌာန	ရင်း	၉၂-၄၃၇ ၉၂-၄၃၇				၂၈၈-၇၁၇ ၂၈၈-၇၁၇				
၇	ဆောက်လုပ်ရေးဝန်ကြီးဌာန မြို့ပြနှင့် အိမ်ရာဖွံ့ဖြိုးရေးဦးစီးဌာန လမ်းဦးစီးဌာန ကျေးလက်လမ်းဖွံ့ဖြိုးရေးဦးစီးဌာန	ရင်း	၁၀၇၇၆-၂၅၇ ၃၃၆-၂၈၈ ၁၀၀၁၇-၀၈၅ ၄၂၂-၈၈၄				၆၁၈၇၆-၄၇၆ ၅၉၂၁-၇၄၀ ၃၆၀၀၁-၀၀၀ ၁၉၉၃၅-၇၃၆				၇၂၆၃၂-၇၃၃ ၆၂၅၇-၀၂၈ ၄၆၁၀၇-၀၈၅ ၂၀၃၈၈-၆၂၁
၈	စည်ပင်သာယာရေးအဖွဲ့များ	ရင်း	၃၀၆၉-၉၉၀	၁၀၀၁-၀၀၀			၃၁၀၃-၄၇၇ ၇၂၁၁-၄၇၇				၁၀၈၄၃၃-၀၇၁

အပိုင်း ၁]

ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်ပြန်တမ်း

၁၃၈၁ ခုနှစ်၊ တပေါင်းလပြည့်ကျော် ၅ ရက်
(၂၀၂၀ ပြည့်နှစ်၊ မတ်လ ၁၃ ရက်)

၆၆၃

ပြည်နယ်အဆင့် နိုင်ငံတော်ပိုင်စီးပွားရေးအဖွဲ့အစည်းများ

အမှတ်စဉ်		အကြောင်းအရာ	တာဝန်ခံသူ	ရငွေများ								စုစုပေါင်း (ကျပ်သန်းပေါင်း)	
				အခွန် အကောက်	ပြည်နယ်အဆင့် နိုင်ငံတော်ပိုင်စီးပွားရေး အဖွဲ့အစည်းများမှ ရငွေ	အခြားသာယာမှု ရငွေ	အတိုး ရငွေ	ငွေလုံးငွေရင်း ရငွေ	ပြည်ပအကူအညီ ရငွေ	ပြည်ထောင်စု ထောက်ပံ့ငွေမှ ရငွေ	ကြွေးမြီ တုတ်ချေးငွေအတွက် ပြန်ရငွေ	အဖွဲ့အစည်း များတွင်ရင်းနှီးငွေမှ ရငွေ	စုစုပေါင်း ရငွေ
၁	၂		၃	၄	၅	၆	၇	၈	၉	၁၀	၁၁	၁၂	၁၃
၁		လျှပ်စစ်နှင့်ဓာတ်အားဖြန့်ဖြူးရေးလုပ်ငန်း	ပြည်နယ်ဝန်ကြီးချုပ် သို့မဟုတ် ပြည်နယ်ဝန်ကြီးချုပ်က တာဝန်ယူသူ			၆, ၀၀၀							၆, ၀၀၀
၁		လျှပ်စစ်နှင့်ဓာတ်အားဖြန့်ဖြူးရေးလုပ်ငန်း				၆, ၀၀၀							၆, ၀၀၀
		ပေါင်း				၆, ၀၀၀							၆, ၀၀၀

ပြည်နယ်အဆင့် နှင့် ပြည်ထောင်စုအဆင့် အစိုးရအဖွဲ့အစည်းများ

(ကျပ်သန့်ပေါင်း) ဇယား (၆)

[illegible]

**၂၀၁၉-၂၀၂၀ ခု၊ ဘဏ္ဍာရေးနှစ်၊ ရှမ်းပြည်နယ်၏ဘဏ္ဍာငွေအရအသုံးဆိုင်ရာဥပဒေ
(၂၀၁၉ ခုနှစ်၊ ရှမ်းပြည်နယ်လွှတ်တော်ဥပဒေအမှတ် ၃ ။)**

၁၃၈၁ ခုနှစ် ၊ တော်သလင်းလပြည့်ကျော် ၇ ရက်
(၂၀၁၉ ခုနှစ်၊ စက်တင်ဘာလ ၂၀ ရက်)

ရှမ်းပြည်နယ်လွှတ်တော်သည် ဤဥပဒေကိုပြဋ္ဌာန်းလိုက်သည်။

အပိုင်း ၁

အမည်နှင့်စတင်အကျိုးသက်ရောက်သည့်နေ့ရက်

- ၁။ (က) ဤဥပဒေကို ၂၀၁၉-၂၀၂၀ ခု၊ ဘဏ္ဍာရေးနှစ် ရှမ်းပြည်နယ်၏ ဘဏ္ဍာငွေအရအသုံးဆိုင်ရာဥပဒေ ဟု ခေါ်တွင်စေရမည်။
- (ခ) ဤဥပဒေသည် ၂၀၁၉-၂၀၂၀ ခု၊ ဘဏ္ဍာရေးနှစ်အတွက် ၂၀၁၉ ခုနှစ်၊ အောက်တိုဘာလ ၁ ရက်နေ့မှ ၂၀၂၀ ပြည့်နှစ်၊ စက်တင်ဘာလ ၃၀ ရက်နေ့ထိ ကုန်ဆုံးသည့်ကာလအတွက် ဖြစ်ရမည်။
- (ဂ) ဤဥပဒေသည် ၂၀၁၉ ခုနှစ်၊ အောက်တိုဘာလ ၁ ရက်နေ့မှ စတင်အကျိုးသက်ရောက်စေရမည်။

အပိုင်း ၂

**ပြည်နယ်အစိုးရအဖွဲ့၊ ပြည်နယ်လွှတ်တော်၊ ပြည်နယ်တရားလွှတ်တော်၊ ပြည်နယ်ဥပဒေချုပ်၊
ပြည်နယ်စာရင်းစစ်ချုပ်နှင့် ပြည်နယ်အဆင့်ဦးစီးဌာနများ**

အခန်း (၁)

ရငွေများနှင့်သုံးငွေများ

- ၂။ ပြည်နယ်အစိုးရအဖွဲ့၊ ပြည်နယ်လွှတ်တော်၊ ပြည်နယ်တရားလွှတ်တော်၊ ပြည်နယ်ဥပဒေချုပ်၊ ပြည်နယ်စာရင်းစစ်ချုပ်နှင့် ပြည်နယ်အဆင့်ဦးစီးဌာနများသည် ပြည်နယ်၏ဘဏ္ဍာရန်ပုံငွေအစီအစဉ်ဖြင့် လုပ်ငန်းများကို ဆောင်ရွက်ကြရမည်။ ထိုသို့ဆောင်ရွက်၍ရသော ရငွေများကို ပြည်နယ်ဘဏ္ဍာရန်ပုံငွေသို့ ပေးသွင်း၍ ထုတ်ပေးရန်ရှိသောသုံးငွေများကို ပြည်နယ်ဘဏ္ဍာရန်ပုံငွေမှ ထုတ်ယူသုံးစွဲရမည်။
- ၃။ (က) ပြည်နယ်အစိုးရအဖွဲ့၊ ပြည်နယ်လွှတ်တော်၊ ပြည်နယ်တရားလွှတ်တော်၊ ပြည်နယ်ဥပဒေချုပ်၊ ပြည်နယ်စာရင်းစစ်ချုပ်နှင့် ပြည်နယ်အဆင့်ဦးစီးဌာနများ၏ ရငွေနှင့်သုံးငွေအတွက် တာဝန်ပေးအပ်ခြင်းခံရသည့် ပုဂ္ဂိုလ်အသီးသီးသည် ဇယား (၁)၊ (၂)၊ (၃) နှင့် (၄) တို့တွင် မိမိနှင့်ယှဉ်တွဲဖော်ပြထားသည့်ရငွေတို့ကို စီမံကြီးကြပ်ကောက်ခံခြင်းနှင့် သုံးငွေတို့ကို စီမံခန့်ခွဲခြင်းပြုရမည်။
- (ခ) ပုဒ်မခွဲ (က) ပါ တာဝန်ခံရသည့်ပုဂ္ဂိုလ်အသီးသီးသည် မိမိအား အပ်နှင်းထားသောလုပ်ပိုင်ခွင့်များကို မိမိလက်အောက်ရှိ လုပ်ငန်းဆိုင်ရာပုဂ္ဂိုလ်အသီးသီးအား လွှဲအပ်ဆောင်ရွက်စေနိုင်သည်။
- (ဂ) ရငွေများကို စီမံကြီးကြပ်ကောက်ခံရာတွင်လည်းကောင်း၊ သုံးငွေများကို စီမံခန့်ခွဲရာတွင်လည်းကောင်း ဤဥပဒေပါ ပြဋ္ဌာန်းချက်များ၊ သက်ဆိုင်ရာဥပဒေများ၊ နည်းဥပဒေများ၊ စည်းမျဉ်းများ၊ စည်းကမ်းများ၊ အမိန့်ကြော်ငြာစာများ၊ အမိန့်များ၊ ညွှန်ကြားချက်များ၊ လုပ်ထုံးလုပ်နည်းများနှင့်အညီ ဆောင်ရွက်ရမည်။
- ၄။ (က) ပြည်နယ်အစိုးရအဖွဲ့၊ ပြည်နယ်လွှတ်တော်၊ ပြည်နယ်တရားလွှတ်တော်၊ ပြည်နယ်ဥပဒေချုပ်၊ ပြည်နယ်စာရင်းစစ်ချုပ်နှင့် ပြည်နယ်အဆင့်ဦးစီးဌာနများသည် ဇယား (၁) နှင့် (၃) တို့တွင် မိမိတို့နှင့် ယှဉ်တွဲဖော်ပြထားသောရငွေများကို စီမံကြီးကြပ်ကောက်ခံရာတွင် ဤဥပဒေအရ လျာထားသောရငွေတို့ထက် တိုး၍ဖြစ်စေ၊ လျော့၍ဖြစ်စေ ရသောရငွေများနှင့်စပ်လျဉ်း၍ ပြည်နယ်လွှတ်တော်သို့တင်ပြသော ၂၀၁၉-၂၀၂၀ ခု၊ ဘဏ္ဍာရေးနှစ်အတွက် ပြုပြင်ပြီး ခန့်မှန်းခြေငွေစာရင်းများတွင် ထည့်သွင်းဖော်ပြရမည်။ ပြုပြင်ပြီးခန့်မှန်းခြေငွေစာရင်းများတင်ပြချိန် နောက်ပိုင်းမှဖြစ်ပေါ်သော ပြောင်းလဲခြင်းများကို အမှန်စာရင်းများတွင် ထည့်သွင်းဖော်ပြရမည်။



- (ခ) ပြည်နယ်အစိုးရအဖွဲ့၊ ပြည်နယ်လွှတ်တော်၊ ပြည်နယ်တရားလွှတ်တော်၊ ပြည်နယ်ဥပဒေချုပ်၊ ပြည်နယ်စာရင်းစစ်ချုပ်နှင့် ပြည်နယ်အဆင့်ဦးစီးဌာနများသည် ဇယား (၂) နှင့် (၄) တို့တွင် မိမိတို့နှင့် ယှဉ်တွဲဖော်ပြထားသော သုံးငွေများကို စီမံခန့်ခွဲရာတွင် ဤဥပဒေအရ ခွင့်ပြုထားသော သုံးငွေများအတွင်း ငွေစာရင်းခေါင်းစဉ်လွှဲပြောင်းသုံးစွဲရန် လိုအပ်ပါက ပြည်နယ်အစိုးရအဖွဲ့၏ ခွင့်ပြုချက်ဖြင့် သုံးစွဲနိုင်သည်။ ထိုသို့ ငွေများလွှဲပြောင်းသုံးစွဲခြင်းနှင့်စပ်လျဉ်း၍ ပြည်နယ် လွှတ်တော်သို့တင်ပြသော ၂၀၁၉-၂၀၂၀ ခု၊ ဘဏ္ဍာရေးနှစ်အတွက် ပြုပြင်ပြီး ခန့်မှန်းခြေ ငွေစာရင်းများတွင် ထည့်သွင်းဖော်ပြရမည်။ ပြုပြင်ပြီးခန့်မှန်းခြေငွေစာရင်းများ တင်ပြချိန် နောက်ပိုင်းမှ ဖြစ်ပေါ်သောပြောင်းလဲခြင်းများကို အမှန်စာရင်းများတွင် ထည့်သွင်းဖော်ပြရမည်။
- (ဂ) ပြည်နယ်အစိုးရအဖွဲ့သည် လုပ်ငန်းလုပ်ကိုင်ရန်သော်လည်းကောင်း၊ ရင်းနှီးမြှုပ်နှံရန်သော် လည်းကောင်း လိုအပ်သည့်ငွေကို ထောက်ပံ့ငွေဖြင့်ဖြစ်စေ၊ ချေးငွေဖြင့်ဖြစ်စေ ပြည်နယ် လွှတ်တော်၏ အတည်ပြုချက်ဖြင့် ပြည်ထောင်စုအစိုးရထံမှ ရယူဆောင်ရွက်နိုင်သည်။
- (ဃ) ပြည်နယ်အစိုးရအဖွဲ့သည် ပြည်ထောင်စုအစိုးရအဖွဲ့က ဘဏ္ဍာရေးကော်မရှင်နှင့်ညှိနှိုင်း ရရှိသည့် ပြည်နယ်၏အရအသုံးခန့်မှန်းခြေငွေစာရင်းအရ လိုအပ်သည့်ငွေကို ပြည်ထောင်စု၏ ဘဏ္ဍာရန်ပုံငွေမှ သင့်တင့်လျောက်ပတ်စွာ ဖြည့်ဆည်းပေးငွေများရယူခြင်း၊ အထူးကိစ္စရပ်များ အတွက် ထောက်ပံ့ငွေများရယူခြင်း၊ လိုအပ်သည့်ချေးငွေများရယူခြင်းတို့ကို ပြည်ထောင်စု လွှတ်တော်၏ အတည်ပြုချက်ဖြင့် ရယူနိုင်သည်။ အဆိုပါကိစ္စရပ်များအတွက် ပြည်နယ် လွှတ်တော်သို့ တင်ပြအတည်ပြုချက်ရယူရမည်။

၅။ ပုဒ်မ ၂ ပါ ဌာနအဖွဲ့အစည်းများသည် မိမိတို့နှင့်သက်ဆိုင်သော တည်ဆဲဥပဒေများ၊ နည်းဥပဒေများ၊ စည်းမျဉ်းများ၊ စည်းကမ်းများ၊ အမိန့်ကြော်ငြာစာများ၊ အမိန့်များ၊ ညွှန်ကြားချက်များအရ ခွင့်ပြုထားသော အခွန်အကောက်အမျိုးအစားများကိုသာ ကောက်ခံနိုင်သည်။

အခန်း (၂)
ငွေချေးယူခြင်း

၆။ ပြည်နယ်အစိုးရအဖွဲ့သည် ၂၀၁၉-၂၀၂၀ ခု၊ ဘဏ္ဍာရေးနှစ်အတွက် ပြည်ထောင်စု၏ ဘဏ္ဍာငွေ အရအသုံးဆိုင်ရာဥပဒေပါ ပြဋ္ဌာန်းချက်များနှင့်အညီ ပြည်နယ်အဆင့် ဌာနအဖွဲ့အစည်းများ၏လုပ်ငန်း စီမံချက်တစ်ရပ်ရပ်အတွက် ပြည်ပမှရရှိသော ချေးငွေများကို ရယူခြင်း၊ ချေးငွေများကို သုံးစွဲခြင်းတို့အား ဆောင်ရွက်ရာတွင် ပြည်ထောင်စုဥပဒေနှင့်အညီ ဖြစ်စေရမည်။ အဆိုပါကိစ္စရပ်များအတွက် ပြည်နယ် လွှတ်တော်သို့ တင်ပြအတည်ပြုချက်ရယူရမည်။

အခန်း (၃)
ပြည်ပအကူအညီရယူခြင်း

၇။ ပြည်နယ်အစိုးရအဖွဲ့သည် ၂၀၁၉-၂၀၂၀ ခု၊ ဘဏ္ဍာရေးနှစ်အတွက် ပြည်ထောင်စု၏ဘဏ္ဍာငွေ အရအသုံးဆိုင်ရာဥပဒေပါ ပြဋ္ဌာန်းချက်များနှင့်အညီ ပြည်နယ်အဆင့် ဌာနအဖွဲ့အစည်းများ၏ လုပ်ငန်း စီမံချက် တစ်ရပ်ရပ်အတွက် ပြည်ပအကူအညီကို ငွေသား၊ ပစ္စည်း၊ ဆောင်ရွက်ပေးမှုတို့ဖြင့် ရယူခြင်းနှင့် သုံးစွဲခြင်း တို့အား ဆောင်ရွက်ရာတွင် ပြည်ထောင်စုဥပဒေနှင့်အညီ ဖြစ်စေရမည်။ အဆိုပါကိစ္စရပ်များအတွက် ပြည်နယ်လွှတ်တော်သို့ တင်ပြအတည်ပြုချက်ရယူရမည်။

အပိုင်း ၃

ပြည်နယ်အဆင့်နိုင်ငံတော်ပိုင်စီးပွားရေးအဖွဲ့အစည်းများ၏ ရငွေများနှင့် သုံးငွေများ

၈။ ပြည်နယ်အဆင့် နိုင်ငံတော်ပိုင်စီးပွားရေးအဖွဲ့အစည်းများသည် ပြည်နယ်၏ဘဏ္ဍာရန်ပုံငွေအစီအစဉ်ဖြင့် လုပ်ငန်းများကို ဆောင်ရွက်ကြရမည်။ ထိုသို့ ဆောင်ရွက်၍ရသောရငွေများကို ပြည်နယ်ဘဏ္ဍာရန်ပုံငွေသို့ ပေးသွင်း၍ ထုတ်ပေးရန်ရှိသော သုံးငွေများကို ပြည်နယ်ဘဏ္ဍာရန်ပုံငွေမှ ထုတ်ယူသုံးစွဲရမည်။

- ၉။ (က) ပြည်နယ်အဆင့် နိုင်ငံတော်ပိုင်စီးပွားရေးအဖွဲ့အစည်းများ၏ ရငွေနှင့် သုံးငွေအတွက် တာဝန်ပေးအပ်ခြင်းခံရသည့် ပုဂ္ဂိုလ်အသီးသီးသည် ဇယား (၅) နှင့် (၆) တို့တွင် မိမိနှင့်ယှဉ်တွဲဖော်ပြထားသည့်ရငွေတို့ကို စီမံကြီးကြပ်ကောက်ခံခြင်းနှင့် သုံးငွေတို့ကို စီမံခန့်ခွဲခြင်းပြုရမည်။
- (ခ) ပုဒ်မခွဲ (က) ပါ တာဝန်ခံရသည့် ပုဂ္ဂိုလ်အသီးသီးသည် မိမိအား အပ်နှံထားသော လုပ်ပိုင်ခွင့်များကို မိမိလက်အောက်ရှိ လုပ်ငန်းဆိုင်ရာ ပုဂ္ဂိုလ်အသီးသီးအား လွှဲအပ်ဆောင်ရွက်စေနိုင်သည်။
- (ဂ) ရငွေများကို စီမံကြီးကြပ်ကောက်ခံရာတွင်လည်းကောင်း၊ သုံးငွေများကိုစီမံခန့်ခွဲရာတွင်လည်းကောင်း ဤဥပဒေပါပြဋ္ဌာန်းချက်များ၊ သက်ဆိုင်ရာဥပဒေများ၊ နည်းဥပဒေများ၊ စည်းမျဉ်းများ၊ စည်းကမ်းများ၊ အမိန့်များ၊ ညွှန်ကြားချက်များ၊ လုပ်ထုံးလုပ်နည်းများနှင့်အညီ ဆောင်ရွက်ရမည်။
- ၁၀။ (က) ပြည်နယ်အဆင့် နိုင်ငံတော်ပိုင်စီးပွားရေးအဖွဲ့အစည်းများသည် ဇယား (၅) နှင့် (၆) တို့တွင် မိမိတို့နှင့်ယှဉ်တွဲဖော်ပြထားသောငွေများကို လုပ်ငန်းအရလိုအပ်လျှင် ပြည်နယ်အစိုးရအဖွဲ့သို့ တင်ပြ၍ ခွင့်ပြုချက်ရယူပြီး ပြောင်းလဲပေးနိုင်သည်။ ထိုသို့ ငွေများပြောင်းလဲခြင်းနှင့်စပ်လျဉ်း၍ ပြည်နယ်လွှတ်တော်သို့တင်ပြသော ၂၀၁၉-၂၀၂၀ ခု၊ ဘဏ္ဍာရေးနှစ်အတွက် ပြုပြင်ပြီး ခန့်မှန်းခြေငွေစာရင်းများတွင်လည်းကောင်း၊ ပြုပြင်ပြီးခန့်မှန်းခြေငွေစာရင်းများ တင်ပြချိန် နောက်ပိုင်းမှ ဖြစ်ပေါ်သောပြောင်းလဲခြင်းများကို အမှန်စာရင်းများတွင်လည်းကောင်း ထည့်သွင်းဖော်ပြရမည်။
- (ခ) ပြည်နယ်အစိုးရအဖွဲ့သည် ပြည်နယ်အဆင့် နိုင်ငံတော်ပိုင်စီးပွားရေးအဖွဲ့အစည်းများ လုပ်ငန်းလုပ်ကိုင်ရန် လိုအပ်သည့်လုပ်ငန်းသုံးရင်းနှီးငွေကိုလည်းကောင်း၊ ရင်းနှီးမြှုပ်နှံမှု လုပ်ငန်းများအတွက် လိုအပ်သည့်ငွေကိုလည်းကောင်း၊ ထောက်ပံ့ငွေဖြင့်ဖြစ်စေ၊ ချေးငွေဖြင့်ဖြစ်စေ ပြည်နယ်လွှတ်တော်၏အတည်ပြုချက်ဖြင့် ပြည်ထောင်စုအစိုးရထံမှရယူဆောင်ရွက်နိုင်သည်။
- (ဂ) ပြည်နယ်အစိုးရအဖွဲ့သည် ပြည်နယ်အဆင့် နိုင်ငံတော်ပိုင် စီးပွားရေးအဖွဲ့အစည်းများမှ နိုင်ငံတော်သို့ ထည့်ဝင်ရမည့်ငွေကို သတ်မှတ်ပေးရမည်။

အပိုင်း ၄

စည်ပင်သာယာရေးအဖွဲ့များ၏ ရငွေများနှင့် သုံးငွေများ

- ၁၁။ စည်ပင်သာယာရေးအဖွဲ့များသည် ပြည်နယ်၏ဘဏ္ဍာရန်ပုံငွေအစီအစဉ်ဖြင့် စည်ပင်သာယာရေးလုပ်ငန်းများကို ဆောင်ရွက်ကြရမည်။ ထိုသို့ ဆောင်ရွက်၍ရသောရငွေများကို ပြည်နယ်ဘဏ္ဍာရန်ပုံငွေသို့ ပေးသွင်း၍ ထုတ်ပေးရန်ရှိသောသုံးငွေများကို ဘဏ္ဍာရေးစည်းမျဉ်း၊ စည်းကမ်းများနှင့်အညီ ပြည်နယ်ဘဏ္ဍာရန်ပုံငွေမှ ထုတ်ယူသုံးစွဲရမည်။
- ၁၂။ (က) စည်ပင်သာယာရေးအဖွဲ့များ၏ရငွေနှင့်သုံးငွေအတွက် တာဝန်ပေးအပ်ခြင်းခံရသည့်ပုဂ္ဂိုလ်သည် ဇယား (၇) နှင့် (၈) တို့တွင် ဖော်ပြထားသည့်ရငွေတို့ကို စီမံကြီးကြပ်ကောက်ခံခြင်းနှင့်သုံးငွေတို့ကို စီမံခန့်ခွဲခြင်းပြုရမည်။
- (ခ) ပုဒ်မခွဲ (က) ပါ တာဝန်ခံရသည့်ပုဂ္ဂိုလ်သည် မိမိအားအပ်နှံထားသောလုပ်ပိုင်ခွင့်များကို မိမိလက်အောက်ရှိ လုပ်ငန်းဆိုင်ရာပုဂ္ဂိုလ်အသီးသီးအား လွှဲအပ်ဆောင်ရွက်စေနိုင်သည်။
- (ဂ) ရငွေများကို စီမံကြီးကြပ်ကောက်ခံရာတွင်လည်းကောင်း၊ သုံးငွေများကို စီမံခန့်ခွဲရာတွင်လည်းကောင်း ဤဥပဒေပါ ပြဋ္ဌာန်းချက်များ၊ သက်ဆိုင်ရာဥပဒေများ၊ နည်းဥပဒေများ၊ စည်းမျဉ်းများ၊ စည်းကမ်းများ၊ အမိန့်ကြော်ငြာစာများ၊ အမိန့်များ၊ ညွှန်ကြားချက်များ၊ လုပ်ထုံးလုပ်နည်းများနှင့်အညီ ဆောင်ရွက်ရမည်။



- (ဃ) စည်ပင်သာယာရေးအဖွဲ့များသည် ရငွေများကို စီမံကြီးကြပ်ကောက်ခံရာတွင် ဤဥပဒေအရ လျာထားသောရငွေတို့ထက် တိုး၍ဖြစ်စေ၊ လျော့၍ဖြစ်စေရသော ရငွေများနှင့်စပ်လျဉ်း၍ ပြည်နယ်လွှတ်တော်သို့တင်ပြသော ၂၀၁၉-၂၀၂၀ ခု၊ ဘဏ္ဍာရေးနှစ်အတွက် ပြုပြင်ပြီး ခန့်မှန်းခြေ ငွေစာရင်းများတွင်လည်းကောင်း၊ ပြုပြင်ပြီးခန့်မှန်းခြေငွေစာရင်းများ တင်ပြချိန် နောက်ပိုင်းမှ ဖြစ်ပေါ်သော ပြောင်းလဲခြင်းများကို အမှန်စာရင်းများတွင်လည်းကောင်း ထည့်သွင်းဖော်ပြရမည်။
- (င) စည်ပင်သာယာရေးအဖွဲ့များသည် သုံးငွေများကို စီမံခန့်ခွဲရာတွင် ဤဥပဒေအရ ခွင့်ပြုထားသော သုံးငွေများအတွင်း ငွေစာရင်းခေါင်းစဉ်လွှဲပြောင်းသုံးစွဲရန် လိုအပ်ပါက ပြည်နယ်အစိုးရအဖွဲ့၏ ခွင့်ပြုချက်ဖြင့် ပြောင်းလဲသုံးစွဲနိုင်သည်။ ထိုသို့ငွေများလွှဲပြောင်းသုံးစွဲခြင်းနှင့်စပ်လျဉ်း၍ ပြည်နယ်လွှတ်တော်သို့တင်ပြသော ၂၀၁၉-၂၀၂၀ ခု၊ ဘဏ္ဍာရေးနှစ်အတွက် ပြုပြင်ပြီး ခန့်မှန်းခြေငွေစာရင်းများတွင် ဖော်ပြရမည်။ ပြုပြင်ပြီးခန့်မှန်းခြေငွေစာရင်းများ တင်ပြချိန် နောက်ပိုင်းမှ ဖြစ်ပေါ်သော ပြောင်းလဲခြင်းများကို အမှန်စာရင်းများတွင် ထည့်သွင်းဖော်ပြ ရမည်။

၁၃။ စည်ပင်သာယာရေးအဖွဲ့များသည် မိမိတို့နှင့်သက်ဆိုင်သော တည်ဆဲဥပဒေများ၊ နည်းဥပဒေများ၊ စည်းမျဉ်းများ၊ စည်းကမ်းများ၊ အမိန့်ကြော်ငြာစာများ၊ အမိန့်များ၊ ညွှန်ကြားချက်များအရ ခွင့်ပြုထားသော အခွန်အကောက် အမျိုးအစားများကိုသာ ကောက်ခံနိုင်သည်။

၁၄။ ပြည်နယ်အစိုးရအဖွဲ့သည် စည်ပင်သာယာရေးအဖွဲ့များ လုပ်ငန်းလုပ်ကိုင်ရန်သော်လည်းကောင်း၊ ရင်းနှီးမြှုပ်နှံရန်သော်လည်းကောင်း လိုအပ်သည့်ငွေကို ထောက်ပံ့ငွေဖြင့်ဖြစ်စေ၊ ချေးငွေဖြင့်ဖြစ်စေ ပြည်နယ်လွှတ်တော်၏အတည်ပြုချက်ဖြင့် ပြည်ထောင်စုအစိုးရထံမှ ရယူဆောင်ရွက်နိုင်သည်။

အပိုင်း ၅

အရေးပေါ်ရန်ပုံငွေ

- ၁၅။ (က) ပြည်နယ်အစိုးရအဖွဲ့၊ ပြည်နယ်လွှတ်တော်၊ ပြည်နယ်တရားလွှတ်တော်၊ ပြည်နယ်ဥပဒေချုပ်၊ ပြည်နယ်စာရင်းစစ်ချုပ်၊ ပြည်နယ်အဆင့်ဦးစီးဌာနများ၊ ပြည်နယ်အဆင့်နိုင်ငံတော်ပိုင်စီးပွားရေး အဖွဲ့အစည်းများနှင့် စည်ပင်သာယာရေးအဖွဲ့များသည် ဤဥပဒေပါ ဇယား (၄) တွင် စီမံကိန်းနှင့် ဘဏ္ဍာရေးဝန်ကြီးဌာန၊ ပြည်နယ် ရသုံးမှန်းခြေငွေစာရင်းဦးစီးဌာနနှင့် ယှဉ်တွဲဖော်ပြထားသည့် အရေးပေါ်ရန်ပုံငွေမှ ကျခံသုံးစွဲခြင်းကို ဘဏ္ဍာရေးနှစ်အတွင်း ကြိုတင်မမျှော်မှန်းနိုင်သည့် ကိစ္စရပ်များနှင့် သဘာဝဘေးအန္တရာယ်ကြောင့် ဖြစ်ပေါ်လာသည့်ကိစ္စရပ်များအတွက်သာလျှင် ဆောင်ရွက်ခွင့်ရှိသည်။
- (ခ) ပုဒ်မ (က) အရ အရေးပေါ်ရန်ပုံငွေမှ ကျခံသုံးစွဲခြင်းကို ပြည်နယ်အစိုးရအဖွဲ့၏ဆုံးဖြတ်ချက် အရသာ ခွင့်ပြုရမည်။
- (ဂ) ပြည်နယ်အစိုးရအဖွဲ့သည် ပုဒ်မခွဲ (က) အရ အရေးပေါ်ရန်ပုံငွေမှ ကျခံသုံးစွဲသည့်ကိစ္စရပ် များကို ကိစ္စတစ်ရပ်ချင်း အကျိုးအကြောင်းဖော်ပြချက်များနှင့်အတူ အနီးကပ်ဆုံးကျင်းပသော ပြည်ထောင်စုအစိုးရအဖွဲ့အစည်းအဝေးသို့ တင်ပြရမည်။

ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် ဖွဲ့စည်းပုံအခြေခံဥပဒေအရ ကျွန်ုပ် လက်မှတ်ရေးထိုးသည်။

ဒေါက်တာလင်းထွဋ်

ဝန်ကြီးချုပ်

ရှမ်းပြည်နယ်အစိုးရအဖွဲ့

အပိုင်း ၁]

ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်ပြန်တမ်း

၁၃၈၁ ခုနှစ်၊ တပေါင်းလပြည့်ကျော် ၅ ရက်
(၂၀၂၀ ပြည့်နှစ်၊ မတ်လ ၁၃ ရက်)

၆၆၉

ပြည်နယ်အစိုးရအဖွဲ့၊ ပြည်နယ်လွှတ်တော်၊ ပြည်နယ်တရားလွှတ်တော်၊ ပြည်နယ်ဥပဒေချုပ်၊ ပြည်နယ်စာရင်းစစ်ချုပ်

ဇယား (၁)
(ကျပ်သန်းပေါင်း)

အမှတ်စဉ်	အကြောင်းအရာ	တာဝန်ခံသူ	ရငွေများ													
			အခွန်အကောက်အကောက်	ပြည်နယ်အဆင့်နိုင်ငံတော်ပိုင်စီးပွားရေးအဖွဲ့အစည်းများမှရငွေ	အခြားသားမန်ရငွေ	အရေပေါ်ရရှိပုံငွေရငွေ	အတိုးရငွေ	ပြည်ထောင်စုထောက်ပံ့ငွေမှရငွေ	ငွေလုံးငွေရင်းရငွေ	ပြည်ပအကူအညီရငွေ	ကြေးမြီ		အဖွဲ့အစည်းများတွင်ရင်းနှီးငွေမှရငွေ			
											ထုတ်ချေးငွေအတွက်ချေးယူရငွေ	မြန်မာရငွေ				
၁	၂	၃	၄	၅	၆	၇	၈	၉	၁၀	၁၁	၁၂	၁၃	၁၄	၁၅	ရစုပေါင်း	
၁	ပြည်နယ်အစိုးရအဖွဲ့	ပြည်နယ်ဝန်ကြီးချုပ် သို့မဟုတ် ပြည်နယ်ဝန်ကြီးချုပ်က တာဝန်ယူသောသူ			၁၅၇၃၆, ၉၈၉				၅၀၀၀, ၀၀၀						၂၀၇၃၆, ၉၈၉	
၂	ပြည်နယ်လွှတ်တော်	ပြည်နယ်လွှတ်တော်ဥက္ကဋ္ဌ သို့မဟုတ် ပြည်နယ်လွှတ်တော် ဥက္ကဋ္ဌက တာဝန်ယူသောသူ			၁၀, ၀၀၀										၁၀, ၀၀၀	
၃	ပြည်နယ်တရားလွှတ်တော်	ပြည်နယ်တရားလွှတ်တော် တရားသူကြီးချုပ် သို့မဟုတ် ပြည်နယ်တရားလွှတ်တော် တရားသူကြီးချုပ်က တာဝန်ယူသောသူ			၁၄၅, ၀၀၇										၁၄၅, ၀၀၇	
၄	ပြည်နယ်ဥပဒေချုပ်	ပြည်နယ်ဥပဒေချုပ် သို့မဟုတ် ပြည်နယ်ဥပဒေချုပ်က တာဝန်ယူသောသူ			၀, ၉၅၃										၀, ၉၅၃	
၅	ပြည်နယ်စာရင်းစစ်ချုပ်	ပြည်နယ်စာရင်းစစ်ချုပ် သို့မဟုတ် ပြည်နယ်စာရင်းစစ်ချုပ်က တာဝန်ယူသောသူ			၀, ၈၀၀										၀, ၈၀၀	
	ပေါင်း				၁၅၈၉၃, ၇၉၉				၅၀၀၀, ၀၀၀						၂၀၈၉၃, ၇၉၉	

ပြည်နယ်အစိုးရအဖွဲ့၊ ပြည်နယ်လွှတ်တော်၊ ပြည်နယ်တရားလွှတ်တော်၊ ပြည်နယ်ဥပဒေချုပ်၊ ပြည်နယ်စာရင်းစစ်ချုပ်

ယေး (၂)
(ကျပ်သန်းပေါင်း)

အမှတ်စဉ်	အကြောင်းအရာ	တာဝန်ခံသူ	သုံးငွေများ							စုစုပေါင်း	
			သာမန်သုံးငွေ	အရေးပေါ်ရန်ပုံငွေ	အတိုးပေးငွေ	ထောက်ပံ့ငွေ	ငွေလုံ့ငွေရင်းသုံးငွေ	ကြေးမြီ		အဖွဲ့အစည်းများတွင်ရင်းနှီးငွေ	စုစုပေါင်း
								ထုတ်ချေးငွေ	ချေးယူရငွေအတွက်ပေးဆပ်ငွေ		
၁	၂	၃	၄	၅	၆	၇	၈	၉	၁၀	၁၁	၁၂
၁	ပြည်နယ်အစိုးရအဖွဲ့	ပြည်နယ်ဝန်ကြီးချုပ် သို့မဟုတ် ပြည်နယ်ဝန်ကြီးချုပ်က တာဝန်ပေးသူ	၇၂၂၉.၂၄၇				၅၀၀၀.၀၀၀				၇၃၂၉.၂၄၇
၂	ပြည်နယ်လွှတ်တော်	ပြည်နယ်လွှတ်တော်ဥက္ကဋ္ဌ သို့မဟုတ် ပြည်နယ်လွှတ်တော်ဥက္ကဋ္ဌက တာဝန်ပေးသူ	၁၁၀၉.၇၅၅					၂၃၅.၄၇၈			၁၃၄၅.၂၃၃
၃	ပြည်နယ်တရားလွှတ်တော်	ပြည်နယ်တရားလွှတ်တော်တရားသူကြီးချုပ် သို့မဟုတ် ပြည်နယ်တရားလွှတ်တော်တရားသူကြီးချုပ်က တာဝန်ပေးသူ	၆၆.၀၀၀								၆၆.၀၀၀
၄	ပြည်နယ်ဥပဒေချုပ်	ပြည်နယ်ဥပဒေချုပ် သို့မဟုတ် ပြည်နယ်ဥပဒေချုပ်က တာဝန်ပေးသူ	၁၁၉၁.၂၇၆					၄၇၄.၀၈၀			၁၆၆၅.၃၅၆
၅	ပြည်နယ်စာရင်းစစ်ချုပ်	ပြည်နယ်စာရင်းစစ်ချုပ် သို့မဟုတ် ပြည်နယ်စာရင်းစစ်ချုပ်က တာဝန်ပေးသူ	၂၁၂၂.၂၉၆					၂၈၅.၆၃၆			၂၄၀၇.၉၃၂
	ပေါင်း		၁၂၂၁၈.၅၇၄				၅၀၀၀.၀၀၀				၅၉,၁၁၆.၉၉၇

ပြည်နယ်အဆင့်ဦးစီးဌာနများ၊ စည်ပင်သာယာရေးအဖွဲ့များ

ဇယား (၃)
(ကျပ်သန်းပေါင်း)

အမှတ်စဉ်	အကြောင်းအရာ	တာဝန်ခံသူ	အခွန်အကောက်အကောင်	ပြည်နယ်အဆင့်နိုင်ငံတော်ပိုင်ဖွဲ့ပွားရေးအဖွဲ့အစည်းများမှ ရငွေ	အရေးပေါ်ရန်ပုံငွေမှရငွေ	အခြားသားမန်ရငွေ	အတိုးရငွေ	ပြည်ထောင်စုထောက်ပံ့ငွေမှရငွေ	ငွေလုံးငွေရင်းရငွေ	ပြည်ပအကူအညီရငွေ	ကြွေးမြီ		အဖွဲ့အစည်းများတွင်ရင်းနှီးငွေမှရငွေ	စုစုပေါင်း
											ထုတ်အခွင့်အတွက်ပြန်ရငွေ	ချေးယူရငွေ		
၁		၃	၄	၅	၆	၇	၈	၉	၁၀	၁၁	၁၂	၁၃	၁၄	၁၅
၁	ပြည်တွင်းထွက်ကုန်နှင့်ပြည်သူပြည်သားများသုံးစွဲမှုအပေါ်တွင်ကောက်ခံသည့်အခွန်အကောက်	ပြည်နယ်ဝန်ကြီးချုပ် သို့မဟုတ်ပြည်နယ်ဝန်ကြီးချုပ်ကတစ်ပါး	၁၁၆၀. ၅၄၉											၁၁၆၀. ၅၄၉
၂	ယစ်မျိုးနှစ်စဉ်ပြည်သူပြည်သားများထုတ်ယူသုံးစွဲမှုအပေါ် ကောက်ခံသည့်အခွန်အကောက်	ရင်းနှီးမြှုပ်နှံမှုနှင့်ကုမ္ပဏီဝန်ကြီးဌာန	၁၁၆၀. ၅၄၉											၁၁၆၀. ၅၄၉
၃	ပြည်သူ့ပိုင်ဆိုင်မှုပစ္စည်းများထုတ်ယူသုံးစွဲမှုအပေါ် ကောက်ခံသည့်အခွန်အကောက်	ရင်းနှီးမြှုပ်နှံမှုနှင့်ကုမ္ပဏီဝန်ကြီးဌာန	၁၁၆၀. ၅၄၉											၁၁၆၀. ၅၄၉
၄	သစ်တောများမှ ပစ္စည်းများထုတ်ယူသည့်အတွက် ကောက်ခံသည့်အခွန်	သစ်တောရေးရာနှင့်ပတ်ဝန်းကျင်ထိန်းသိမ်းရေးဝန်ကြီးဌာန	၁၃၃. ၄၃၀											၁၃၃. ၄၃၀
၅	ဓာတ်သတ္တုပစ္စည်းများထုတ်ယူသည့်အတွက် ကောက်ခံသည့်အခွန်	ဓာတ်သတ္တုနှင့်သစ်တောရေးရာနှင့်ပတ်ဝန်းကျင်ထိန်းသိမ်းရေးဝန်ကြီးဌာန	၂၇၁. ၃၈၂											၂၇၁. ၃၈၂
၆	အင်းအိုင်စိုက်ပျိုးရေးနှင့်သစ်တောရေးရာနှင့်ပတ်ဝန်းကျင်ထိန်းသိမ်းရေးဝန်ကြီးဌာန	ရင်းနှီးမြှုပ်နှံမှုနှင့်ကုမ္ပဏီဝန်ကြီးဌာန	၁၀. ၀၀၀											၁၀. ၀၀၀
၇	စည်ပင်သာယာရေးအဖွဲ့မှ ကောက်ခံသည့်အခွန်	ရင်းနှီးမြှုပ်နှံမှုနှင့်ကုမ္ပဏီဝန်ကြီးဌာန	၁၃၄၅. ၇၉၇											၁၃၄၅. ၇၉၇
၈	ပစ္စည်းခွန်	ရင်းနှီးမြှုပ်နှံမှုနှင့်ကုမ္ပဏီဝန်ကြီးဌာန	၁၀၀၀. ၅၂၁											၁၀၀၀. ၅၂၁
၉	အခွန်ဝေစု	ရင်းနှီးမြှုပ်နှံမှုနှင့်ကုမ္ပဏီဝန်ကြီးဌာန	၃၄၅. ၂၇၆											၃၄၅. ၂၇၆
၁၀	နိုင်ငံတော်ပိုင်ဖွဲ့ပွားရေးအဖွဲ့အစည်းများမှရငွေ	ရင်းနှီးမြှုပ်နှံမှုနှင့်ကုမ္ပဏီဝန်ကြီးဌာန												
၁၁	ပြည်ထောင်စု	ရင်းနှီးမြှုပ်နှံမှုနှင့်ကုမ္ပဏီဝန်ကြီးဌာန												
၁၂	အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန	ရင်းနှီးမြှုပ်နှံမှုနှင့်ကုမ္ပဏီဝန်ကြီးဌာန	၈. ၂၅၀											၈. ၂၅၀
၁၃	ပြည်ထောင်စုအဖွဲ့အစည်းများ	ရင်းနှီးမြှုပ်နှံမှုနှင့်ကုမ္ပဏီဝန်ကြီးဌာန	၁. ၁၀၀											၁. ၁၀၀
၁၄	အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန	ရင်းနှီးမြှုပ်နှံမှုနှင့်ကုမ္ပဏီဝန်ကြီးဌာန	၄၇. ၆၀၀											၄၇. ၆၀၀
၁၅	စိုက်ပျိုးရေး ဝန်ကြီးဌာနနှင့်ဆည်မြောင်း	ရင်းနှီးမြှုပ်နှံမှုနှင့်ကုမ္ပဏီဝန်ကြီးဌာန	၄၇. ၆၀၀											၄၇. ၆၀၀
၁၆	စိုက်ပျိုးရေးဦးစီးဌာန	ရင်းနှီးမြှုပ်နှံမှုနှင့်ကုမ္ပဏီဝန်ကြီးဌာန	၃၈၃. ၇၁၁											၃၈၃. ၇၁၁
၁၇	ငါးလုပ်ငန်းဦးစီးဌာန	ရင်းနှီးမြှုပ်နှံမှုနှင့်ကုမ္ပဏီဝန်ကြီးဌာန	၁၁၂. ၇၂၁											၁၁၂. ၇၂၁
၁၈	ငါးလုပ်ငန်းဦးစီးဌာန	ရင်းနှီးမြှုပ်နှံမှုနှင့်ကုမ္ပဏီဝန်ကြီးဌာန	၅. ၂၆၂											၅. ၂၆၂
၁၉	သစ်တောရေးရာနှင့်ပတ်ဝန်းကျင်ထိန်းသိမ်းရေး	ရင်းနှီးမြှုပ်နှံမှုနှင့်ကုမ္ပဏီဝန်ကြီးဌာန	၂၅၂. ၅၈၇											၂၅၂. ၅၈၇
၂၀	သစ်တောရေးရာနှင့်ပတ်ဝန်းကျင်ထိန်းသိမ်းရေး	ရင်းနှီးမြှုပ်နှံမှုနှင့်ကုမ္ပဏီဝန်ကြီးဌာန	၆. ၈၀၉											၆. ၈၀၉
၂၁	သစ်တောရေးရာနှင့်ပတ်ဝန်းကျင်ထိန်းသိမ်းရေး	ရင်းနှီးမြှုပ်နှံမှုနှင့်ကုမ္ပဏီဝန်ကြီးဌာန	၁၅. ၇၄၀											၁၅. ၇၄၀
၂၂	သစ်တောရေးရာနှင့်ပတ်ဝန်းကျင်ထိန်းသိမ်းရေး	ရင်းနှီးမြှုပ်နှံမှုနှင့်ကုမ္ပဏီဝန်ကြီးဌာန	၁၁. ၅၇၀											၁၁. ၅၇၀
၂၃	ပတ်ဝန်းကျင်ထိန်းသိမ်းရေးဦးစီးဌာန	ရင်းနှီးမြှုပ်နှံမှုနှင့်ကုမ္ပဏီဝန်ကြီးဌာန	၁. ၂၀၀											၁. ၂၀၀
၂၄	သတ္တုတွင်းဦးစီးဌာန၊ အားလုပ်ငန်းဌာနနှင့်ကျွန်းမာရေးနှင့်အားကစား	ရင်းနှီးမြှုပ်နှံမှုနှင့်ကုမ္ပဏီဝန်ကြီးဌာန	၃. ၉၇၀											၃. ၉၇၀
၂၅	အားကစားနှင့်ကာယပညာဦးစီးဌာန	ရင်းနှီးမြှုပ်နှံမှုနှင့်ကုမ္ပဏီဝန်ကြီးဌာန	၉၉. ၇၇၂											၉၉. ၇၇၂
၂၆	စီမံကိန်းနှင့်သတ္တုရေးရာ	ရင်းနှီးမြှုပ်နှံမှုနှင့်ကုမ္ပဏီဝန်ကြီးဌာန	၉၉. ၇၇၂											၉၉. ၇၇၂
၂၇	စီမံကိန်းရေးဆွဲရေးဦးစီးဌာန	ရင်းနှီးမြှုပ်နှံမှုနှင့်ကုမ္ပဏီဝန်ကြီးဌာန	၁၀. ၅၂၁											၁၀. ၅၂၁
၂၈	ဗဟိုစာရင်းအင်းအဖွဲ့	ရင်းနှီးမြှုပ်နှံမှုနှင့်ကုမ္ပဏီဝန်ကြီးဌာန	၁. ၃၆၆											၁. ၃၆၆
၂၉	ရင်းနှီးမြှုပ်နှံမှုနှင့်ကုမ္ပဏီဝန်ကြီးဌာန	ရင်းနှီးမြှုပ်နှံမှုနှင့်ကုမ္ပဏီဝန်ကြီးဌာန	၁၀၀၀. ၀၀၀											၁၀၀၀. ၀၀၀
၃၀	ရင်းနှီးမြှုပ်နှံမှုနှင့်ကုမ္ပဏီဝန်ကြီးဌာန	ရင်းနှီးမြှုပ်နှံမှုနှင့်ကုမ္ပဏီဝန်ကြီးဌာန	၁၀၀၀. ၀၀၀											၁၀၀၀. ၀၀၀
၃၁	အောက်လုပ်ငန်း	ရင်းနှီးမြှုပ်နှံမှုနှင့်ကုမ္ပဏီဝန်ကြီးဌာန	၁. ၃၀၀											၁. ၃၀၀
၃၂	မြို့ပြနှင့်အိမ်ရာဖွံ့ဖြိုးရေးဦးစီးဌာန	ရင်းနှီးမြှုပ်နှံမှုနှင့်ကုမ္ပဏီဝန်ကြီးဌာန	၁၉၆. ၅၅၃											၁၉၆. ၅၅၃
၃၃	လမ်းဦးစီးဌာန	ရင်းနှီးမြှုပ်နှံမှုနှင့်ကုမ္ပဏီဝန်ကြီးဌာန	၁၁၄. ၂၃၃											၁၁၄. ၂၃၃
၃၄	ကျေးဇူးလက်လမ်းဦးစီးဌာန	ရင်းနှီးမြှုပ်နှံမှုနှင့်ကုမ္ပဏီဝန်ကြီးဌာန	၈၀. ၈၄၀											၈၀. ၈၄၀
၃၅	ကျေးဇူးလက်လမ်းဦးစီးဌာန	ရင်းနှီးမြှုပ်နှံမှုနှင့်ကုမ္ပဏီဝန်ကြီးဌာန	၁. ၅၁၀											၁. ၅၁၀
၃၆	ပေါင်း	ရင်းနှီးမြှုပ်နှံမှုနှင့်ကုမ္ပဏီဝန်ကြီးဌာန	၂၅၃၃. ၉၇၇											၂၅၃၃. ၉၇၇

ပြည်နယ်အဆင့်ဦးစီးဌာနများ
ဇယား (၄)
(ကျပ်သန်းပေါင်း)

အမှတ်စဉ်	အကြောင်းအရာ	တာဝန်ခံသူ	သုံးငွေများ						စုစုပေါင်း	
			သာမန်သုံးငွေ	အရေးပေါ်ရန်ပုံငွေ	အတိုးပေးငွေ	ထောက်ပံ့ငွေ	ငွေလုံးငွေရင်းသုံးငွေ	ကြေးမြီ	အဖွဲ့အစည်းများတွင်ရင်းနှီးငွေ	စုစုပေါင်း
			၄	၅	၆	၇	၈	၉	၁၀	၁၁
၁	ပြည်ထောင်စု									
၁	အထူးစီမံခန့်ခွဲရေးဦးစီးဌာန	ပြည်နယ်ဝန်ကြီးချုပ် သို့မဟုတ် ပြည်နယ်ဝန်ကြီးချုပ်က တာဝန်ယူသူ	၇၀၂၃-၄၇၉				၃၂၈၂-၉၈၀			၁၀၄၀၆-၄၇၉
၂	အထူးစီမံခန့်ခွဲရေးဦးစီးဌာန		၃၇၉-၃၃၂				၃၈၅-၅၈၀			၇၆၄-၉၁၂
၂	ပြည်ထောင်စုအစိုးရအဖွဲ့မှူး	ရင်း	၆၆၄၄-၁၄၇				၂၈၉၇-၄၀၀			၉၅၄၁-၅၄၇
၃	အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန	ရင်း	၁၆၆၃၈-၇၄၈				၁၇၉၉-၁၈၀			၁၈၄၁၇-၉၂၈
၃	စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်း	ရင်း	၉၇၅၈-၅၃၅				၁၇၅၆-၇၁၇			၁၀၅၁၅-၂၂၂
၃	စိုက်ပျိုးရေးဦးစီးဌာန		၆၆၃၄-၂၇၃				၆၇၉-၉၈၆			၇၃၁၄-၂၉၉
၂	ဝါးလုပ်ငန်းဦးစီးဌာန		၂၇-၄၂၀				၁၂၇-၀၇၀			၃၄၂-၄၉၀
၃	မွေးမြူရေးနှင့် ကုသရေးဦးစီးဌာန		၁၃၃၈-၅၀၀				၆၄၄-၈၇၇			၁၉၈၃-၃၇၈
၄	သစ်ပေါင်ဦးစီးဌာန		၁၂၉၅-၂၈၀				၁၉၀-၄၇၂			၁၄၈၅-၇၅၂
၅	အသေးစားစက်မှုလက်မှုလုပ်ငန်းဦးစီးဌာန		၂၇၅-၀၇၁				၁၁၄-၃၄၂			၃၈၉-၄၁၃
၄	သယံဇာတနှင့် သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေး	ရင်း	၃၁၁၂-၄၃၈				၁၀၅၉-၁၂၄			၄၁၇၁-၅၆၂
၁	သစ်တောဦးစီးဌာန		၂၇၄၉-၀၆၀				၆၈၄-၂၈၃			၃၄၃၃-၃၄၃
၂	ပတ်ဝန်းကျင်ထိန်းသိမ်းရေးဦးစီးဌာန		၃၂၂-၇၀၀				၃၇၄-၅၄၁			၆၉၇-၅၄၁
၃	သတ္တုထွင်းဦးစီးဌာန၊ ဆားလုပ်ငန်းဌာနနှင့်		၄၀-၆၇၈				၃၇၄-၈၄၁			၄၀-၆၇၈
၅	ကျွန်းမာရေးနှင့် အာကစား	ရင်း	၂၇၇၄-၄၇၇				၃၈၀၀-၀၀၀			၆၅၇၄-၄၇၇
၆	အာကစားနှင့် ကာယပညာဦးစီးဌာန	ရင်း	၂၇၇၄-၄၇၇				၃၈၀၀-၀၀၀			၆၅၇၄-၄၇၇
၁	စီမံကိန်းနှင့် ဘဏ္ဍာရေး	ရင်း	၂၁၄၂-၈၃၇	၁၀၀၀-၀၀၀			၁၀၀၀-၀၀၀			၄၁၈၄-၆၃၇
၁	စီမံကိန်းရေးဆွဲရေးဦးစီးဌာန		၁၇၃၈-၃၉၂				၇၈၆-၈၁၆			၂၅၂၄-၂၈၈
၂	ဗဟိုစာရင်းအင်းအဖွဲ့		၁၇၅-၆၂၅				၁၂၂-၄၈၄			၂၉၇-၁၂၅
၃	ရည်မှန်းချက်ပြင်ဆင်ရေးဦးစီးဌာန	ရင်း	၂၈-၉၉၁				၂၄-၃၇၇			၃၂-၁၂၅
၇	ရင်းနှီးမြှုပ်နှံမှုနှင့် နိုင်ငံခြားစီးပွားဆက်သွယ်ရေး	ရင်း	၈၀-၉၉၁				၂၄-၃၇၇			၁၀၄-၃၇၇
၁	ရင်းနှီးမြှုပ်နှံမှုနှင့် ကုမ္ပဏီများညွှန်ကြားမှုဦးစီးဌာန	ရင်း	၃၈၄၇၁-၈၁၃				၈၀၈၈၇-၂၈၈			၁၀၉၃၅၉-၁၀၀
၈	ဆောက်လုပ်ရေး	ရင်း	၈၆၁-၃၁၃				၃၀၇၇-၀၁၈			၃၉၃၈-၃၁၃
၁	မြို့ပြနှင့် အိမ်ရာဖွံ့ဖြိုးရေးဦးစီးဌာန		၃၅၅၀၇-၃၀၅				၆၀၄၉၅-၀၀၀			၉၅၉၀၂-၃၀၅
၂	လမ်းဦးစီးဌာန		၂၁၀၃-၁၉၅				၁၇၄၁၅-၂၇၀			၁၉၅၁၈-၄၆၅
၃	ကျေးလက်လမ်းဖွံ့ဖြိုးရေးဦးစီးဌာန		၁၉-၉၄၆							၁၉-၉၄၆
၉	ကုန်တင်၊ ကုန်ချကော်မတီမှူး	ရင်း	၈၀၃၂၃-၂၄၄	၁၀၀၀-၀၀၀			၉၃၆၁၀-၄၆၄			၁၇၄၆၃၃-၇၈၈

ယော: (၅)
(ကျပ်သန်းပေါင်း)

[illegible]

(ကျပင်သန်းပေါင်း)
ဇယား (၅)

အမှတ်စဉ်	အကြောင်းအရာ	တာဝန်ခံသူ	သုံးငွေများ								စုစုပေါင်း
			သာမန်သုံးငွေ	အရေးပေါ်ရန်ပုံငွေ	အတိုးပေးငွေ	ထောက်ပံ့ငွေ	ငွေလုံးငွေရင်းသုံးငွေ	ကြေးမြီ			
								ထုတ်ချေးငွေ	ချေးယူရငွေအတွက်ပေးဆပ်ငွေ		
၁	၂	၃	၄	၅	၆	၇	၈	၉	၁၀	၁၁	၁၂
၁	လျှပ်စစ်နှင့် စွမ်းအင်	ပြည်နယ်ဝန်ကြီးချုပ် သို့မဟုတ် ပြည်နယ်ဝန်ကြီးချုပ်က တာဝန်ယူသူ	၅- ၀၀၀				၃၆,၁၀၀. ၀၀၀				၃၆,၁၀၅. ၀၀၀
၁	လျှပ်စစ်ဓာတ်အားဖြန့်ဖြူးရေးလုပ်ငန်း		၅- ၀၀၀				၃၆,၁၀၀. ၀၀၀				၃၆,၁၀၅. ၀၀၀
	မေါင်း		၅- ၀၀၀				၃၆,၁၀၀. ၀၀၀				၃၆,၁၀၅. ၀၀၀

စည်ပင်သာယာရေးအဖွဲ့များ

အမှတ်စဉ်		အကြောင်းအရာ	တာဝန်ခံသူ	ရင်းနှီးမြှုပ်နှံမှုများ										စာရင်းအုပ်စု (ကျပ်သန်းပေါင်း)	
				အခွန်အကောက်	ပြည်နယ်အဆင့် နိုင်ငံတော်ပိုင်ဆိုင်မှုအဖွဲ့အစည်းများမှ ရင်းနှီးမြှုပ်နှံမှု	အခြားသမ္မတ ရင်းနှီးမြှုပ်နှံမှု	အရေပေါ် ရန်ပုံငွေမှ ရင်းနှီးမြှုပ်နှံမှု	အထူး ရင်းနှီးမြှုပ်နှံမှု	ပြည်ထောင်စု ထောက်ပံ့ငွေမှ ရင်းနှီးမြှုပ်နှံမှု	ငွေလုံးငွေရင်း ရင်းနှီးမြှုပ်နှံမှု	ပြည်ပအကူအညီ ရင်းနှီးမြှုပ်နှံမှု	ပြေးမြို့ ထုတ်ချေးငွေအတွက် ပြန်ရင်းနှီးမြှုပ်နှံမှု	အဖွဲ့အစည်း များတွင်ရင်းနှီးမြှုပ်နှံမှု ရင်းနှီးမြှုပ်နှံမှု		
၁		၂	၃	၄	၅	၆	၇	၈	၉	၁၀	၁၁	၁၂	၁၃	၁၄	၁၅
၁		စည်ပင်သာယာရေးအဖွဲ့များ	ပြည်နယ်ဝန်ကြီးချုပ် သို့မဟုတ် ပြည်နယ်ဝန်ကြီးချုပ်က တာဝန်ယူသူ			၁၉၁၉၄-၅၂၇				၀.၀၂၀					၁၉၁၉၄-၅၄၇
		ပေါင်း				၁၉၁၉၄-၅၂၇				၀.၀၂၀					၁၉၁၉၄-၅၄၇

ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်

ပြန်တမ်း

ရန်ကုန်မြို့

{ ၁၃၈၁ ခုနှစ်၊ တပေါင်းလပြည့်ကျော် ၅ ရက်
(၂၀၂၀ ပြည့်နှစ်၊ မတ်လ ၁၃ ရက်) }

သောကြာနေ့

ဤအပိုင်းကို သီးခြားစုပေါင်း၍တွဲထားနိုင်ရန် သီးခြားစာမျက်နှာတပ်ထားပါသည်။

အပိုင်း ၂

ပြည်ထောင်စုလွှတ်တော်ရုံး

အမိန့်ကြော်ငြာစာအမှတ် (၁၀/၂၀၂၀)

၁၃၈၁ ခုနှစ်၊ ပြာသိုလပြည့်ကျော် ၁၄ ရက်

(၂၀၂၀ ပြည့်နှစ်၊ ဇန်နဝါရီလ ၂၃ ရက်)

၂၀၂၀ ပြည့်နှစ်၊ ဇန်နဝါရီလ ၂၂ ရက်နေ့တွင် ကျင်းပသည့် ပြည်ထောင်စုရာထူးဝန်အဖွဲ့ အစည်းအဝေး အမှတ်စဉ် (၂/၂၀၂၀) ၏ သဘောတူညီချက်အရ မန္တလေးတိုင်းဒေသကြီးလွှတ်တော်ရုံးမှ ဒုတိယဦးစီးမှူး ဒေါ်ယဉ်ယဉ်အောင် အား ဦးစီးအရာရှိ လစာနှုန်း (၂၇၅,၀၀၀-၄,၀၀၀-၂၉၅,၀၀၀) ရာထူးနေရာသို့ အလုပ်ဝတ္တရားများ လက်ခံဆောင်ရွက်သည့်နေ့မှစ၍ တိုးမြှင့်ခန့်ထားလိုက်သည်။

ကျော်စိုး

ညွှန်ကြားရေးမှူးချုပ်

ပြည်ထောင်စုလွှတ်တော်ရုံး

အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန

အမိန့်ကြော်ငြာစာ (၂/၂၀၂၀)

နေပြည်တော်၊ ၁၃၈၁ ခုနှစ်၊ ပြာသိုလပြည့်ကျော် ၇ ရက်

(၂၀၂၀ ပြည့်နှစ်၊ ဇန်နဝါရီလ ၁၆ ရက်)

မွန်ပြည်နယ်၊ မော်လမြိုင်ခရိုင်၊ သံဖြူဇရပ်မြို့၊ ဖောင်စိန်ရပ်ကွက်၊ ကွင်းအမှတ်/အမည်- O.S.S-၅/ ကြေးတိုင်ပြင်ကွင်း၊ ဦးပိုင်အမှတ် (-) မြေဧရိယာ (၀. ၉၀) ဧကအား ကျခတ်မှုအမှတ် (၂) ဘုန်းတော်ကြီးကျောင်း မြေနေရာအဖြစ် အသုံးပြုရန်အတွက် အောက်မြန်မာနိုင်ငံ မြေနှင့်အခွန် နည်းဥပဒေ-၃၂ နှင့်အညီ အခွန်လွတ် သာသနာ့မြေဂရန် ထုတ်ပေးခွင့်ပြုသည်။

အမိန့်ကြော်ငြာစာ (၃/၂၀၂၀)

နေပြည်တော်၊ ၁၃၈၁ ခုနှစ်၊ ပြာသိုလပြည့်ကျော် ၁၄ ရက်

(၂၀၂၀ ပြည့်နှစ်၊ ဇန်နဝါရီလ ၂၃ ရက်)

မွန်ပြည်နယ်၊ မော်လမြိုင်ခရိုင်၊ သံဖြူဇရပ်မြို့နယ်၊ အနင်းကျေးရွာအုပ်စု၊ ကွင်းအမှတ်/အမည်- ၁၀၀၈/ရွာမကွင်း၊ ဦးပိုင်အမှတ် (၁၅၁) ရှိ မြေဧရိယာ ၃. ၅၇ ဧက အား အနင်းရွာတောင်ပေါ်ကျောင်း မြေနေရာအဖြစ် အသုံးပြုရန်အတွက် အောက်မြန်မာနိုင်ငံ မြေနှင့်အခွန်နည်းဥပဒေ-၃၂ နှင့်အညီ အခွန်လွတ် သာသနာ့မြေဂရန် ထုတ်ပေးခွင့်ပြုသည်။

အမိန့်ကြော်ငြာစာ (၄/၂၀၂၀)

နေပြည်တော်၊ ၁၃၈၁ ခုနှစ်၊ တပို့တွဲလဆန်း ၅ ရက်
(၂၀၂၀ ပြည့်နှစ်၊ ဇန်နဝါရီလ ၂၉ ရက်)

ရန်ကုန်တိုင်းဒေသကြီး၊ ရန်ကုန်မြောက်ပိုင်းခရိုင်၊ အင်းစိန်မြို့နယ်၊ မြို့သစ် (ဂ) ရပ်ကွက်၊
မြေကွက်အမှတ် - ၃၇၁/A၊ မြေဧရိယာ ၀. ၉၂၇ ဧက အား ဓမ္မဝါဒီလှိုင်စာသင်တိုက် မြေနေရာအဖြစ်
အသုံးပြုရန်အတွက် အောက်မြန်မာနိုင်ငံ မြို့နှင့်ကျေးရွာမြေများနည်းဥပဒေ-၅၀ နှင့်အညီ အခွန်လွတ်
သာသနာ့မြေရန် ထုတ်ပေးခွင့်ပြုသည်။

မြင့်သန်း
ညွှန်ကြားရေးမှူးချုပ်
အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန

စစ်ရာထူးခန့်ချုပ်ရုံး (ကြည်းတပ်ဌာနစု)

၁၃၈၁ ခုနှစ်၊ နတ်တော်လပြည့်ကျော် ၁၃ ရက်
(၂၀၁၉ ခုနှစ်၊ ဒီဇင်ဘာလ ၂၄ ရက်)

အမှတ် ၁၅၉/၂၀၁၉ ။ အောက်ဖော်ပြပါ အရာခံပိုလ်များအား ၂၀၁၉ ခုနှစ်၊ ဒီဇင်ဘာလ ၄ ရက်နေ့တွင်
ကျင်းပပြုလုပ်သော (၁၀၃) ကြိမ်မြောက် ကာကွယ်ရေးဌာနကောင်စီ၏ အမှုဆောင်အဖွဲ့ အစည်းအဝေးမှ
သဘောတူခွင့်ပြုချက်အရ ၎င်းတို့နှင့်ယှဉ်တွဲဖော်ပြပါနေ့ရက်များမှ အစပြု၍ တပ်မတော် (ကြည်း) တွင်
ပြန်တမ်းဝင်အရာရှိ (ဒုတိယဗိုလ်) အဖြစ် ခန့်အပ်လိုက်သည်-

(၁) ဇော်ထွန်း	ကြည်း ၇၅၇၆၆	၁-၁၂-၂၀၁၉
(၂) ကံစိန်	ကြည်း ၇၅၇၆၇	၁-၁၂-၂၀၁၉
(၃) သက်တင်	ကြည်း ၇၅၇၆၈	၁-၁၂-၂၀၁၉
(၄) သိန်းထွန်း	ကြည်း ၇၅၇၆၉	၂-၁၂-၂၀၁၉
(၅) ဝင်းအောင်	ကြည်း ၇၅၇၇၀	၃-၁၂-၂၀၁၉
(၆) နိုးတူး	ကြည်း ၇၅၇၇၁	၃-၁၂-၂၀၁၉
(၇) စောထူးစော	ကြည်း ၇၅၇၇၂	၇-၁၂-၂၀၁၉
(၈) ဝင်းမြင့်ဦး	ကြည်း ၇၅၇၇၃	၈-၁၂-၂၀၁၉
(၉) တင်ဝင်းဦး	ကြည်း ၇၅၇၇၄	၁၀-၁၂-၂၀၁၉
(၁၀) လှကြိုင်	ကြည်း ၇၅၇၇၅	၁၅-၁၂-၂၀၁၉
(၁၁) သန်းဦး	ကြည်း ၇၅၇၇၆	၁၈-၁၂-၂၀၁၉

(ရေတပ်ဌာနစု)

၁၃၈၁ ခုနှစ်၊ နတ်တော်လပြည့်ကျော် ၁၂ ရက်
(၂၀၁၉ ခုနှစ်၊ ဒီဇင်ဘာလ ၂၃ ရက်)

အမှတ် ၁၂/၂၀၁၉ ။ တပ်မတော် (ကြည်း) ဗိုလ်သင်တန်းကျောင်း (မှော်ဘီ)၊ ဘွဲ့ရအမျိုးသမီး
ဗိုလ်လောင်းသင်တန်းအမှတ်စဉ် (၆) မှ အောက်ဖော်ပြပါ ဗိုလ်လောင်းများအား ၂၀၁၉ ခုနှစ်၊ ဒီဇင်ဘာလ
၂၃ ရက်နေ့မှအစပြု၍ တပ်မတော် (ရေ) တွင် ပြန်တမ်းဝင်အရာရှိ (ဒုတိယဗိုလ်) အဖြစ် ခန့်အပ်လိုက်သည်-

စက်မှုလက်မှုဌာနခွဲ

(၁) ဒေါ်ရည်မေဖူးပိုင် ရေ ၅၅၄၁

စီမံခန့်ခွဲရေးနှင့် အုပ်ချုပ်မှုဌာနခွဲ

(၂)	ဒေါ်နှင်းနုဝေ	ဇေ	၅၅၄၂
(၃)	ဒေါ်အေးချမ်းမြင့်	ဇေ	၅၅၄၃
(၄)	ဒေါ်မေသူဟန်	ဇေ	၅၅၄၄
(၅)	ဒေါ်ကေဇင်ထွန်း	ဇေ	၅၅၄၅
(၆)	ဒေါ်ရွှေရည်ဖြိုးမြင့်	ဇေ	၅၅၄၆

စက်မှုလက်မှုဌာနခွဲ

(၇)	ဒေါ်ခင်သန့်စင်မွန်	ဇေ	၅၅၄၇
-----	--------------------	----	------

စီမံခန့်ခွဲရေးနှင့် အုပ်ချုပ်မှုဌာနခွဲ

(၈)	ဒေါ်မေစံပယ်ခိုင်	ဇေ	၅၅၄၈
(၉)	ဒေါ်စိုးထက်ထက်	ဇေ	၅၅၄၉

စက်မှုလက်မှုဌာနခွဲ

(၁၀)	ဒေါ်ကေဇင်ခိုင်	ဇေ	၅၅၅၀
------	----------------	----	------

၁၃၈၁ ခုနှစ်၊ နတ်တော်လပြည့်ကျော် ၁၃ ရက်
(၂၀၁၉ ခုနှစ်၊ ဒီဇင်ဘာလ ၂၄ ရက်)

အမှတ် ၁၃/၂၀၁၉ ။ အောက်ဖော်ပြပါ အရာခံပိုလ်များအား ၂၀၁၉ ခုနှစ်၊ ဒီဇင်ဘာလ ၄ ရက်နေ့တွင် ကျင်းပပြုလုပ်သော (၁၀၃) ကြိမ်မြောက် ကာကွယ်ရေးဌာနကောင်စီ၏ အမှုဆောင်အဖွဲ့အစည်းအဝေးမှ သဘောတူခွင့်ပြုချက်အရ ၂၀၁၉ ခုနှစ်၊ ဒီဇင်ဘာလ ၂၄ ရက်နေ့မှအစပြု၍ တပ်မတော် (ဇေ) စီမံခန့်ခွဲရေးနှင့် အုပ်ချုပ်မှုဌာနခွဲတွင် ပြန်တမ်းဝင်အရာရှိ (ဒုတိယဗိုလ်) အဖြစ် ခန့်အပ်လိုက်သည်-

(၁)	အောင်နိုင်ထွေး	ဇေ	၅၅၅၁
(၂)	ဟောက်ဆွင်းပေါင်	ဇေ	၅၅၅၂
(၃)	အောင်ကျော်လတ်	ဇေ	၅၅၅၃
(၄)	ရွှေဇင်ဦး	ဇေ	၅၅၅၄
(၅)	ဇော်ဝင်း	ဇေ	၅၅၅၅
(၆)	ဆွောင့်ခင်းထွောင်	ဇေ	၅၅၅၆
(၇)	မောင်မောင်လှိုင်	ဇေ	၅၅၅၇
(၈)	မိုးကျော်သူ	ဇေ	၅၅၅၈

အမိန့်အရ

ဒုတိယဗိုလ်ချုပ်ကြီးလူအေး
စစ်ရာထူးခန့်ချုပ်
စစ်ရာထူးခန့်ချုပ်ရုံး

ပညာရေးနှင့် လေ့ကျင့်ရေးဦးစီးဌာန

နေပြည်တော်၊ ၁၃၈၁ ခုနှစ်၊ ပြာသိုလပြည့်ကျော် ၁၅ ရက်
(၂၀၂၀ ပြည့်နှစ်၊ ဇန်နဝါရီလ ၂၄ ရက်)

အမှတ် ၁ ။ ပြည်ထောင်စုရာထူးဝန်အဖွဲ့၏ ၂၀၂၀ ပြည့်နှစ်၊ ဇန်နဝါရီလ ၂၂ ရက်စွဲပါ စာအမှတ် ၅၃/ရအဖ-၂/ တမ-၂/၁၂/၂၀၂၀ ကိုညွှန်းလျက် နယ်စပ်ရေးရာဝန်ကြီးဌာန၊ ဝန်ကြီးရုံး၏ ၂၀၂၀ ပြည့်နှစ်၊ ဇန်နဝါရီလ ၂၄ ရက်စွဲပါ စာအမှတ်၊ ၀၂၇/၁-နစရ/ဝကရ (၁၄၀) အရ ပညာရေးနှင့် လေ့ကျင့်ရေးဦးစီးဌာန၊ ပြည်ထောင်စုတိုင်းရင်းသားလူငယ်များစွမ်းရည်ဖွံ့ဖြိုးရေး ဒီဂရီကောလိပ်၊ ရန်ကုန်၊ ဓာတုဗေဒဌာနမှ သရုပ်ပြ



လစာနှုန်း (၂၁၆,၀၀၀-၂,၀၀၀-၂၂၆,၀၀၀) ဒေါက်တာသိန်းလှကျော် အား လက်ထောက်ကထိက လစာနှုန်း (၂၇၅,၀၀၀-၄,၀၀၀-၂၉၅,၀၀၀) ရာထူးသို့ အလုပ်တာဝန်ဝတ္တရားများ စတင်ထမ်းဆောင်သည့်နေ့မှစ၍ တိုးမြှင့်ခန့်ထားလိုက်သည်။

အမှတ် ၂။ ပြည်ထောင်စုရာထူးဝန်အဖွဲ့၏ ၂၀၂၀ ပြည့်နှစ်၊ ဇန်နဝါရီလ ၂၂ ရက်စွဲပါ စာအမှတ် ၅၃/ရအဖ-၂/ တမ-၂/၁၂/၂၀၂၀ ကိုညွှန်းလျက် နယ်စပ်ရေးရာဝန်ကြီးဌာန၊ ဝန်ကြီးရုံး၏ ၂၀၂၀ ပြည့်နှစ်၊ ဇန်နဝါရီလ ၂၄ ရက်စွဲပါ စာအမှတ်၊ ၀၂၇/၁-နစရ/ဝကရ (၁၄၀) အရ ပညာရေးနှင့် လေ့ကျင့်ရေးဦးစီးဌာန၊ ပြည်ထောင်စုတိုင်းရင်းသားလူငယ်များစွမ်းရည်ဖွံ့ဖြိုးရေး ဒီဂရီကောလိပ်၊ စစ်ကိုင်းမှ အောက်ဖော်ပြပါ နည်းပြ/သရုပ်ပြ (၁၀) ဦးတို့အား လက်ထောက်ကထိကရာထူးသို့ ယှဉ်တွဲဖော်ပြပါအတိုင်း အလုပ်တာဝန်ဝတ္တရားများ စတင်ထမ်းဆောင်သည့်နေ့မှစ၍ တိုးမြှင့်ခန့်ထားလိုက်သည်-

စဉ်	အမည်၊ ရာထူး၊ ဌာန၊ လစာနှုန်း	တိုးမြှင့်ခန့်ထားမည့်ရာထူး၊ ဌာန၊ လစာနှုန်း
၁။	ဒေါ်လှနွယ်ဝင်း နည်းပြ မြန်မာစာဌာန (၂၁၆,၀၀၀-၂,၀၀၀-၂၂၆,၀၀၀)	လက်ထောက်ကထိက မြန်မာစာဌာန (၂၇၅,၀၀၀-၄,၀၀၀-၂၉၅,၀၀၀)
၂။	ဦးသန်းဇော် နည်းပြ မြန်မာစာဌာန (၂၁၆,၀၀၀-၂,၀၀၀-၂၂၆,၀၀၀)	လက်ထောက်ကထိက မြန်မာစာဌာန (၂၇၅,၀၀၀-၄,၀၀၀-၂၉၅,၀၀၀)
၃။	ဒေါ်ငြိမ်းဝင်း နည်းပြ အင်္ဂလိပ်စာဌာန (၂၁၆,၀၀၀-၂,၀၀၀-၂၂၆,၀၀၀)	လက်ထောက်ကထိက အင်္ဂလိပ်စာဌာန (၂၇၅,၀၀၀-၄,၀၀၀-၂၉၅,၀၀၀)
၄။	ဒေါ်ဝင်းစန္ဒာမြင့် နည်းပြ အင်္ဂလိပ်စာဌာန (၂၁၆,၀၀၀-၂,၀၀၀-၂၂၆,၀၀၀)	လက်ထောက်ကထိက အင်္ဂလိပ်စာဌာန (၂၇၅,၀၀၀-၄,၀၀၀-၂၉၅,၀၀၀)
၅။	ဒေါ်ငြိမ်းငြိမ်းအေး နည်းပြ ပထဝီဝင်ဌာန (၂၁၆,၀၀၀-၂,၀၀၀-၂၂၆,၀၀၀)	လက်ထောက်ကထိက ပထဝီဝင်ဌာန (၂၇၅,၀၀၀-၄,၀၀၀-၂၉၅,၀၀၀)
၆။	ဦးစိုးမင်းသက် နည်းပြ မနုဿဗေဒဌာန (၂၁၆,၀၀၀-၂,၀၀၀-၂၂၆,၀၀၀)	လက်ထောက်ကထိက မနုဿဗေဒဌာန (၂၇၅,၀၀၀-၄,၀၀၀-၂၉၅,၀၀၀)
၇။	ဒေါ်ရတနာစု နည်းပြ ရူပဗေဒဌာန (၂၁၆,၀၀၀-၂,၀၀၀-၂၂၆,၀၀၀)	လက်ထောက်ကထိက ရူပဗေဒဌာန (၂၇၅,၀၀၀-၄,၀၀၀-၂၉၅,၀၀၀)
၈။	ဒေါ်မိုးမိုးအေး နည်းပြ ရူပဗေဒဌာန (၂၁၆,၀၀၀-၂,၀၀၀-၂၂၆,၀၀၀)	လက်ထောက်ကထိက ရူပဗေဒဌာန (၂၇၅,၀၀၀-၄,၀၀၀-၂၉၅,၀၀၀)

စဉ် အမည်၊ ရာထူး၊ ဌာန၊ လစာနှုန်း

၉။ ဒေါ်သိင်္ဂီဆွေ
နည်းပြ
သင်္ချာဌာန
(၂၁၆,၀၀၀-၂,၀၀၀-၂၂၆,၀၀၀)

၁၀။ ဦးအောင်ဝင်း
နည်းပြ
တိုင်းရင်းသားရေးရာဌာန
(၂၁၆,၀၀၀-၂,၀၀၀-၂၂၆,၀၀၀)

တိုးမြှင့်ခန့်ထားမည့်ရာထူး၊ ဌာန၊ လစာနှုန်း

လက်ထောက်ကထိက
သင်္ချာဌာန
(၂၇၅,၀၀၀-၄,၀၀၀-၂၉၅,၀၀၀)

လက်ထောက်ကထိက
တိုင်းရင်းသားရေးရာဌာန
(၂၇၅,၀၀၀-၄,၀၀၀-၂၉၅,၀၀၀)

သိန်းဌေးဦး
ညွှန်ကြားရေးမှူးချုပ်
ပညာရေးနှင့် လေ့ကျင့်ရေးဦးစီးဌာန

အခွန်အယူခံခံအဖွဲ့ရုံး

ရုံးတွင်းအမိန့်အမှတ် (၅/၂၀၂၀)

နေပြည်တော်၊ ၁၃၈၁ ခုနှစ်၊ ပြာသိုလပြည့်ကျော် ၁၄ ရက်
(၂၀၂၀ ပြည့်နှစ်၊ ဇန်နဝါရီလ ၂၃ ရက်)

၂၀၂၀ ပြည့်နှစ်၊ ဇန်နဝါရီလ ၂၂ ရက်နေ့တွင် ကျင်းပပြုလုပ်သော ပြည်ထောင်စု ရာထူးဝန်အဖွဲ့၊ အစည်းအဝေးအမှတ်စဉ် (၂/၂၀၂၀) သဘောတူညီချက်အရ စီမံကိန်း၊ ဘဏ္ဍာရေးနှင့် စက်မှုဝန်ကြီးဌာန၊ အခွန်အယူခံခံအဖွဲ့ရုံး၊ ဘတ်ဂျက်၊ ငွေစာရင်းနှင့်အထွေထွေဌာနခွဲမှ လစာနှုန်း (၂၃၄,၀၀၀-၂,၀၀၀-၂၄၄,၀၀၀) စာရင်းကိုင် - ၁ ဒေါ်ကျင်ကျင်သန်းအား အဆိုပါဌာနခွဲတွင် လစ်လပ်လျက်ရှိသော လစာနှုန်း (၂၇၅,၀၀၀-၄,၀၀၀-၂၉၅,၀၀၀) ဦးစီးအရာရှိ ရာထူးနေရာသို့ ၂၀၂၀ ပြည့်နှစ်၊ ဇန်နဝါရီလ ၂၃ ရက်နေ့ နံနက်ပိုင်းမှစ၍ တိုးမြှင့်ခန့်ထားလိုက်သည်။

မြင့်ဦး
ညွှန်ကြားရေးမှူးချုပ်
အခွန်အယူခံခံအဖွဲ့ရုံး

ဆည်မြောင်းနှင့် ရေအသုံးချမှုစီမံခန့်ခွဲရေးဦးစီးဌာန (ရုံးချုပ်)

၁၃၈၁ ခုနှစ်၊ ပြာသိုလဆန်း ၁၃ ရက်
(၂၀၂၀ ပြည့်နှစ်၊ ဇန်နဝါရီလ ၇ ရက်)

အမှတ် ၁ ။ စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီးရုံး၏ ၂၀၁၉ ခုနှစ်၊ ဒီဇင်ဘာလ ၁၉ ရက်စွဲပါ စာအမှတ်-၁/၁၉၀ (က) (၄) (၃၄၂၉/၂၀၁၉) (လဆ) အရ အောက်ဖော်ပြပါ လစာနှုန်း (၂၃၄,၀၀၀-၂,၀၀၀-၂၄၄,၀၀၀) ပုံဆွဲ (၁) များအား လက်ရှိရုံးများတွင်ပင် လစာနှုန်း (၂၇၅,၀၀၀-၄,၀၀၀-၂၉၅,၀၀၀) ဦးစီးအရာရှိ (ပုံဆွဲ) ရာထူးသို့ အမှန်တကယ် အလုပ်စတင် ဝင်ရောက်သည့်နေ့မှစ၍ ရာထူးတိုးမြှင့်ခန့်ထားလိုက်သည်-

စဉ်	အမည်	လက်ရှိတာဝန်ထမ်းဆောင်နေသည့်ရုံး
၁	ဒေါ်ချိုနွယ်သန်း	ညွှန်ကြားရေးမှူးရုံး၊ ဆည်မြောင်းနှင့် ရေအသုံးချမှုစီမံခန့်ခွဲရေးဦးစီးဌာန၊ ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်မြို့။
၂	ဦးစောနိုင်	ညွှန်ကြားရေးမှူးရုံး၊ ဆည်မြောင်းပညာရပ်ဖွံ့ဖြိုးမှုလေ့ကျင့်ရေးဌာနခွဲ၊ ဆည်မြောင်းနှင့် ရေအသုံးချမှုစီမံခန့်ခွဲရေးဦးစီးဌာန၊ ပဲခူးမြို့။

၁၃၈၁ ခုနှစ်၊ ပြာသိုလပြည့်ကျော် ၅ ရက်
(၂၀၂၀ ပြည့်နှစ်၊ ဇန်နဝါရီလ ၁၄ ရက်)

အမှတ် ၂ ။ စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီးရုံး၏ ၂၀၁၉ ခုနှစ်၊ ဒီဇင်ဘာလ ၁၉ ရက်စွဲပါ စာအမှတ်-၁/၁၉၀ (က) (၄) (၃၄၂၈/၂၀၁၉) (လဆ) အရ နေပြည်တော်၊ ဆည်မြောင်းနှင့် ရေအသုံးချမှုစီမံခန့်ခွဲရေးဦးစီးဌာန (ရုံးချုပ်)၊ စီမံကိန်းနှင့်လုပ်ငန်းဌာနမှ လစာနှုန်း(၂၃၄,၀၀၀-၂,၀၀၀-၂၄၄,၀၀၀) ရုံးအုပ်ဒေါ်နီနီခင် အား လက်ရှိရုံးတွင် အမှန်တကယ်စတင် တာဝန်ထမ်းဆောင်သည့်နေ့မှစ၍ လစာနှုန်း (၂၇၅,၀၀၀-၄,၀၀၀-၂၉၅,၀၀၀) ဦးစီးအရာရှိ (စီမံ) ရာထူးသို့ တိုးမြှင့်ခန့်ထားလိုက်သည်။

ဗိုလ်ဗိုလ်ကျော်
ညွှန်ကြားရေးမှူးချုပ်
ဆည်မြောင်းနှင့် ရေအသုံးချမှုစီမံခန့်ခွဲရေးဦးစီးဌာန

ငါးလုပ်ငန်းဦးစီးဌာန
အမိန့်ကြော်ငြာစာအမှတ် (၁/၂၀၂၀)
နေပြည်တော်၊ ၁၃၈၁ ခုနှစ်၊ ပြာသိုလပြည့်ကျော် ၇ ရက်
(၂၀၂၀ ပြည့်နှစ်၊ ဇန်နဝါရီလ ၁၆ ရက်)

ငါးလုပ်ငန်းဦးစီးဌာန၊ ညွှန်ကြားရေးမှူးချုပ်သည် မြန်မာ့ပင်လယ်ငါးလုပ်ငန်းဥပဒေပုဒ်မ ၂၃ တွင်အပ်နှင်းထားသော လုပ်ပိုင်ခွင့်ကိုကျင့်သုံး၍ အောက်ဖော်ပြပါ မြန်မာ့ပင်လယ်ငါးလုပ်ငန်းရေပြင်တွင် မည်သည့်ငါးဖမ်းရေယာဉ်မျှ ငါးဖမ်းဆီးခြင်းမပြုလုပ်ရန် တားမြစ်လိုက်သည်-

တားမြစ်လိုက်သည့်မြန်မာ့ပင်လယ်ငါးလုပ်ငန်းရေပြင်

တနင်္သာရီတိုင်းဒေသကြီး၊ ကော့သောင်းမြို့နယ်အတွင်းရှိ မြောက်လတ္တီတွဒ် ၁၀ ဒီဂရီ ၀၀ မိနစ်မှ မြောက်လတ္တီတွဒ် ၁၁ ဒီဂရီ ၀၀ မိနစ်အထိနှင့် အရှေ့လောင်ဂျီတွဒ် ၉၇ ဒီဂရီ ၃၀ မိနစ်မှ အရှေ့လောင်ဂျီတွဒ် ၉၈ ဒီဂရီ ၃၀ မိနစ်အထိ (ကမ်းနီးငါးလုပ်ငန်းရေပြင်မပါ) အတွင်းရှိရေပြင်၊

ငါးလုပ်ငန်းဦးစီးဌာန၏ ၂၀၁၂ ခုနှစ်၊ ဇန်နဝါရီလ ၁၃ ရက်စွဲဖြင့် ထုတ်ပြန်ခဲ့သည့် အမိန့်ကြော်ငြာစာ အမှတ်၊ ၁/၂၀၁၂ ကို ဤအမိန့်ကြော်ငြာစာဖြင့် ပယ်ဖျက်လိုက်သည်။

ခင်မောင်မော်
ညွှန်ကြားရေးမှူးချုပ်
ငါးလုပ်ငန်းဦးစီးဌာန

ပတ်ဝန်းကျင်ထိန်းသိမ်းရေးဦးစီးဌာန
အမိန့်ကြော်ငြာစာအမှတ် (၁၄/၂၀၂၀)
၁၃၈၁ ခုနှစ်၊ ပြာသိုလပြည့်ကျော် ၁၃ ရက်
(၂၀၂၀ ပြည့်နှစ်၊ ဇန်နဝါရီလ ၂၂ ရက်)

သယံဇာတနှင့် သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီးရုံးတွင် ၂၀၂၀ ပြည့်နှစ်၊ ဇန်နဝါရီလ ၁၆ ရက်နေ့၌ ကျင်းပပြုလုပ်သည့် စီမံခန့်ခွဲမှုကော်မတီ၏ (၂/၂၀၂၀) ကြိမ်မြောက် အစည်းအဝေးဆုံးဖြတ်ချက်နှင့် ပြည်ထောင်စုဝန်ကြီးရုံး၏ ၂၀၂၀ ပြည့်နှစ်၊ ဇန်နဝါရီလ ၂၂ ရက်စွဲပါ အမိန့်ကြော်ငြာစာအမှတ် (၁၀/၂၀၂၀) တို့အရ ပတ်ဝန်းကျင်ထိန်းသိမ်းရေးဦးစီးဌာနတွင် လစ်လပ်သွားမည့် ဒုတိယညွှန်ကြားရေးမှူးချုပ် (ကာကွယ်ရေး/သယံဇာတ) လစာနှုန်း (၄၁၈,၀၀၀-၄,၀၀၀-၄၃၈,၀၀၀) ရာထူးနေရာသို့ ဦးစီးရုံးချုပ်၊ ပတ်ဝန်းကျင်ညစ်ညမ်းမှုထိန်းချုပ်ရေးဌာနနှင့် ပတ်ဝန်းကျင်အရည်အသွေးနှင့် စံချိန်စံညွှန်းဌာနမှ ညွှန်ကြားရေးမှူး ဦးမင်းမော် အား ၂၀၂၀ ပြည့်နှစ်၊ ဇန်နဝါရီလ ၂၃ ရက်နေ့ နံနက်ပိုင်းမှစ၍ ရာထူးတိုးမြှင့်ခန့်ထားလိုက်သည်။

လှမောင်သိန်း
ညွှန်ကြားရေးမှူးချုပ်
ပတ်ဝန်းကျင်ထိန်းသိမ်းရေးဦးစီးဌာန

ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်

ပြန်တမ်း

ရန်ကုန်မြို့

{ ၁၃၈၁ ခုနှစ်၊ တပေါင်းလပြည့်ကျော် ၅ ရက်
(၂၀၂၀ ပြည့်နှစ်၊ မတ်လ ၁၃ ရက်) }

သောကြာနေ့

ဤအပိုင်းကို သီးခြားစုပေါင်း၍တွဲထားနိုင်ရန် သီးခြားစာမျက်နှာတပ်ထားပါသည်။

အပိုင်း ၄

JOY & RICH COMPANY LIMITED

ဖျက်သိမ်းခြင်းနှင့်စပ်လျဉ်း၍

နောက်ဆုံးအစည်းအဝေးခေါ်ယူခြင်း

မြန်မာနိုင်ငံကုမ္ပဏီများအက်ဥပဒေပုဒ်မ ၃၅၇ (က) အရ ဖျက်သိမ်းဆဲ JOY & RICH COMPANY LIMITED ၏ နောက်ဆုံးအစည်းအဝေးကို အောက်ပါအတိုင်း ကျင်းပမည်ဖြစ်ပါ၍ အစုရှင်များ၏ သဘောတူညီချက်ကို ရရှိရန်ရှိသဖြင့် အစုရှင်အားလုံး တက်ရောက်ကြရန် ဖိတ်ကြားအပ်ပါသည်။

အစည်းအဝေးကျင်းပမည့်နေ့ - ၂၀. ၄. ၂၀၂၀

အစည်းအဝေးကျင်းပမည့်အချိန် - နံနက် (၉:၃၀) နာရီ

အစည်းအဝေးကျင်းပမည့်နေရာ - တာဝါ (ဘီ)၊ အခန်း (၈၀၁)၊ (၈) လွှာ၊ လမ်း (၅၀) ကွန်ဒို၊ မဟာဗန္ဓုလလမ်းနှင့် ကုန်သည်လမ်းကြား၊ ဗိုလ်တထောင် မြို့နယ်၊ ရန်ကုန်မြို့။

ဒေါ်အေးသီတာ

စာရင်းရှင်းလင်းဖျက်သိမ်းရေးအရာရှိ

HEART MYANMAR TRAVELS & TOURS CO., LTD

မြန်မာနိုင်ငံကုမ္ပဏီများဥပဒေပုဒ်မ ၃၅၇ အရ

အပြီးသတ် ကုမ္ပဏီစာရင်းရှင်းလင်းဖျက်သိမ်းမည်ဖြစ်ကြောင်း ကြေညာချက်

၁။ အထက်ဖော်ပြပါ ကုမ္ပဏီလီမိတက် အစုရှင်များ၏အပြီးသတ်နှင့် နောက်ဆုံးအစည်းအဝေးအား ၉. ၄. ၂၀၂၀ ရက်နေ့ နံနက် ၁၀:၀၀ နာရီတွင် ရန်ကုန်တိုင်းဒေသကြီး၊ သာယာဝတီမြို့နယ်၊ လေးဒေါင့်ကန်လမ်း၊ မေခအိမ်ရာ၊ အမှတ် အိတ်ချ် (၉/၁၀) တွင် ကျင်းပပြုလုပ်မည် ဖြစ်ပါသည်။

၂။ ယင်းအစည်းအဝေးတွင် ကုမ္ပဏီ စာရင်းရှင်းလင်းဖျက်သိမ်းရေးအရာရှိဖြစ်သော ဦးခင်ဝင်း (ဥပဒေ အကျိုးဆောင် စဉ်-၂၆၅၇) က ကုမ္ပဏီလီမိတက်၏ စာရင်းရှင်းလင်းဖျက်သိမ်းရေးအခြေအနေများကို တင်ပြကာ ကုမ္ပဏီအား အပြီးသတ် စာရင်းရှင်းလင်းဖျက်သိမ်းမည် ဖြစ်ပါသည်။ သို့ဖြစ်ပါ၍ အစုရှင်များ အားလုံး မပျက်မကွက်တက်ရောက်ကြပါရန် ဖိတ်ကြားအပ်ပါသည်။

ဦးခင်ဝင်း

[B.A., H.G.P., R.L., D.B.L., D.I.L., D.M.L.,

P.G.D.I.T (New Delhi); D:Jap; M.P.A., M.A (B.L)]

စာရင်းရှင်းလင်းဖျက်သိမ်းရေးအရာရှိ

(ရုံး) အမှတ် ၁၇၅ (ပထမထပ်)၊ ၄၈ လမ်း၊ ဗိုလ်တထောင်မြို့နယ်၊ ရန်ကုန်မြို့။

(အိမ်) ၂၀၄၊ ပဒေသရာဇာလမ်း၊ (၄၁) ရပ်ကွက်၊ မြောက်ဒဂုံမြို့နယ်၊ ဖုန်း - ၀၉၅၀၀၈၅၈၃

AQUA LAND TRADING CO., LTD

**မြန်မာနိုင်ငံကုမ္ပဏီများဥပဒေပုဒ်မ ၃၅၇ အရ
အပြီးသတ် ကုမ္ပဏီစာရင်းရှင်းလင်းဖျက်သိမ်းမည်ဖြစ်ကြောင်း ကြေညာချက်**

၁။ အထက်ဖော်ပြပါ ကုမ္ပဏီလီမိတက်အစုရှင်များ၏ အပြီးသတ်နှင့် နောက်ဆုံးအစည်းအဝေးအား ၉. ၄. ၂၀၂၀ ရက်နေ့ နံနက် ၁၁:၀၀ နာရီတွင် ရန်ကုန်တိုင်းဒေသကြီး၊ သင်္ဃန်းကျွန်းမြို့နယ်၊ လေးဒေါင့်ကန်လမ်း၊ မေခအိမ်ရာ၊ အမှတ် အိတ်ချ် (၉/၁၀) တွင် ကျင်းပပြုလုပ်မည် ဖြစ်ပါသည်။

၂။ ယင်းအစည်းအဝေးတွင် ကုမ္ပဏီ စာရင်းရှင်းလင်းဖျက်သိမ်းရေးအရာရှိဖြစ်သော ဦးခင်ဝင်း (ဥပဒေအကျိုးဆောင် စဉ်-၂၆၅၇) က ကုမ္ပဏီလီမိတက်၏ စာရင်းရှင်းလင်းဖျက်သိမ်းရေးအခြေအနေများကို တင်ပြကာ ကုမ္ပဏီအား အပြီးသတ် စာရင်းရှင်းလင်းဖျက်သိမ်းမည် ဖြစ်ပါသည်။ သို့ဖြစ်ပါ၍ အစုရှင်များအားလုံး မပျက်မကွက်တက်ရောက်ကြပါရန် ဖိတ်ကြားအပ်ပါသည်။

ဦးခင်ဝင်း

[B.A., H.G.P., R.L., D.B.L., D.I.L., D.M.L.,
P.G.D.I.T (New Delhi); D:Jap; M.P.A., M.A (B.L)]

စာရင်းရှင်းလင်းဖျက်သိမ်းရေးအရာရှိ

(ရုံး) အမှတ် ၁၇၅ (ပထမထပ်)၊ ၄၈ လမ်း၊ ဗိုလ်တထောင်မြို့နယ်၊ ရန်ကုန်မြို့။

(အိမ်) ၂၀၄၊ ပဒေသရာဇာလမ်း၊ (၄၁) ရပ်ကွက်၊ မြောက်ဒဂုံမြို့နယ်၊ ဖုန်း - ၀၉၅၀၀၈၅၈၃

SORAK COMPANY LIMITED

**မြန်မာနိုင်ငံကုမ္ပဏီများဥပဒေပုဒ်မ ၃၅၇ အရ
အပြီးသတ် ကုမ္ပဏီစာရင်းရှင်းလင်းဖျက်သိမ်းမည်ဖြစ်ကြောင်း ကြေညာချက်**

၁။ အထက်ဖော်ပြပါ ကုမ္ပဏီလီမိတက်အစုရှင်များ၏ အပြီးသတ်နှင့် နောက်ဆုံးအစည်းအဝေးအား ၉. ၄. ၂၀၂၀ ရက်နေ့ နံနက် ၁၀:၀၀ နာရီတွင် ရန်ကုန်တိုင်းဒေသကြီး၊ သင်္ဃန်းကျွန်းမြို့နယ်၊ လေးဒေါင့်ကန်လမ်း၊ မေခအိမ်ရာ၊ အမှတ် အိတ်ချ် (၉/၁၀) တွင် ကျင်းပပြုလုပ်မည် ဖြစ်ပါသည်။

၂။ ယင်းအစည်းအဝေးတွင် ကုမ္ပဏီ စာရင်းရှင်းလင်းဖျက်သိမ်းရေးအရာရှိဖြစ်သော ဦးခင်ဝင်း (ဥပဒေအကျိုးဆောင် စဉ်-၂၆၅၇) က ကုမ္ပဏီလီမိတက်၏ စာရင်းရှင်းလင်းဖျက်သိမ်းရေးအခြေအနေများကို တင်ပြကာ ကုမ္ပဏီအား အပြီးသတ် စာရင်းရှင်းလင်းဖျက်သိမ်းမည် ဖြစ်ပါသည်။ သို့ဖြစ်ပါ၍ အစုရှင်များအားလုံး မပျက်မကွက်တက်ရောက်ကြပါရန် ဖိတ်ကြားအပ်ပါသည်။

ဦးခင်ဝင်း

[B.A., H.G.P., R.L., D.B.L., D.I.L., D.M.L.,
P.G.D.I.T (New Delhi); D:Jap; M.P.A., M.A (B.L)]

စာရင်းရှင်းလင်းဖျက်သိမ်းရေးအရာရှိ

(ရုံး) အမှတ် ၁၇၅ (ပထမထပ်)၊ ၄၈ လမ်း၊ ဗိုလ်တထောင်မြို့နယ်၊ ရန်ကုန်မြို့။

(အိမ်) ၂၀၄၊ ပဒေသရာဇာလမ်း၊ (၄၁) ရပ်ကွက်၊ မြောက်ဒဂုံမြို့နယ်၊ ဖုန်း - ၀၉၅၀၀၈၅၈၃

Myanmar Noposion Crop Science Company Limited

**(အစုရှင်များ၏ဆန္ဒအရ စာရင်းရှင်းလင်းဖျက်သိမ်းခြင်း)
နောက်ဆုံးအစည်းအဝေးတက်ရောက်ရန် ဖိတ်ကြားခြင်း**

Myanmar Noposion Crop Science Company Limited ၏ နောက်ဆုံးအစည်းအဝေးကို ၂၀၂၀ ပြည့်နှစ်၊ ဧပြီလ ၂၀ ရက်နေ့ နံနက် (၁၀:၃၀) နာရီအချိန်တွင် ရန်ကုန်တိုင်းဒေသကြီး၊ လှိုင်မြို့နယ်၊ (၁) ရပ်ကွက်၊ ရွာမကျောင်းလမ်း၊ အမှတ် ၂၂ အေ တွင် ကျင်းပပြုလုပ်မည်ဖြစ်ပါ၍ အဖွဲ့ဝင်အားလုံး မပျက်မကွက်တက်ရောက်ကြပါရန် ဖိတ်ကြားအပ်ပါသည်။

အစည်းအဝေးတွင် စာရင်းရှင်းလင်းဖျက်သိမ်းရေးအရာရှိ၏ အစီရင်ခံစာနှင့် စာရင်းရှင်းတမ်းများ တင်ပြပါမည်။

ဦးဇင်ဝေ

[B.Com, CPA (210)]

စာရင်းရှင်းလင်းဖျက်သိမ်းရေးအရာရှိ

In the matter of the Myanmar Companies Law (2017)

WCL LIMITED

(In Members Voluntary Winding-up)

Notice of Special Resolutions Pursuant to Section 348

At the Special General Meeting of the Members of the Company held at No. (44-56), Strand Road, Between 41st - 42nd Street, Room No. (503), MMG Tower, Botahtaung Township, Yangon Region, on 10th March 2020 the following, "Special Resolutions" were passed.

Special Resolutions:-

1. That the Company be voluntarily wound-up by the members with effect from 10th March 2020.
2. That Daw Me Me Kyaw, "Certified Public Accountants, Auditors and Financial Consultants, JF Group", be and is hereby appointed Liquidator for the purpose of such winding-up and is authorized to carry on the business of the Company to such extent and for such period as may be necessary only for the beneficial winding-up thereof and is granted such other powers as may be deemed fit or proper and to final winding-up the Company voluntarily.
3. That all persons claiming to be creditors of the above Company are requested to submit details of their claims for review together with any strong documentary evidence in their possession, to the Liquidator at No.49/51, (7th Floor), 2nd Street, Lanmadaw Township, Yangon Region, before 9th April 2020.

Phee Cheng Koon
Managing Director
WCL Limited

Me Me Kyaw
[B.Com, (Q), CPA]
Liquidator
Certified Public Accountant & Auditor

In the matter of the Myanmar Companies Law and
S. L. S Design & Decoration Company Limited
Notice under Section 348

At an Extraordinary General Meeting of the Board of Directors of the Company held at Corner of Maharbandoola Street & 20th Street, No. 671, Latha Township, Yangon Region, Myanmar on 7.3. 2020, the following resolution were passed as Special Resolutions.

Resolved:

- (1) "that the Company be and is hereby decided to be wound up voluntarily."
- (2) "that Daw Mya Thandar Aung LL.B, LL.M (Civil Law Specialization), Higher Grade Pleader (H.G.P), NRC No. 5/KALANA (N) 053304, No.22, Myat Lay Yone Street, (7) Quarter, Hlaing Township, Yangon is appointed as Liquidator of the Company for the purpose of such winding-up and be authorized to carry on the business of the Company to such extend and for such period as may be necessary for the beneficial winding-up thereof and be granted such other powers as may be deemed fit or proper."

Therefore, the creditors of the above-named Company are required to send their Name, Address and the Particulars of their debts of claims and Names and Addresses of their attorneys, if any, to the undersigned Liquidator in person as by their said debts or claims on or before 9.4.2020 as in default thereof they will be excluded from the settlement of such debts and claims.

EINE HWAY
MANAGING DIRECTOR
SLS DESIGN & DECORATION CO., LTD

Daw Mya Thandar Aung
Higher Grade Pleader (H.G.P)
Liquidator

တီအက်(စ်)အိုင် (ရန်ကုန်) ကုမ္ပဏီလီမိတက်
[T S I (Yangon) Co., Ltd]
(အစုရှယ်ယာရှင်များ၏ ဆန္ဒအရဖျက်သိမ်းဆဲ)
မြီရှင်များသို့သတိပေးချက်

တီအက်(စ်)အိုင် (ရန်ကုန်) ကုမ္ပဏီလီမိတက် [T S I (Yangon) Co., Ltd] ဒါရိုက်တာအဖွဲ့၏ (၄. ၃. ၂၀၂၀) ရက်နေ့တွင် ကျင်းပပြုလုပ်ခဲ့သော အထူးအစည်းအဝေး ဆုံးဖြတ်ချက်အရ တီအက်(စ်)အိုင် (ရန်ကုန်) ကုမ္ပဏီလီမိတက် [T S I (Yangon) Co., Ltd] အား စာရင်းရှင်းလင်းဖျက်သိမ်းရန်နှင့် စာရင်းရှင်းလင်းဖျက်သိမ်းရေးအရာရှိအဖြစ် ဦးအောင်သိန်း (တရားလွှတ်တော်ရှေ့နေ) အား ခန့်အပ်ကြောင်း ဆုံးဖြတ်ခဲ့ပြီးဖြစ်ပါသည်။

သို့ဖြစ်၍ စာရင်းရှင်းလင်းဖျက်သိမ်းရေးအရာရှိအဖြစ် ကျွန်ုပ်တို့သို့ ကုမ္ပဏီ၏ မြီရှင်များသည် မိမိတို့၏ ကြွေးမြီတောင်းခံလွှာများကို ၂၀၂၀ ပြည့်နှစ်၊ ဧပြီလ (၉) ရက်နေ့ နောက်ဆုံးထား၍ သက်သေပြစာရွက်စာတမ်း အထောက်အထားများနှင့်တကွ အောက်ပါလိပ်စာအတိုင်း တင်ပြတောင်းခံနိုင်ကြောင်း အသိပေးကြေညာ အပ်ပါသည်။

Daw Nu Nu Khin @ Daw Yu Yu Khin
Managing Director
TSI (YANGON) COMPANY LIMITED

ဦးအောင်သိန်း
(B.Econ, D.S, R.L)
တရားလွှတ်တော်ရှေ့နေ (၇၅၉၈)
စာရင်းရှင်းလင်းဖျက်သိမ်းရေးအရာရှိ
၂၁၁/၈၊ သရဖီလမ်း၊ (၂၅) ရပ်ကွက်၊ သုဝဏ္ဏ၊
သယံဇာတကုန်သွယ်ရေး၊ ရန်ကုန်တိုင်းဒေသကြီး။
ဖုန်း၊ ၀၉-၅၀၀၁၆၁၉

အာရီဆူ ကုမ္ပဏီလီမိတက်
(ARISU COMPANY LIMITED)

ကုမ္ပဏီတွင်ပါဝင်သူများက ကုမ္ပဏီကို ဆန္ဒအလျောက်ဖျက်သိမ်းခြင်း
မြန်မာနိုင်ငံကုမ္ပဏီများဥပဒေပုဒ်မ - ၃၄၈ အရ

(က) ၂၀၂၀ ပြည့်နှစ်၊ မတ်လ (၁၀) ရက်နေ့တွင် ကုမ္ပဏီရုံးခန်းတွင် ကျင်းပပြုလုပ်သော အစုရှယ်ယာရှင် များ၏ အထွေထွေအစည်းအဝေးမှ အောက်ပါအတိုင်း အထူးဆုံးဖြတ်ချက် ချမှတ်ခဲ့ပြီးဖြစ်ပါသည်။

- (၁) အာရီဆူ ကုမ္ပဏီလီမိတက် (ARISU COMPANY LIMITED) အား (၁၀. ၃. ၂၀၂၀) ရက်နေ့မှစ၍ ကုမ္ပဏီတွင်ပါဝင်သူများ၏ ဆန္ဒအလျောက် ဖျက်သိမ်းရန် ဆုံးဖြတ်ကြပါသည်။
- (၂) ကုမ္ပဏီသည် ကိစ္စရပ်များအား စာရင်းရှင်းလင်းဖျက်သိမ်းရန်နှင့် ကုမ္ပဏီ၏ ရရန်ပိုင်ခွင့်များအား ခွဲဝေပေးရန်အတွက် အောက်ဖော်ပြပါပုဂ္ဂိုလ်များအား စာရင်းရှင်းလင်းဖျက်သိမ်းရေးအရာရှိများ အဖြစ် ခန့်အပ်ကြပါသည်။

ဦးအိန္ဒစ် (တရားလွှတ်တော်ရှေ့နေ)
စာရင်းရှင်းလင်းဖျက်သိမ်းရေးအရာရှိ
YE NOOS & ASSOCIATES (Law Firm)

ဒေါ်မိုးမိုးအေး
(B.Com., Dip I.F.R., Diploma in Business Law)
တွဲဖက်စာရင်းရှင်းလင်းဖျက်သိမ်းရေးအရာရှိ
အမှတ်-၁၇၆ (ပထမထပ်)၊ ဗိုလ်တထောင်ဘုရားလမ်း၊
ပုဇွန်တောင်မြို့နယ်၊ ရန်ကုန်မြို့။
ဖုန်း - ၀၁-၈၃၉၇၂၃၄၊ ၈၃၉၇၂၃၅။

(ခ) အာရီဆူ ကုမ္ပဏီလီမိတက် (ARISU COMPANY LIMITED) မှ ရရန်နှင့် ပေးရန်ရှိသည်များကို ၂၀၂၀ ပြည့်နှစ်၊ ဧပြီလ (၁၀) ရက်နေ့ကို နောက်ဆုံးထား၍ အထက်ဖော်ပြပါ စာရင်းရှင်းလင်းဖျက်သိမ်းရေး အရာရှိများထံ တောင်းခံခြင်းများနှင့် ပေးသွင်းခြင်းများ ပြုလုပ်နိုင်ကြောင်း ကြေညာအပ်ပါသည်။

ဒေါ်စန်းစန်းယု (ဒါရိုက်တာ)
ARISU COMPANY LIMITED